

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

အမှတ် ၅၀ | ရန်ကုန်မြို့ { ၁၃၇၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်
(၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်) } သောကြာနေ့ | အတွဲ ၆၇

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၂၄/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်

(၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)

ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းပြည်ပရောင်းချခြင်းလုပ်ငန်းနှင့်
ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင်ဆိုင်ခွင့်စိုက်ခင်းများမှအပ
သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး
လုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှံထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို
ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ အစိုးရကသာ နိုင်ငံတော်ပိုင်
စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်း
ပြည်ပရောင်းချခြင်းလုပ်ငန်း၊ ပုဒ်မခွဲ (ခ) အရ ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင်
ဆိုင်ခွင့်စိုက်ခင်းများမှအပ သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို
လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်လေးရပ်ကွက်၊ မြန်မာ့ဂုဏ်ရည်
အိမ်ရာ၊ တိုက်/အေ-၃၁၊ အမှတ် ၈၀၃ နေ ဦးရဲမြန်မာအောင် [၁၂/ဒဂန (နိုင်) ၀၃၀၉၄၅] အား ပဲခူးတိုင်း
ဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ရိုးမကြီးပြင်ကာကွယ်တော၊ လုပ်ကွက်အမှတ် XIII နှင့်

XVII အတွင်း ကျွန်းစိုက်ခင်း ၅၀၀ ဧကကို အောက်ဖော်ပြပါ စာတိုင် (၄) ရှိ ဧရိယာ (ဧက) များတွင် လုပ်ငန်း စတင်ဆောင်ရွက်ရမည့်နှစ်မှ နှစ် ၃၀ အထိ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလိုက်သည် -

လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့်မြေအကြောင်းအရာ

အမှတ် စဉ်	ကြီးပြင်ကာကွယ်တော	အကွက်အမှတ်	ဧရိယာ (ဧက)	လုပ်ငန်းစတင်ရမည့် ခုနှစ်
(၁)	(၂)	(၃)	(၄)	(၅)
၁။	ရိုးမကြီးပြင်ကာကွယ်တော	XIII, XVII	၅၀၀	၂၀၁၃-၂၀၁၄

၃။ အပိုင်း ၂ ပါ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသော လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၂၅/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်

(၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)

ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းပြည်ပရောင်းချခြင်းလုပ်ငန်းနှင့်
ကျေးရွာလူထုက စိုက်ပျိုးစိုက်ပျိုးထားသော မိမိသုံးကျေးရွာပိုင်ဆိုင်မှုစိုက်ခင်းများမှအပ
သစ်တောစိုက်ခင်းပြုစိုက်ထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်း ပြည်ပရောင်းချခြင်းလုပ်ငန်း၊ ပုဒ်မခွဲ (ခ) အရ ကျေးရွာလူထုက စိုက်ပျိုးစိုက်ပျိုးထားသော မိမိသုံးကျေးရွာပိုင် ဆိုင်မှုစိုက်ခင်းများမှအပ သစ်တောစိုက်ခင်းပြုစိုက်ထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် လက်ပံတန်းမြို့၊ မအူကုန်းရပ်ကွက်၊ ဘုရားငါးဆူလမ်း၊ အမှတ် ၇ နေ ဦးမောင်မောင်ဌေး [၇/လပတ (နိုင်) ၁၃၀၆၅၄] အား ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ညောင်ပင်ဇင်းကြီးပိုင်း၊ အကွက်အမှတ် ၃၈ နှင့် ၃၉ အတွင်း ကျွန်းစိုက်ခင်း ၃၀၀ ဧကကို

အောက်ဖော်ပြပါစာတိုင်း (၄) ရှိ ဧရိယာ (ဧက) များတွင် လုပ်ငန်းစတင်ဆောင်ရွက်ရမည့်နှစ်မှ နှစ် ၃၀ အထိ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလိုက်သည် -

လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့်မြေအကြောင်းအရာ

အမှတ် စဉ်	ကြိုးဝိုင်းတော	အကွက်အမှတ်	ဧရိယာ (ဧက)	လုပ်ငန်းစတင်ရမည့် ခုနှစ်
(၁)	(၂)	(၃)	(၄)	(၅)
၁။	ညောင်ပင်ဇင်းကြိုးဝိုင်း	၃၈၊ ၃၉	၁၀၀	၂၀၁၃-၂၀၁၄
၂။	ညောင်ပင်ဇင်းကြိုးဝိုင်း	၃၈၊ ၃၉	၁၀၀	၂၀၁၄-၂၀၁၅
၃။	ညောင်ပင်ဇင်းကြိုးဝိုင်း	၃၈၊ ၃၉	၁၀၀	၂၀၁၅-၂၀၁၆

၃။ အပိုဒ် ၂ ပါ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသော လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်

(၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)

ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းပြည်ပရောင်းချခြင်းလုပ်ငန်းနှင့်
ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင်ထင်းစိုက်ခင်းများမှအပ
သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်း ပြည်ပရောင်းချခြင်းလုပ်ငန်း၊ ပုဒ်မခွဲ (ခ) အရ ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင် ထင်းစိုက်ခင်းများမှအပ သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်း၊ အမှတ် (၃) ရပ်ကွက်၊ အမှတ် ၁၆၅/၃-ဘီ နေ ဒေါ်အိဆွေဇင် [၁၂/အစန (နိုင်) ၁၉၂၃၉၂] အား မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ် စစ်ခိုင်းကြိုးဝိုင်း၊ အကွက်အမှတ် ၃၃ အတွင်း ကျွန်းစိုက်ခင်း ၂၀၀ ဧကကို တစ်ဖက်ဖက်လုံးပါ

စာတိုင် (၄) ရှိ ဧရိယာ (ဧက) များတွင် လုပ်ငန်းစတင်ဆောင်ရွက်ရမည့်နှစ်မှ နှစ် ၃၀ အထိ လုပ်ကိုင် ဆောင်ရွက်ခွင့်ပြုလိုက်သည် -

လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့်မြေအကြောင်းအရာ

အမှတ် စဉ်	ကြိုးဝိုင်းတော	အကွက်အမှတ်	ဧရိယာ (ဧက)	လုပ်ငန်းစတင်ရမည့် ခုနှစ်
(၁)	(၂)	(၃)	(၄)	(၅)
၁။	စစ်နီးကြိုးဝိုင်း	၃၃	၂၀၀	၂၀၁၃-၂၀၁၄

၃။ အပိုဒ် ၂ ပါ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသော လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်

(၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)

ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းပြည်ပရောင်းချခြင်းလုပ်ငန်းနှင့်
ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင်ထင်းစိုက်ခင်းများမှအပ
သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်း၊ ပြည်ပရောင်းချခြင်းလုပ်ငန်း၊ ပုဒ်မခွဲ (ခ) အရ ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင် ထင်းစိုက်ခင်းများမှအပ သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက်နေ ဦးစောလွင် [၈/ပဒက (နိုင်) ၀၂၇၃၇၆] အား မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ စစ်နီးကြိုးဝိုင်း၊ အကွက်အမှတ် ၂၉ အတွင်း ကျွန်းစိုက်ခင်း ၂၀၀ ဧကကို အောက်ဖော်ပြပါစာတိုင် (၄) ရှိ ဧရိယာ (ဧက) များတွင် လုပ်ငန်းစတင် ဆောင်ရွက်ရမည့်နှစ်မှ နှစ် ၃၀ အထိ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလိုက်သည် -

လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့်မြေအကြောင်းအရာ

အမှတ် စဉ်	ကြိုးဝိုင်းတော	အကွက်အမှတ်	ဧရိယာ (ဧက)	လုပ်ငန်းစတင်ရမည့် ခုနှစ်
(၁)	(၂)	(၃)	(၄)	(၅)
၁။	စစ်နီးကြိုးဝိုင်း	၂၉	၂၀၀	၂၀၁၃-၂၀၁၄

၃။ အပိုင်း ၂ ပါ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသော လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုအစိုးရအဖွဲ့

အမိန့်ကြော်ငြာစာအမှတ် (၂၈/၂၀၁၄)

၁၃၇၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက်

(၂၀၁၄ ခုနှစ်၊ မတ်လ ၂၄ ရက်)

ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်းပြည်ပရောင်းချခြင်းလုပ်ငန်းနှင့်
ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင်ထင်းစိုက်ခင်းများမှအပ
သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းများကို
လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုခြင်း

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့သည် နိုင်ငံတော်ပိုင်စီးပွားရေး လုပ်ငန်းများဥပဒေပုဒ်မ ၄ အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ နိုင်ငံတော်ပိုင်စီးပွားရေးလုပ်ငန်းများဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ (က) အရ အစိုးရကသာ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသည့် ကျွန်းသစ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ပြည်တွင်း ပြည်ပရောင်းချခြင်းလုပ်ငန်း၊ ပုဒ်မခွဲ (ခ) အရ ကျေးရွာလူထုက စိုက်ပျိုးပြုစုထားသော မိမိသုံးကျေးရွာပိုင် ထင်းစိုက်ခင်းများမှအပ သစ်တောစိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ်ငန်းနှင့် ထိန်းသိမ်းခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ဂန့်ဂေါမြို့ အမှတ် (၃) ရပ်ကွက်နေ ဦးကျော်တင် [၈/ဂဂန (နိုင်) ၀၀၃၉၅၅] အား မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ လောင်ထောင်ကြီးပိုင်း၊ အကွက်အမှတ် ၁၀ အတွင်း ကျွန်းစိုက်ခင်း ၃၀၀ ဧကကို အောက်ဇယားပါစာတိုင် (၄) ရှိ ဧရိယာ (ဧက) များတွင် လုပ်ငန်းစတင် ဆောင်ရွက်ရမည့်နှစ်မှ နှစ် ၃၀ အထိ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုလိုက်သည် -

လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည့်မြေအကြောင်းအရာ

အမှတ် စဉ်	ကြိုးဝိုင်းတော	အကွက်အမှတ်	ဧရိယာ (ဧက)	လုပ်ငန်းစတင်ရမည့် ခုနှစ်
(၁)	(၂)	(၃)	(၄)	(၅)
၁။	လောင်ထောင်ကြီးပိုင်း	၁၀	၁၅၀	၂၀၁၃-၂၀၁၄
၂။	လောင်ထောင်ကြီးပိုင်း	၁၀	၁၅၀	၂၀၁၄-၂၀၁၅

၃။ အပိုင်း ၂ ပါ လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသော လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရန် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနအား လုပ်ပိုင်ခွင့်အပ်နှင်းလိုက်သည်။

အမိန့်အရ

ဇော်သန်းသင်း

အတွင်းရေးမှူး

ပြည်ထောင်စုအစိုးရအဖွဲ့

[ယခင်အပတ် ပြည်ထောင်စုလွှတ်တော်၏ အမိန့်ကြော်ငြာစာအမှတ် (၁၀၃/၂၀၁၄) ဘဏ်နှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေ (မူကြမ်း) မှအဆက်]

အခန်း (၈)

လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများ၊ ချေးငွေပေးခြင်းနှင့် ကန့်သတ်ချက်များ

လုပ်ကိုင်ခွင့်ပြုနိုင်သည့် ဘဏ်လုပ်ငန်းများ

၄၁။ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတိုင်းသည် ၎င်း၏ သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းနှင့် လိုင်စင်တွင် ပါရှိသော စည်းကမ်းချက်နှင့် ကန့်သတ်ချက်များအရ ဤဥပဒေက လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်။

၄၂။ ဘဏ်လိုင်စင်ရအဖွဲ့အစည်းများသည် ၎င်းတို့၏စီမံခန့်ခွဲရေးနှင့်လုပ်ငန်းဆောင်ရွက်မှုတို့ကို ဤဥပဒေပါ လိုအပ်ချက်များနှင့်အညီ ခိုင်မာပြီး စည်းကမ်းတကျနည်းလမ်းများဖြင့် လိုက်နာဆောင်ရွက်ရမည်။

၄၃။ ပြည်တွင်းရှိ ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် နိုင်ငံခြားဘဏ်ခွဲသည် ပုဒ်မ ၄၁ ပါ ယေဘုယျပြဋ္ဌာန်းချက် ကို ကန့်သတ်ချက်မထားရှိဘဲ မိမိအား ထုတ်ပေးထားသည့် လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကို အထောက်အထားပြု၍ အောက်ပါလုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ဆောင်ရွက်နိုင်သည်။ -

- (က) အပ်နှံငွေလက်ခံခြင်းလုပ်ငန်း၊
- (ခ) ချေးငွေထုတ်ချေးခြင်း၊
- (ဂ) အငှားချသည့်လုပ်ငန်း၊
- (ဃ) ကြွေးမြီများ ဝယ်ယူကောက်ခံသည့်လုပ်ငန်း၊
- (င) ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊
- (စ) ချေးငွေတိုကင်လုပ်ငန်း၊
- (ဆ) နိုင်ငံခြားသုံးငွေလုပ်ငန်း၊
- (ဇ) အကြွေးဝယ်ကတ်၊ ခရီးသွားချက်လက်မှတ်နှင့် ဘဏ်ငွေလွှဲလက်မှတ် (ငွေပေးအမိန့်လက်မှတ်) အစရှိသည့် ငွေပေးချေမှုစာချုပ်စာတမ်းများ ထုတ်ပေးခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်း၊
- (ဈ) အာမခံများနှင့် တာဝန်ခံချက်များ ထုတ်ပေးခြင်းလုပ်ငန်း၊
- (ည) မိမိ၏ ကိုယ်ပိုင်ငွေစာရင်းအတွက်ဖြစ်စေ၊ ဖောက်သည်များ၏ ငွေစာရင်းအတွက်ဖြစ်စေ ချက်လက်မှတ်၊ ငွေတောင်းခံလွှာများနှင့် အပ်နှံငွေသက်သေခံ လက်မှတ်များ၊ နိုင်ငံခြားငွေ လဲလှယ်ရေး၊ ငွေကြေးကြိုတင်ရောင်းခြင်းနှင့်လက်ငင်းရောင်းခြင်းဆိုင်ရာလုပ်ငန်းများ၊ နိုင်ငံခြားငွေ လဲလှယ်ရောင်းဝယ်ရေးလုပ်ငန်းများ၊ ပေါက်ဈေးဖြင့် အတိုးနှုန်းဆိုင်ရာ စာချုပ်စာတမ်းများ၊ စာချုပ် စာတမ်းများနှင့်လွှဲပြောင်းနိုင်သော ငွေချေးသက်သေခံလက်မှတ်များ အစရှိသည့် ငွေကြေးဈေးကွက် စာချုပ်စာတမ်းများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း၊
- (ဋ) ကော်ပိုရိတ်အကြံဉာဏ်ပေးခြင်းလုပ်ငန်း၊
- (ဌ) ငွေကြေးပွဲစားလုပ်ငန်း၊
- (ဍ) ရင်းနှီးမြှုပ်နှံမှုအစုအဝေးစီမံခန့်ခွဲမှုနှင့် အကြံပေးလုပ်ငန်းဝန်ဆောင်မှုလုပ်ငန်း၊
- (ဎ) ယုံကြည်အပ်နှံမှု ဝန်ဆောင်မှုလုပ်ငန်း၊
- (ဏ) ချေးငွေထုတ်ချေးရန် ထိုက်တန်သူ ရည်ညွှန်းပေးသည့် ချေးငွေသတင်းအချက်အလက်အထောက်အကူပြုလုပ်ငန်း၊

- (တ) အီလက်ထရောနစ်နည်းဖြင့် ဘဏ်လုပ်ငန်းဆောင်ရွက်ခြင်းလုပ်ငန်း၊
- (ထ) မိုဘိုင်းဘဏ်လုပ်ငန်း၊
- (ဒ) အပ်နှံမှု လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း၊
- (ခ) ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ချေးငွေဖြည့်ဆည်းသည့်လုပ်ငန်း၊
- (န) အပေါင်လက်ခံ၍ ချေးငွေဖြည့်ဆည်းသည့်လုပ်ငန်း၊
- (ပ) ဗဟိုဘဏ်က သတ်မှတ်သည့် အခြားဘဏ်လုပ်ငန်းများ။

၄၄။ ဘဏ်တစ်ခုသည် သီးခြားဖွဲ့စည်းသည့် လက်အောက်ခံကုမ္ပဏီထူထောင်၍ အောက်ပါတို့ကို ဆောင်ရွက်နိုင်သည် -

- (က) အာမခံလုပ်ငန်း၊
- (ခ) ငွေချေးသက်သေခံလက်မှတ်များ ပွဲစားလုပ်ငန်း၊
- (ဂ) ဗဟိုဘဏ်က ခွင့်ပြုသည့် ဘဏ်လုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းတစ်ရပ်ရပ်။

၄၅။ ဖွံ့ဖြိုးရေးဘဏ်တစ်ခုသည် မိမိအားထုတ်ပေးထားသည့် လိုင်စင်ပါ စည်းကမ်းချက်များ၊ ကန့်သတ်ချက်များကို အထောက်အထားပြု၍ အောက်ပါလုပ်ငန်းအားလုံးကိုဖြစ်စေ၊ တစ်ခုခုကိုဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်သည် -

- (က) ကာလရှည် ငွေကြေးဖြည့်ဆည်းသည့်လုပ်ငန်း၊
- (ခ) အာမခံချက်နှင့် ကတိဝန်ခံချက်များ ထုတ်ပေးခြင်းလုပ်ငန်း၊
- (ဂ) ဗဟိုဘဏ်က သတ်မှတ်သော အခြားလုပ်ငန်းများ။

၄၆။ မည်သည့် လက်အောက်ခံကုမ္ပဏီများမဆို ဘဏ်တစ်ခုအား ဆောင်ရွက်သော အတိုင်းအတာအထိ ဤဥပဒေအရ ကြီးကြပ်စစ်ဆေးခြင်းကိုခံရမည့်အပြင် ဗဟိုဘဏ်သည် အဆိုပါဘဏ်နှင့် ယင်း၏လက်အောက်ခံအဖွဲ့အစည်းအသီးသီးသည် သီးခြားစီနှင့် တစ်စုတစ်ပေါင်းတည်း အခြေခံဖြင့် ဗဟိုဘဏ်သို့ အစီရင်ခံရမည့် ကိစ္စနှင့်စပ်လျဉ်း၍ အခြားနည်းအားဖြင့် လိုအပ်သည့်သတင်းအချက်အလက်တစ်ရပ်ရပ်ကို ဗဟိုဘဏ်သည် တောင်းဆိုနိုင်သည်။

၄၇။ ဘဏ်တစ်ခုသည် ဗဟိုဘဏ်၏ သဘောတူညီချက်ဖြင့် ယင်း၏လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဖြစ်စေ၊ ယင်းလုပ်ငန်းကြောင့် ပေါ်ပေါက်သောကြေးမြီများကို အပြည့်အဝပေးဆပ်နိုင်သည့် အခြေအနေတွင် ဖြစ်စေ၊ ယာယီအားဖြင့် လိုအပ်သော ကုန်သွယ်အရောင်းအဝယ် သို့မဟုတ် အခြားသော ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နိုင်သည်။

မရွေ့မပြောင်းနိုင်သော ပိုင်ဆိုင်ပစ္စည်းများရောင်းဝယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်မှု အပေါ် ကန့်သတ်ချက်များ

- ၄၈။ (က) မည်သည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းမျှ ၎င်း၏ ကိုယ်ပိုင်ငွေစာရင်းမှဖြစ်စေ၊ ကော်မရှင်အခစားဖြင့်ဖြစ်စေ၊ မိမိအဖွဲ့အစည်းတစ်ခုတည်းသော်လည်းကောင်း အခြားသူများနှင့် ပူးတွဲ၍ သော်လည်းကောင်း ၎င်း၏လုပ်ကိုင်ခွင့်ရှိသောလုပ်ငန်းများကို လုပ်ကိုင်ရာတွင် အာမခံအဖြစ် ရယူထားသည့် ပိုင်ဆိုင်ပစ္စည်းနှင့်ဆက်နွှယ်သော လုပ်ငန်းများလုပ်ကိုင်ခြင်းမှအပ လက်လီလက်ကား ကုန်သွယ်ရောင်းဝယ်ခြင်းလုပ်ငန်းတို့ကို လုပ်ကိုင်ခြင်းမပြုရ။
- (ခ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ရွှေ သို့မဟုတ် နိုင်ငံခြားငွေကို ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းတို့နှင့် သက်ဆိုင်ခြင်း မရှိစေရ။

- (ဂ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် မရွေ့မပြောင်းနိုင်သော ပစ္စည်းကိုဖြစ်စေ၊ ၎င်းပစ္စည်းနှင့် ဆက်စပ်သည့် အကျိုးခံစားခွင့်တစ်ရပ်ရပ်ကိုဖြစ်စေ ဝယ်ယူရာ၌ အမှန်တကယ်လိုအပ်သည့် ဘဏ်လုပ်ငန်းအတွက် သို့မဟုတ် ၎င်း၏ဝန်ထမ်းများအတွက် အိမ်ရာဝယ်ယူခြင်းမှအပ ဗဟိုဘဏ်ကသတ်မှတ်သည့် ၎င်း၏ မတည်ရန်ပုံငွေ၏ အချိုးအစားတစ်ရပ်ထက် မပိုစေရ။ သို့ရာတွင် ဤကန့်သတ်ချက်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ကြွေးမြီအတွက် အာမခံ အဖြစ် ထားရှိသည့်ပစ္စည်းအား လက်ခံခြင်းနှင့် ကြွေးမြီမပေးဆပ်နိုင်သည့်အတွက် အဆိုပါ အာမခံပစ္စည်းကို ရောင်းချရန်အခွင့်အရေးပေါ်ပေါက်သည့်အချိန်အထိ လက်ဝယ်ထားရှိသော ကိစ္စရပ်များကို ဟန့်တားခြင်းမရှိစေရ။

ချေးငွေအမျိုးမျိုးထုတ်ချေးခြင်းလုပ်ငန်း (Credit facilities) နှင့် စပ်လျဉ်းသည့်လိုအပ်ချက်များ

- ၄၉။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတိုင်းသည် အောက်ပါတို့ကို ဆောင်ရွက်ထားရှိရမည် -
- (၁) ချေးငွေထုတ်ချေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုပြုခြင်းနှင့် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှုအား စီမံခန့်ခွဲခြင်း တို့နှင့်စပ်လျဉ်း၍ လုံလောက်သော ဌာနတွင်း မူဝါဒများ၊ ကျင့်သုံးသည့်နည်းလမ်းများနှင့် လုပ်ထုံးလုပ်နည်းများ၊
 - (၂) ရရန်ပိုင်ခွင့်များ၏ အရည်အသွေးဆန်းစစ်အကဲဖြတ်ခြင်း၊ ချေးငွေဆုံးရှုံးမှုအတွက် လျာထားခြင်းနှင့် သီးသန့်ငွေလုံလောက်ထားရှိခြင်းတို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ရန်၊ အဖွဲ့အစည်းအတွင်း လုံလောက်သော မူဝါဒများ၊ ကျင့်စဉ်များနှင့် လုပ်ထုံးလုပ်နည်းများ သတ်မှတ်ထားခြင်း၊
 - (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိသည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် ချေးငွေရယူသူတို့ ချုပ်ဆိုထားသည့် သဘောတူညီချက်တစ်ရပ်ရပ်နှင့် ထိုသူအပေါ် သတ်မှတ်ထားသည့် ချေးငွေကန့်သတ်ချက်ကို ကျော်လွန်၍ ငွေချေးခြင်းမပြုရ။
 - (ဂ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ဗဟိုဘဏ်သို့ အောက်ပါတို့ကို တင်ပြရမည် -
 - (၁) ချေးငွေပမာဏတစ်ရပ်ရပ်ထုတ်ပေးရေးအတွက် ၎င်း၏မူဝါဒများနှင့် လုပ်ထုံးလုပ်နည်းများနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊
 - (၂) ချေးငွေပမာဏ ခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိအသီးသီးအပေါ် ထားရှိသည့် ကန့်သတ်ချက် သို့မဟုတ် စည်းကမ်းချက်များ၊
 - (၃) ပုဒ်မခွဲငယ် (၁) တွင် ရည်ညွှန်းထားသည့် ချေးငွေမူဝါဒများ သို့မဟုတ် လုပ်ထုံးလုပ်နည်းများကို ဗဟိုဘဏ်က သင့်လျော်သည်ဟု သတ်မှတ်သည့်အတိုင်း ပြင်ဆင်ချက်များ ပြုလုပ်ရန်။

ပမာဏကြီးမားသော ကြွေးမြီများ (Large exposure)

- ၅၀။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ပုဂ္ဂိုလ်တစ်ဦး သို့မဟုတ် အုပ်စုတစ်ခုခုသို့ ချေးငွေထုတ်ချေးရာတွင် မိမိ၏ အဓိကမတည်ငွေရင်း၏ ၂၀ ရာခိုင်နှုန်းထက်ပို၍ ထုတ်ချေးခြင်းမပြုရ။
- (ခ) ပုဒ်မခွဲ (က) ပါ ကန့်သတ်ချက်သည် ဗဟိုဘဏ်က သီးသန့်ဖော်ပြသတ်မှတ်ခြင်းမရှိပါက ဘဏ်လိုင်စင်ရအဖွဲ့အစည်းများအကြား ဆောင်ရွက်ချက်များအတွက် အကျိုးဝင်ခြင်းမရှိစေရ။
- (ဂ) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခု၏ အာမခံမဲ့ချေးငွေ၊ တစ်စိတ်တစ်ပိုင်း အာမခံ သို့မဟုတ် အာမခံဖြင့်ချေးသော ချေးငွေများအတွက် ထပ်မံ၍ ကန့်သတ်ချက်များ သတ်မှတ်နိုင်သည်။

- (ဃ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုသည် ဗဟိုဘဏ်သို့ ပမာဏကြီးမားသော ကြွေးမြီတစ်ခုစီ၏ အချက်အလက်များကို ဗဟိုဘဏ်က သတ်မှတ်သည့် အချိန်ကာလအပိုင်းအခြား၌ သတ်မှတ်သည့် ပုံစံဖြင့် ပေးပို့တင်ပြရမည်။
- (င) ဗဟိုဘဏ်သည် လိုအပ်ပါက ဆက်နွှယ်နေသည့် မိတ်ဖက်အဖွဲ့အစည်းအုပ်စု၊ စုစုပေါင်းကြွေးမြီ ပမာဏ၊ ထပ်တိုးကန့်သတ်ချက်နှင့် အခြားလိုအပ်ချက်များကို သတ်မှတ်နိုင်သည်။
- (စ) ဤပုဒ်မပါ ရည်ရွယ်ချက်များအလို့ငှာ “ငွေရေးကြေးရေးဆိုင်ရာကြွေးမြီ” ဆိုသည်မှာ ဘဏ်က ပုဂ္ဂိုလ်တစ်ဦးဦးကိုဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးဦး၏ ကိုယ်စားလှယ်သို့ဖြစ်စေ ချေးငွေအမျိုးမျိုး ထုတ်ချေးခြင်းလုပ်ငန်း (Credit facility) ကို ဆိုသည်။ ယင်းချေးငွေထုတ်ချေးခြင်းတွင် ချေးငွေ၊ ကြိုတင်ထုတ်ပေးငွေ၊ စာရင်းပိုထုတ်ငွေ (overdrafts)၊ ငှားရမ်းမှုအတွက် ချေးငွေ၊ ချေးငွေဆိုင်ရာ စာရွက်စာတမ်းများ လက်ခံခြင်း၊ အာမခံချက်ပေးခြင်း၊ ဘဏ်ငွေလွှဲစာတမ်း (letter of credit)၊ ဘဏ်အာမခံစာချုပ် (Performance bonds)၊ နိုင်ငံခြားငွေလဲလှယ်ရေးပဋိညာဉ်ဆိုင်ရာ သဘောတူစာချုပ်နှင့် ဘဏ်၏ လက်ကျန်ရှင်းတမ်းတွင် မပါဝင်သော ချေးငွေ (off-balance sheet credit facility) တစ်ခုခုအပါအဝင် ဆက်သွယ်ဆောင်ရွက်သူ၏ ပေးရန်ရှိသော ဘဏ်သို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ငွေရေးကြေးရေးပေးရန်တာဝန်များကို ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုအပေါ် ကန့်သတ်ချက်များ

- ၅၁။ (က) ပြဋ္ဌာန်းချက်များအရ ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် အောက်ပါကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခုခု၏ အစုရှယ်ယာများကို ရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းမရှိစေရ -
- (၁) အများပြည်သူနှင့်သက်ဆိုင်သော စာရင်းဝင်ကုမ္ပဏီမဟုတ်သည့် ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်းတစ်ခုခု၊
 - (၂) ထိုသို့ အစုရှယ်ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိရန်အတွက် သတ်မှတ်ထားသော အရည်အချင်းနှင့်မညီဟု ဗဟိုဘဏ်က ကြေညာသော လုပ်ငန်းအမျိုးအစား။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုသည် အခြားကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုတွင် အစုရှယ်ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းကို ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်းပို၍ ကိုင်ဆောင်ခြင်းမပြုရ။
- (ဂ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုသည် အောက်ပါအတိုင်း အစုရှယ်ယာရယူခြင်း သို့မဟုတ် လက်ဝယ်ထားရှိခြင်းပြုနိုင်သည် -
- (၁) အခြားဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုတွင် အဆိုပါဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတည်ရင်းနှီးငွေ၏ ၅ ရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ၊
 - (၂) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းလုပ်ငန်း ဆောင်ရွက်သည့်လုပ်ငန်း သို့မဟုတ် ကုမ္ပဏီတစ်ခုခုတွင် အဆိုပါကုမ္ပဏီ သို့မဟုတ် လုပ်ငန်း၏ မတည်ရင်းနှီးငွေ၏ ၅ ရာခိုင်နှုန်းအထိ တန်ဖိုးရှိသော အစုရှယ်ယာ။
- (ဃ) အထက်အပိုဒ်ခွဲ (ခ) ပါ ကန့်သတ်ချက်တွင် အောက်ပါတို့အကျုံးမဝင်ပါ -
- (၁) အာမခံခြင်း သို့မဟုတ် တစ်ဆင့်အာမခံခြင်း စာချုပ်တစ်ရပ်ရပ်အရ အလုပ်လုပ်ရက် (၇) ရက်ထက်မပိုသော ကာလအတွက် သို့မဟုတ် ဗဟိုဘဏ်က အတည်ပြုသည့် အခြားထပ်တိုးကာလတစ်ခုခုအတွက် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းတစ်ခုခု၏ ရှယ်ယာတစ်ရပ်ရပ်ကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်း၊
 - (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လက်အောက်ခံကုမ္ပဏီဖြစ်သည့် ကုမ္ပဏီတစ်ခု သို့မဟုတ် ဤဥပဒေအခန်း (၁၃) နှင့် (၁၄) တို့အရ အခြားဘဏ်လိုင်စင်ရအဖွဲ့အစည်းတွင်

ဗဟိုဘဏ်က စာဖြင့်ရေးသားအတည်ပြုပေးသည့်ရှယ်ယာကို လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်းတစ်ခုခု၊

- (၃) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုသို့ ပေးရန်စေ့ရောက်သည့် ကြွေးမြီတစ်ရပ်ရပ်အတွက် ပေးချေသည့် ရှယ်ယာအား လက်ဝယ်ထားရှိခြင်း သို့မဟုတ် ရယူခြင်းတစ်ရပ်ရပ်ရှိပါက အဆိုပါရယူခြင်း၊ လက်ဝယ်ထားရှိခြင်းကို ဗဟိုဘဏ်သို့ စာဖြင့်အကြောင်းကြားရန်ဖြစ်ပြီး အဆိုပါရယူသည့် နေ့မှစ၍ (၂) နှစ်အတွင်း ရောင်းချရမည်။
- (င) ဤပုဒ်မအရ အစုရှယ်ယာများကို ရယူသော သို့မဟုတ် လက်ဝယ်ထားရှိသော ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုခုသည် အချိန်မရွေး စစ်ဆေးခြင်းပြုနိုင်ရန်အတွက် အဆိုပါရယူထားသော သို့မဟုတ် လက်ဝယ်ထားရှိသော ရှယ်ယာများကို မှတ်ပုံတင်၍ ထိန်းသိမ်းရမည်။
- (စ) ဤပုဒ်မအလို့ငှာ ဗဟိုဘဏ်သည် အောက်ပါတို့အတွက် စည်းမျဉ်းများဖြင့် သတ်မှတ်နိုင်သည်-
- (၁) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက စီးပွားရေးလုပ်ငန်းတစ်ခုတွင် အစုရှယ်ယာပါဝင်ခြင်း၊ ရယူခြင်း၊ လက်ဝယ်ထားရှိခြင်းနှင့်ဆိုင်သော စည်းကမ်းချက်များ၊
- (၂) အဆိုပါ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုက ရယူထားသော၊ လက်ဝယ်ရှိသော စုစုပေါင်း အစုရှယ်ယာများ၏တန်ဖိုးပမာဏနှင့်ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ရယူပိုင်ဆိုင်နိုင်သောအစုရှယ်ယာ များ၏ သဘောသဘာဝနှင့် အများဆုံးတန်ဖိုးပမာဏ။
- (ဆ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ဤပုဒ်မ၏ ပြဋ္ဌာန်းချက်များကိုဖြစ်စေ၊ စည်းမျဉ်းများကိုဖြစ်စေ ဖောက်ဖျက်ပါက ဗဟိုဘဏ်သည် -
- (၁) အဆိုပါဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ကုမ္ပဏီတစ်ခုတွင်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်းတစ်ခု တွင်ဖြစ်စေ အစုရှယ်ယာများပမာဏတိုးမြှင့်ခြင်းကို တားမြစ်နိုင်သည်။
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ကုမ္ပဏီတစ်ခု သို့မဟုတ် လုပ်ငန်းတစ်ခုလက်ဝယ်ရှိသည့် အစုရှယ်ယာများပမာဏကို သတ်မှတ်ထားသည့်အချိန်အတွင်းလျှော့ချရန် သို့မဟုတ် သတ်မှတ်ထားသည့် ကန့်သတ်ချက်ပမာဏအထိ ထားရှိရန် တောင်းဆိုနိုင်သည်။
- (ဇ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံခြားဘဏ်လိုင်စင်ရအဖွဲ့အစည်းများနှင့် ၎င်းတို့၏ နိုင်ငံခြားဘဏ်ခွဲများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ကိုယ်ပိုင်အစုရှယ်ယာများနှင့် ကြွေးမြီဆိုင်ရာ သက်သေခံလက်မှတ်များ၊ စာချုပ်များ (Debt Securities) အား ဝယ်ယူခြင်းအတွက် ကြွေးမြီကန့်သတ်ချက်များ

- ၅၂။ (က) ပုဒ်မခွဲ (ဂ) ပါပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ မည်သည့်ဘဏ်မျှ မိမိဘဏ်ပိုင်ဆိုင်သော ရှယ်ယာများရယူခြင်းအတွက်သော်လည်းကောင်း၊ စည်းကမ်းချက်သတ်မှတ်ထားသော သို့မဟုတ် အရေးပေါ်ပေးရန်တာဝန်နှင့်စပ်လျဉ်း၍ ကြွေးမြီဆိုင်ရာ သက်သေခံလက်မှတ်များ၊ စာချုပ်များကို ဝယ်ယူခြင်းအတွက်သော်လည်းကောင်း ချေးငွေထုတ်ချေးခြင်း မပြုရ။
- (ခ) ပုဒ်မခွဲ (ဂ) ပါ ပြဋ္ဌာန်းချက်များကို မဆန့်ကျင်စေဘဲ မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းမျှ မိမိပိုင် အစုရှယ်ယာများကို အာမခံထား၍လည်းကောင်း၊ မိမိဘဏ်တွင် အကျိုးစီးပွားများစွာရှိသော ကုမ္ပဏီတစ်ခု၏အစုရှယ်ယာများကို အာမခံထား၍လည်းကောင်း ချေးငွေထုတ်ချေးခြင်းမပြုရ။
- (ဂ) ဤပုဒ်မသည် ဘဏ်တစ်ခုက မိမိ၏ ဝန်ထမ်းများဘဏ်၏ အစုရှယ်ယာများအား ပိုင်ဆိုင်နိုင်သည့် အစီအစဉ်အတွက် ကိုယ်ပိုင်အစုရှယ်ယာများအာမခံထား၍ ချေးငွေဖြည့်ဆည်းပေးခြင်း၊ တားမြစ်ခြင်းမပြုစေရ။ သို့ရာတွင် ဖြည့်ဆည်းပေးသည့် ချေးငွေပမာဏမှာ ဘဏ်၏ထည့်ဝင်၊ ပေးသွင်းပြီး စုစုပေါင်းမတည်ငွေရင်းတန်ဖိုး၏ ၅ ရာခိုင်နှုန်း သို့မဟုတ် မတည်ရင်းနှီးငွေ၏ ၅ ရာခိုင်နှုန်းနှင့်ညီမျှသော တန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာပမာဏထက် မပိုစေရ။

ဆက်နွယ်နေသူများအား ချေးငွေပေးခြင်း

- ၅၃။ (က) မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းမျှ ၎င်း၏ဒါရိုက်တာများ၊ မန်နေဂျာများ သို့မဟုတ် အဖွဲ့အစည်း၏ ၅ ရာခိုင်နှုန်းထက်ပိုသည့် အစုရှယ်ယာများကို ကိုင်ဆောင်ထားသူ အစုရှယ်ယာဝင်များအား ချေးငွေထုတ်ချေးခြင်းမပြုရပါ။
- (ခ) ပုဒ်မခွဲ (ဂ) အရ မည်သည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းကမျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့်ပတ်သက်သူနှင့် ဈေးကွက်စည်းကမ်းသတ်မှတ်ချက်များထက် လျော့နည်းသော စည်းကမ်းချက်များဖြင့် မည်သည့်လွှဲပြောင်းဆောင်ရွက်ခြင်းကိုမျှ မပြုလုပ်ရပါ။
- (ဂ) အောက်ဖော်ပြပါ တစ်နည်းနည်းဖြင့် အဆိုပါ လွှဲပြောင်းဆောင်ရွက်ခြင်းကို ဈေးကွက်စည်းကမ်းသတ်မှတ်ချက်များထက်မလျော့နည်းစေဘဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းကလိုက်နာဆောင်ရွက်ပါက စည်းကမ်းများနှင့်အညီ ဆက်သွယ်ဆောင်ရွက်သည်ဟု မှတ်ယူရမည် -
- (၁) ငွေချေးသက်သေခံလက်မှတ်များ ဈေးကွက်၌ ရောင်းဝယ်ခြင်း၊ နိုင်ငံခြားငွေများနှင့် ရွှေတုံးများအား ဈေးကွက်တွင် ဖြစ်ပေါ်နေသည့် စည်းကမ်းသတ်မှတ်ချက်များဖြင့် ရောင်းဝယ်ခြင်း၊
- (၂) ဗဟိုဘဏ်က သတ်မှတ်သည့် စည်းမျဉ်းများအရ ပုဒ်မခွဲ (က) မှ ကင်းလွတ်ခွင့်ပြုထားသည့် လွှဲပြောင်းဆောင်ရွက်ချက် အတန်းအစားများ။
- (ဃ) မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းမဆို အောက်ပါအခြေအနေများ မရောက်မီ ဆက်နွယ်နေသူများနှင့် ဆောင်ရွက်ချက်များ မပြုလုပ်ရ -
- (၁) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွင် အဆိုပါကိစ္စနှင့် ပတ်သက်သည့် ဒါရိုက်တာမှအပ ကျန်ဒါရိုက်တာအဖွဲ့ဝင် သုံးပုံနှစ်ပုံထက်မနည်းသည့် ဆန္ဒမဲအရ ဒါရိုက်တာအဖွဲ့ အစည်းအဝေးက အတည်ပြုထားပြီးဖြစ်ခြင်း၊
- (၂) အဆိုပါ ဆောင်ရွက်ချက်အတွက် အာမခံပစ္စည်းတင်သွင်းထားခြင်း။
- (င) မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းမျှ ဗဟိုဘဏ်က စည်းမျဉ်းချမှတ်သတ်မှတ်ထားသော ပမာဏထက်ကျော်လွန်၍ ဆက်နွယ်နေသူအား ချေးငွေတစ်ရပ်ရပ် ထုတ်ချေးခြင်းမပြုရ။
- (စ) ဗဟိုဘဏ်သည် စည်းမျဉ်းများထုတ်ပြန်၍ အောက်ပါတို့ကို သတ်မှတ်နိုင်သည် -
- (၁) ချေးငွေထုတ်ချေးမှုတစ်ရပ်ရပ်၏ အရင်းပမာဏ၊
- (၂) ချေးငွေအားလုံးအတွက် စုစုပေါင်းအရင်းငွေပမာဏလက်ကျန် သို့မဟုတ် ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုက ဆက်နွယ်နေသော အဖွဲ့အစည်းအုပ်စုကိုဖြစ်စေ၊ ယင်းအုပ်စု၏ အဖွဲ့ဝင်တစ်ဦးဦးကိုဖြစ်စေ၊ ထုတ်ချေးသည့် ချေးငွေအမျိုးအစားတစ်ရပ်ရပ်၊
- (၃) ဤပုဒ်မအား အကျိုးသက်ရောက်မှုရှိစေမည့် အခြားကိစ္စရပ်များ။
- (ဆ) ဆက်နွယ်နေသူနှင့်ပတ်သက်နေသည့် ပေးဆပ်ရန်ရှိသည့် ချေးငွေများအားလုံးကို ချေးငွေအပြည့်အဝပေးဆပ်ပြီးသည့်အချိန်အထိ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လက်ရှိဘဏ္ဍာရေးနှစ်အတွက်နှင့် ဆက်စပ်နေသော ဘဏ္ဍာရေးနှစ်များအတွက် ရေးဆွဲသော ငွေရေးကြေးရေးစာရင်းများတွင် ဖော်ပြရမည်။
- (ဇ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ၎င်းတို့နှင့်ဆက်နွယ်နေသူများက ဤပုဒ်မတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ကြောင်းတွေ့ရှိပါက ဗဟိုဘဏ်သို့ ဖောက်ဖျက်သူများကို ဖော်ပြ၍ ချက်ချင်းသတင်းပို့ရမည်။

- (၈၂) အကယ်၍ ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ဤပုဒ်မပါ စည်းကမ်းချက်များအား ချိုးဖောက်ခြင်းနှင့်စပ်လျဉ်း၍ စီမံဆောင်ရွက်ခြင်းမပြုပါက ဗဟိုဘဏ်သည် ချေးငွေများ ပြန်လည်ရရှိရေးအတွက် လိုအပ်သည့် စည်းကမ်းချက်များသတ်မှတ်၍ ရက်ပေါင်း ၃၀ အတွင်း ညွှန်ကြားချက်ထုတ်ပြန်နိုင်သည်။
- (၈၃) ချေးငွေထုတ်ချေးခြင်းသည် အဆိုပါဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဝန်ထမ်းများသို့ ထုတ်ချေးသည့် ချေးငွေအစီအစဉ်တစ်ရပ်ဖြစ်ပါက ပုဒ်မခွဲငယ် (ဂ) သည် ချေးငွေထုတ်ချေးသည့် အချိန်တွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဝန်ထမ်းတစ်ဦးဖြစ်သော ဒါရိုက်တာတစ်ဦး သို့မဟုတ် အရာရှိတစ်ဦးနှင့် အကျိုးဝင်သက်ဆိုင်ခြင်းမရှိစေရ။

နိုင်ငံခြားငွေဖြင့်ချေးငွေသက်မှတ်ချက်များ (Foreign Currency Exposure)

၅၄။ ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းများအတွက် နိုင်ငံခြားငွေဖြင့် ချေးငွေအမြင့်ဆုံး ကန့်သတ်ချက်များကို နိုင်ငံခြားငွေကြေးတစ်မျိုးဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေ အမျိုးမျိုးဖြင့်ဖြစ်စေ စည်းမျဉ်းထုတ်ပြန်၍ သတ်မှတ်နိုင်သည်။

ကြပ်မတ်ကွပ်ကဲရေးဆိုင်ရာ အထွေထွေလိုအပ်ချက်များ

- ၅၅။ (က) ဗဟိုဘဏ်သည် ဘဏ်များလိုက်နာရမည့် လိုအပ်ချက်များကို သတ်မှတ်ရန် ဤဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့်အညီ စည်းမျဉ်းများကို ထုတ်ပြန်ရမည်။
- (ခ) ယင်းသို့ ထုတ်ပြန်ရာတွင် ဘဏ်အားလုံးအတွက်ဖြစ်စေ၊ အမျိုးအစားကွဲပြားသည့် ဘဏ်များအတွက်ဖြစ်စေ ထုတ်ပြန်သော စည်းမျဉ်းများသည် အဆိုပါဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတူညီသော ရည်ရွယ်ချက်၊ သဘောသဘာဝ၊ လုပ်ငန်းပမာဏနှင့် အဆိုပါဘဏ်၏ ငွေကြေးရရှိရာ ရင်းမြစ်တို့အပေါ်တွင် မူတည်၍ သတ်မှတ်နိုင်သည်။
- (ဂ) အထက် ပုဒ်မခွဲ (ခ) အရ ဗဟိုဘဏ်သည် အောက်ပါတို့နှင့်စပ်လျဉ်းသည့် စည်းမျဉ်းများ ထုတ်ပြန်နိုင်သည် -
- (၁) ရရန်ပိုင်ခွင့်များ၏ တန်ဖိုး သို့မဟုတ် တန်ဖိုးပြောင်းလဲခြင်းနှင့်စပ်လျဉ်းသည့် ငွေဖြစ်လွယ်သော ရင်းမြစ်များ (အာမခံနှင့် ရယူသည့် အာမခံပစ္စည်းအပါအဝင်)၊
 - (၂) ပေးရန်တာဝန်နှင့်စပ်လျဉ်းသည့် ငွေဖြစ်လွယ်သော ရင်းမြစ်များ၊
 - (၃) ငွေလွှဲစာတမ်း၊ ချေးငွေခွင့်ပြုချက်နှင့် အသုံးမပြုရသေးသော အကြွေးဝယ်ကတ်လက်ကျန်တို့အပါအဝင် ထုတ်ချေးသည့် ချေးငွေအမျိုးအစားအားလုံး သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု၊ အာမခံပေးခြင်းနှင့် အရေးပေါ်အခြေအနေအတွက် ထားရှိသည်ဖြစ်စေ၊ မထားရှိသည်ဖြစ်စေ အခြားကတိကဝတ်များအတွက် အမြင့်ဆုံးထုတ်ချေးရမည့် စုစုပေါင်း ပမာဏ၊
 - (၄) အာမခံဖြင့် ချေးငွေများအတွက် ထားရှိရမည့် အတိုးနှုန်းဘောင်သတ်မှတ်ချက်၊
 - (၅) မတည်ရင်းနှီးငွေနှင့် အပ်နှံငွေအမျိုး၊
 - (၆) လူပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် အဖွဲ့အစည်းတစ်ခုအတွက် အများဆုံးချေးငွေပမာဏနှင့် ငွေချေးယူသူအမျိုးအစားအလိုက် ထုတ်ချေးနိုင်သည့် အများဆုံးချေးငွေပမာဏ၊
 - (၇) ချေးငွေအမျိုးအစားတစ်ရပ်ရပ် သို့မဟုတ် အပ်ငွေအတွက် အတိုးနှုန်း၊ ထုတ်ချေးသည့်ကာလနှင့် အခြားချေးငွေဆိုင်ရာ သတ်မှတ်ချက်နှင့်စပ်လျဉ်းသည့် အထူးအခြေအနေများ သို့မဟုတ် အရေးပေါ်ချေးငွေကိစ္စရပ်များတွင် ကျင့်သုံးရန် သတ်မှတ်ချက်များ၊
 - (၈) ရရန်ပိုင်ခွင့်များ အမျိုးအစားခွဲခြားခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်း၊ အဆိုပါ အမျိုးအစားခွဲခြားခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်းအပေါ် အခြေခံ၍ လျာထားချက်များ ပြုလုပ်ခြင်းနှင့်

ရလမ်းမသေချာသော ချေးငွေများအပေါ် အတိုးဝင်ငွေကို ဝင်ငွေအဖြစ် သတ်မှတ်တွက်ချက် နိုင်ခြင်းမရှိသော အချိန်ကာလသတ်မှတ်ခြင်း၊

- (၉) အောက်ပါတို့နှင့်စပ်လျဉ်းသည့် တားမြစ်ချက်များ၊ ကန့်သတ်ချက်များနှင့်စည်းကမ်းချက်များ-
- (ကက) ချေးငွေပုံစံအမျိုးမျိုးနှင့် ရင်းနှီးမြှုပ်နှံမှုများနှင့် ပေးရန်တာဝန်များ၊
- (ခခ) ပေးရန်တာဝန်များနှင့် ရရန်ပိုင်ခွင့်များနှင့်စပ်လျဉ်း၍ ပေးဆပ်မှုနှင့် ပြန်လည်ရရှိမှု သက်တမ်းကာလ ကိုက်ညီစေရန် ဆောင်ရွက်ခြင်း၊
- (ဂဂ) နိုင်ငံခြားသုံးငွေများ၊ အဖိုးတန်သတ္တုများ၊ ငွေလဲလှယ်နှုန်းနှင့် စာချုပ်စာတမ်းများ၊ ငွေချေးသက်သေခံလက်မှတ်များ၊ ကြိုတင်ချုပ်ဆိုသည့် စာချုပ်စာတမ်းများ၊ အနာဂတ်ကာလတွင်ပေးချေမည့် လက်ရှိအရောင်းအဝယ် လုပ်နေသော ကုန်စည် များနှင့် ငွေကြေးစာချုပ်များ (Future)၊ သီးခြားနေ့ရက်တစ်ရက်၊ သီးခြားသတ်မှတ် ထားသော ဈေးနှုန်းဖြင့် ဝယ်ယူပိုင်ခွင့်နှင့်ရောင်းချပိုင်ခွင့်ရှိသောအာမခံစာချုပ်များ (Options)၊ လဲလှယ်မှုသဘောတူညီချက်များ (Swap Agreements) နှင့် ငွေကြေး များ၊ စတော့ခံများ၊ စာချုပ်စာတမ်းများ၊ အဖိုးတန်သတ္တုများ သို့မဟုတ် အခြား ရရန်ပိုင်ခွင့် သို့မဟုတ် စာချုပ်စာတမ်းများနှင့် သက်ဆိုင်သည့် အခြားဆင့်ပွား စာချုပ်စာတမ်းများတွင် သတ်မှတ်ထားသည့် အချိုးထက်ပိုလွန်သော ကာကွယ် ထားခြင်းမရှိသည့် ပိုင်ဆိုင်မှုများ (unhedged positions)၊

- (ဃ) ဗဟိုဘဏ်မှ ပုဒ်မခွဲ (ဂ) အရ သတ်မှတ်ထားသည့် လိုအပ်ချက်များကို လိုက်နာရန် ပျက်ကွက် သည့် ဘဏ်တစ်ခုခုသည် ဗဟိုဘဏ်က သတ်မှတ်သည့်အချိန်ကာလအတွင်း ဗဟိုဘဏ်၏ စည်းမျဉ်းတွင် သတ်မှတ်သည့်နှုန်းထားဖြင့် ဗဟိုဘဏ်သို့ ဒဏ်ငွေပေးဆောင်ရမည်။

လုပ်ငန်းဆောင်ရွက်ချက်နှင့် ကတိကဝတ်များအတွက်မှတ်တမ်းများ

- ၅၆။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ၎င်း၏ ဆက်သွယ်ဆောင်ရွက်ချက်နှင့် ကတိကဝတ်များ အသီးသီးအတွက် သက်ဆိုင်သော စာရွက်စာတမ်းများကို စာတွဲပြုစုထားရှိရမည်။ အဆိုပါ စာတွဲသည် တရားရုံးတွင် သက်သေခံဝင်သော စာတမ်းအမှတ်အသားများ ဖြစ်စေရမည်။
- (ခ) ဗဟိုဘဏ်သည် အောက်ပါတို့အပါအဝင် မှတ်တမ်းပြုစုခြင်းနှင့် ထိန်းသိမ်းခြင်းဆိုင်ရာ သတ်မှတ်ချက်များကို စည်းမျဉ်းထုတ်ပြန်သတ်မှတ်နိုင်သည် -
- (၁) စာတမ်းအမှတ်အသား အမျိုးအစားများ၊
- (၂) ထိန်းသိမ်းထားရှိသည့်ပုံစံ၊ နည်းစနစ်၊
- (၃) ထိန်းသိမ်းထားရှိရမည့် သက်တမ်းကာလ၊
- (၄) ဤပုဒ်မနှင့် သက်ဆိုင်သော အခြားလိုအပ်သည့် စာတမ်းအမှတ်အသားများ။

ငွေကြေးခဝါချမှုနှင့် သံသယရှိသော ငွေလွှဲပြောင်းပေးပို့မှု သတင်းပေးပို့ခြင်းများ

- ၅၇။ (က) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းများနှင့် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့အစည်းများက ၎င်းတို့၏ဖောက်သည်အား သိရှိခြင်းမူဝါဒနှင့် ဖောက်သည်၏ သတင်း အချက်အလက်အား ဝီရိယပြုရယူခြင်း စံသတ်မှတ်ချက်များအတွက် လိုအပ်ချက်များအပါအဝင် ၎င်းတို့ကောက်ယူစုစည်းရမည့် ဖောက်သည်၏ သတင်းအချက်အလက်များကို စည်းမျဉ်း ထုတ်ပြန် သတ်မှတ်နိုင်သည်။
- (ခ) မည်သူမျှ ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ဘဏ်မဟုတ်သည့် ငွေရေးကြေးရေး အဖွဲ့ အစည်းတစ်ခုခုကို ငွေကြေးခဝါချသည့်ကိစ္စအလို့ငှာဖြစ်စေ၊ အကြမ်းဖက်မှုအား ငွေကြေး

ထောက်ပံ့မှုကိစ္စအတွက်ဖြစ်စေ သို့မဟုတ် အခြားသော တရားမဝင်သည့် လုပ်ငန်းကိစ္စရပ်များ အတွက်ဖြစ်စေ အသုံးမပြုရ။

- (ဂ) အကယ်၍ တစ်ဦးတစ်ယောက်သည် ငွေကြေးခဝါချသည့်ကိစ္စ သို့မဟုတ် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့သည့်ကိစ္စတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့်ဖြစ်စေ ပါဝင် ပတ်သက်သည်ဟု ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ဘဏ်မဟုတ်သည့်ငွေရေးကြေးရေး အဖွဲ့အစည်း တစ်ခုခုကဖြစ်စေ၊ ၎င်း၏ ဒါရိုက်တာများ သို့မဟုတ် အရာရှိများကဖြစ်စေ ကျိုးကြောင်းခိုင်လုံစွာ သံသယရှိပါက ဗဟိုဘဏ်နှင့် အခွင့်အာဏာရှိသော သက်ဆိုင်သည့် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများသို့ ထိုသူနှင့် ထိုသူ၏ ဆောင်ရွက်ချက်များကို ဆောလျင်စွာ အသေးစိတ် အစီရင်ခံရမည်။
- (ဃ) ဗဟိုဘဏ်သည် ကျိုးကြောင်းဆီလျော်စွာသံသယရှိပါက အောက်ပါတို့နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များကို အခွင့်အာဏာရှိသည့် သက်ဆိုင်သော တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများထံသို့ ပေးပို့နိုင်သည် -
- (၁) ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ပါဝင်ပတ်သက်နေသည့် မည်သည့်ပုဂ္ဂိုလ်ကိုမဆို သို့မဟုတ်
- (၂) ဆောင်ရွက်ပြီးစီးသော သို့မဟုတ် ဆောင်ရွက်ဆဲဖြစ်သော သို့မဟုတ် ဆောင်ရွက်ရန်ဆဲဆဲ ဖြစ်သော ငွေကြေးခဝါချမှု သို့မဟုတ် အကြမ်းဖက်ငွေကြေးထောက်ပံ့မှုနှင့်ဆက်နွှယ်နိုင်သော သို့မဟုတ် ဆက်နွှယ်သော လွှဲပြောင်းဆောင်ရွက်ချက်တစ်ရပ်ရပ်။
- (င) ဤပုဒ်မအလို့ငှာ ဖော်ပြသည့် “ငွေကြေးခဝါချခြင်း” နှင့် “အကြမ်းဖက်မှုငွေကြေးထောက်ပံ့ခြင်း” ဆိုသော စကားရပ်တို့သည် မြန်မာနိုင်ငံတွင် တည်ဆဲဥပဒေအရ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတို့တွင် ဖော်ပြသောစကားရပ်များနှင့် အဓိပ္ပာယ် တူညီသည်။

လက်အောက်ခံအဖွဲ့အစည်းများ တည်ထောင်ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုရယူခြင်းအား ထိန်းချုပ်ကွပ်ကဲခြင်း

- ၅၈။ (က) မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းမျှ ဗဟိုဘဏ်၏ စာဖြင့် ကြိုတင်ခွင့်ပြုချက်မရှိဘဲ ပြည်တွင်း သို့မဟုတ် ပြည်ပတွင် လက်အောက်ခံအဖွဲ့အစည်းများ ဖွဲ့စည်းခြင်း သို့မဟုတ် ပိုင်ဆိုင်မှုရယူခြင်း မပြုရ။
- (ခ) မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းမျှ မြန်မာနိုင်ငံအတွင်း၌ဖြစ်စေ၊ ပြည်ပ၌ဖြစ်စေ ၎င်း၏ ရုံးတစ်ခုခုကို ဗဟိုဘဏ်၏ စာဖြင့် ကြိုတင်ခွင့်ပြုချက်မရဘဲ ဖွင့်လှစ်ခြင်းမပြုရ။

အဆက်အသွယ်ဘဏ်လုပ်ငန်းတည်ထောင်ခြင်း

- ၅၉။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ပြည်ပရှိ မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့်မဆို အဆက်အသွယ်ဘဏ်လုပ်ငန်းအား ထူထောင်ခွင့်ရှိသည်။
- (ခ) ဗဟိုဘဏ်သည် မြန်မာနိုင်ငံပြင်ပရှိ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် အဆက်အသွယ် ဘဏ်လုပ်ငန်းကို ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ စည်းမျဉ်းသတ်မှတ်ချက်များကို ထုတ်ပြန် သတ်မှတ်နိုင်သည်။

စားသုံးသူအား အကာအကွယ်ပေးခြင်း

- ၆၀။ (က) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းများ၏ စားသုံးသူအကာအကွယ်ပေးခြင်းနှင့် ငွေရေးကြေးရေးဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင်ရန် တာဝန်ရှိသည့်အပြင် လုပ်ငန်းတာဝန်လည်း ဖြစ်သည်။

- (ခ) ပုဒ်မခွဲ (က) နှင့်အညီ တာဝန်များကို ဆောင်ရွက်ရန်အတွက် ဗဟိုဘဏ်သည် အောက်ပါ အခွင့်အာဏာများရှိသည် -
- (၁) မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးဆိုင်ရာ စားသုံးသူကာကွယ်ရေးအတွက် မဟာဗျူဟာ အစီအစဉ်ကို စီမံချက်ရေးဆွဲရန်နှင့် အကောင်အထည်ဖော်ရန်၊
 - (၂) အခြားငွေရေးကြေးရေးကဏ္ဍ ကြပ်မတ်ကွပ်ကဲသူများနှင့်ပူးပေါင်း၍ စားသုံးသူအကာအကွယ် ပေးရေး အစီအမံများ ညှိနှိုင်းဆောင်ရွက်ရန်၊
 - (၃) အခြား ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ငွေရေးကြေးရေးကဏ္ဍ ကြပ်မတ်ကွပ်ကဲသူများ ထံမှ လိုအပ်သည့် သတင်းအချက်အလက်များ ရယူရန်၊
 - (၄) အခြားသော ငွေရေးကြေးရေးကဏ္ဍ ကြပ်မတ်ကွပ်ကဲသူများက ကြီးကြပ်ကွပ်ကဲခြင်းမပြုသည့် ကဏ္ဍများ၊ လစ်လပ်နေသောကဏ္ဍများအတွက် ညွှန်ကြားချက်များ ထုတ်ပြန်ရန်၊
 - (၅) ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် ၎င်းနှင့်ဆက်ဆံသူများအကြားတွင်ပေါ်ပေါက်သည့် အငြင်းပွားမှုများကို တရားရုံးပြင်ပတွင် ဖြေရှင်းသောစနစ်တစ်ရပ်အား တိုးမြှင့်ဆောင်ရွက်ရန်၊
 - (၆) ငွေရေးကြေးရေးဆိုင်ရာစားသုံးသူ သုတေသနပြုခြင်းနှင့် ကိန်းဂဏန်းစုဆောင်းခြင်းကိစ္စများကို အားကောင်းစေရေးအတွက် ဆောင်ရွက်ရန်၊
 - (၇) အဓိကပါဝင်သူများ၏ ငွေရေးကြေးရေးအသိပညာဆိုင်ရာ စာပေကွန်ရက်ကို တည်ထောင်ရန်၊
 - (၈) ငွေရေးကြေးရေးဆိုင်ရာ စားသုံးသူကာကွယ်ရေးနယ်ပယ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းဆောင်ရွက်ချက်များ၊ ပြဿနာရပ်များကို အစိုးရနှင့်အများပြည်သူတို့ သိရှိစေရန် အစဉ်တစိုက် အသိပေးဖော်ပြရန်။
- (ဂ) ဗဟိုဘဏ်သည် ဤပုဒ်မအကျိုးသက်ရောက်စေရန် အလို့ငှာ လိုအပ်သည့် စည်းမျဉ်းများကို ထုတ်ပြန်နိုင်သည်။

မမျှတသည့် ယှဉ်ပြိုင်လုပ်ကိုင်မှုများအား တိုက်ဖျက်ရေး

- ၆၁။ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် အောက်ပါတို့ကို ဆောင်ရွက်ခြင်းမပြုရ -
- (က) ငွေရေးကြေးရေးဈေးကွက်များတွင် ထိန်းချုပ်လွှမ်းမိုးနိုင်သည့် အနေအထားကို ရရှိစေမည့် ပဋိညာဉ်များ သို့မဟုတ် သဘောတူညီချက်များကို ချုပ်ဆိုခြင်း သို့မဟုတ် လုပ်ငန်းအစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်း၊
 - (ခ) မိမိအတွက်လည်းကောင်း၊ အခြားပုဂ္ဂိုလ်များအတွက်လည်းကောင်း မမျှတသည့် အခွင့်အလမ်း ရရှိစေမည့် မမှန်ကန်သော ခြယ်လှယ်မှုများ လုပ်ဆောင်ခြင်း။

အခန်း (၉)

ဘဏ်လိုင်စင်ရ အဖွဲ့အစည်းများ၏ ဒါရိုက်တာအဖွဲ့၊ အမှုဆောင်အရာရှိချုပ်နှင့် အရာရှိများ

ဒါရိုက်တာအဖွဲ့

- ၆၂။ (က) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် အစုရှယ်ယာရှင်များ အထွေထွေအစည်းအဝေးမှ ရွေးချယ်ခြင်းခံရသူ ဒါရိုက်တာ ငါးဦးထက်မနည်း ကိုးဦးထက်မပိုသော ဒါရိုက်တာအဖွဲ့ ဖွဲ့စည်းထားရှိရမည်။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် အစည်းအဝေးထမြောက်ရန် တက်ရောက်ရမည့် အဖွဲ့ဝင်ဒါရိုက်တာဦးရေပြည့်မီစွာ တက်ရောက်သော်လည်း သီးခြား

လွတ်လပ်သော အမှုဆောင်မဟုတ်သော ဒါရိုက်တာအနည်းဆုံးတစ်ဦးတက်ရောက်မှသာ
ထိုအစည်းအဝေး အထမြောက်သည်။

(ဝ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်သည် နိုင်ငံခြား ဘဏ်ခွဲများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် လုပ်ပိုင်ခွင့်များ

၆၃။ (က) အစုရှယ်ယာဝင်များ၏ သင်းလုံးကျွတ်အထွေထွေအစည်းအဝေးမှ ဆောင်ရွက်ရန်ပေးအပ်သည့်
လုပ်ငန်းတာဝန်များအပြင် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ဆောင်ရွက်ရမည့် လုပ်ပိုင်ခွင့်နှင့်
လုပ်ငန်းတာဝန်များအားလုံးကို ဤဥပဒေအရ ဒါရိုက်တာအဖွဲ့သည် ကျင့်သုံးဆောင်ရွက်
ရမည်။

(ခ) ပုဒ်မခွဲ (က) အရ လုပ်ငန်းတာဝန်များကို စနစ်တကျဆောင်ရွက်ရန်အလို့ငှာ ဒါရိုက်တာ
အဖွဲ့သည် လိုအပ်သော စည်းကမ်းများကို ချမှတ်ထားရမည်။

(ဂ) ဒါရိုက်တာအဖွဲ့၏ တာဝန်များတွင် စီမံခန့်ခွဲရေးကိစ္စရပ်များကို ကြီးကြပ်ကွပ်ကဲခြင်းအပြင်
အောက်ပါတို့ပါဝင်သည် -

(၁) ပြည့်စုံသောဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲရေးလုပ်ငန်းစဉ်ချမှတ်ခြင်းနှင့် သုံးသပ်ခြင်း၊

(၂) ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲရေးနှင့် ထိန်းချုပ်ကွပ်ကဲမှုစနစ်နှင့်လုပ်ထုံးလုပ်နည်းများ သတ်မှတ်ခြင်းနှင့်
သုံးသပ်ခြင်း၊

(၃) လုပ်ပိုင်ခွင့်နှင့်တာဝန်များကိုပေးအပ်ရန် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များအတွက် မူဝါဒများ
ချမှတ်ခြင်း၊

(၄) ကျင့်ဝတ်နှင့်ကျွမ်းကျင်မှုစံများမြှင့်တင်ပေးမည့် အဖွဲ့အစည်းအတွင်း လက်တွေ့ကျင့်သုံးမှုနှင့်
လုပ်ထုံးလုပ်နည်းများ ချမှတ်ခြင်း၊

(၅) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဌာနတွင်းထိန်းချုပ်ကွပ်ကဲမှုစနစ်ကို ချမှတ်ခြင်းနှင့်
သုံးသပ်ခြင်း၊

(၆) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဥပဒေနှင့် ထုတ်ပြန်သည့် နည်းဥပဒေများ၊ ညွှန်ကြားချက်
များနှင့် လမ်းညွှန်ချက်များ လိုက်နာမှုကို သေချာစေခြင်း။

ကော်မတီများနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းပိုင်ခွင့်အာဏာ

၆၄။ (က) ဒါရိုက်တာအဖွဲ့သည် အောက်ဖော်ပြပါ ကော်မတီများအပါအဝင် သီးသန့်ရည်ရွယ်ချက်များဖြင့်
ကော်မတီနှင့် ဆပ်ကော်မတီများကို တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ ဖွဲ့စည်းနိုင်သည်။

(၁) ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီ

(၂) ချေးငွေကော်မတီ

(၃) လစာချီးမြှင့်ရေးကော်မတီ

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသည့် ကော်မတီနှင့် ဆပ်ကော်မတီတို့၏ လုပ်ငန်းတာဝန်များ၊
လုပ်ပိုင်ခွင့်များနှင့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည်လည်းကောင်း၊ ၎င်းတို့
အဖွဲ့ဝင်များကို ပေးရမည့် လစာနှင့် ချီးမြှင့်ငွေများသည်လည်းကောင်း ဒါရိုက်တာအဖွဲ့က
သတ်မှတ်သည့်အတိုင်း ဖြစ်စေရမည်။

ဒါရိုက်တာများနှင့် အရာရှိများအတွက် သင့်မြတ်လျော်ကန်မှု

၆၅။ (က) ရာထူးတာဝန်နှင့် သင့်မြတ်လျော်ကန်မှုရှိခြင်းနှင့် ဤဥပဒေအရ ရာထူးတာဝန်ထမ်းဆောင်ရန်
တားမြစ်ပိတ်ပင်ခြင်းမရှိပါက မည်သူမဆို ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာ၊

အမှုဆောင်အရာရှိချုပ် သို့မဟုတ် မန်နေဂျာအဖြစ် ခန့်အပ်ပိုင်ခွင့်၊ ရွေးချယ်တင်မြှောက်ခံပိုင်ခွင့် သို့မဟုတ် အမည်စာရင်း တင်သွင်းခွင့်ရှိသည်။

(ခ) ဤဥပဒေအရ ရာထူးတာဝန်နှင့် သင့်မြတ်လျော်ကန်သူ ဟုတ်/မဟုတ် ဆုံးဖြတ်ရာတွင် ဗဟိုဘဏ်ကသတ်မှတ်နိုင်သည့် အခြားကိစ္စရပ်များအပြင် အောက်ပါအချက်များကို ထည့်သွင်း စဉ်းစားရမည် -

- (၁) ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ စီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်း သို့မဟုတ် သက်ဆိုင်ရာကဏ္ဍ တစ်ခုခုတွင် ပညာအရည်အချင်း သို့မဟုတ် အသက်မွေးဝမ်းကျောင်းနှင့်ဆိုင်သော အရည် အချင်းများ သို့မဟုတ် ထိရောက်သည့် အတွေ့အကြုံများ၊
- (၂) အဆိုပါ ပုဂ္ဂိုလ်သည် လိမ်လည်လှည့်ဖြားမှု၊ မရိုးမဖြောင့်မှု သို့မဟုတ် အခြားမလျော်မကန် ပြုမူကြောင်း ကြပ်မတ်ကွပ်ကဲသည့် အဖွဲ့အစည်းကဖြစ်စေ၊ ပြည်တွင်းပြည်ပတွင် ဖွဲ့စည်း ထားသည့် အသက်မွေးဝမ်းကျောင်း အသင်းအဖွဲ့ သို့မဟုတ် ဥပဒေအရဖွဲ့စည်းထားသည့် အခြားအဖွဲ့အစည်းတစ်ခုခုကဖြစ်စေ စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စုံစမ်းခြင်းခံရခြင်း၊
- (၃) အဆိုပါပုဂ္ဂိုလ်သည် ငွေရေးကြေးရေး စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ ပြည်တွင်းပြည်ပရှိ တရားရုံး တစ်ခုခုက ပြစ်ဒဏ်ချမှတ်ခြင်းခံရခြင်းရှိ/မရှိ၊
- (၄) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ လူမွဲစာရင်းခံယူသူအဖြစ် ကြေညာခြင်းခံရခြင်းရှိ/မရှိ၊
- (၅) အဆိုပါပုဂ္ဂိုလ်သည် ကြွေးမြီပြန်လည်ပေးဆပ်မှုအပါအဝင် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင် ဖြစ်စေ တရားရုံးတစ်ခုခု၏ဆုံးဖြတ်ချက် သို့မဟုတ် အမိန့်တစ်ခုခုကို ကျေနပ်အောင် လိုက်နာ ဆောင်ရွက်ရန် ပျက်ကွက်သူ ဟုတ်/မဟုတ်၊
- (၆) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ တရားရုံးတစ်ခုခုကသော်လည်း ကောင်း၊ မြန်မာနိုင်ငံတွင်အစိုးရဆေးဘုတ်အဖွဲ့ကသော်လည်းကောင်း စိတ်မနှံ့သူဖြစ်သည်ဟု ကြေညာထားခြင်းခံရသူ ဟုတ်/မဟုတ်၊
- (၇) အဆိုပါပုဂ္ဂိုလ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ကြပ်မတ်ကွပ်ကဲခြင်းစည်းမျဉ်း အရ အရေးယူခြင်းကြောင့်သော်လည်းကောင်း၊ ဗဟိုဘဏ်ကသော်လည်းကောင်း ငွေရေး ကြေးရေးအဖွဲ့အစည်း သို့မဟုတ် ဥပဒေအရ ဖွဲ့စည်းသည့် အဖွဲ့အစည်းတစ်ခုခုတွင် ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် ထမ်းဆောင်ခြင်းမှထုတ်ပယ်ခြင်း သို့မဟုတ် ရာထူး ရပ်ဆိုင်းခြင်းခံရသူ ဟုတ်/မဟုတ်၊
- (၈) အဆိုပါပုဂ္ဂိုလ်သည် မြန်မာနိုင်ငံတွင်ဖြစ်စေ၊ လိုင်စင်အားခေတ္တရပ်စဲခြင်းခံထားရသည့် သို့မဟုတ် ရပ်စဲခြင်းခံထားရသည့် မည်သည့်နေရာတွင်မဆိုဖြစ်စေ တည်ရှိသည့် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းတစ်ခုခု၏ အဓိကအစုရှယ်ယာရှင်၊ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်တစ်ဦးဟုတ်/မဟုတ်၊

(ဂ) ပုဒ်မခွဲ (ခ) ကို မထိခိုက်စေဘဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာ၊ အမှုဆောင် အရာရှိချုပ် သို့မဟုတ် မန်နေဂျာသည် ယင်းဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လက်အောက်ခံ အခြားအဖွဲ့အစည်း သို့မဟုတ် ဦးပိုင်ကုမ္ပဏီမှအပ အခြားဘဏ်လိုင်စင်ရ အဖွဲ့အစည်း သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ ဒါရိုက်တာ သို့မဟုတ် အရာရှိအဖြစ် တစ်ချိန်တည်း တာဝန်ထမ်းဆောင်ခြင်းမပြုရ။

(ဃ) မည်သူ့ကိုမျှ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ၎င်း၏ဒါရိုက်တာအဖြစ်ခန့်အပ်ရန်ရည်ရွယ်ကြောင်း ဗဟိုဘဏ်သို့ အကြောင်းကြားစာပေးပို့ပြီး ရက်ပေါင်း ၃၀ မပြည့်မီ ဒါရိုက်တာအဖြစ် အမည် စာရင်းတင်သွင်းခြင်း၊ ခန့်အပ်ခြင်း၊ ရွေးချယ်တင်မြှောက်ခြင်းမပြုရ။

- (င) အကြောင်းကြားစာကို ဗဟိုဘဏ်၏ သတ်မှတ်သည့်ပုံစံဖြင့် ပေးပို့ရမည်ဖြစ်ပြီး ဗဟိုဘဏ်က တောင်းခံသည့် သက်ဆိုင်သော စာတမ်းအမှတ်အသားများနှင့် သတင်းအချက်အလက်များ ပူးတွဲပါရှိရမည်။
- (စ) ပုဒ်မခွဲ (ခ)၊ (ဂ) နှင့် (ဃ) တို့တွင် ရည်ညွှန်းဖော်ပြသော ကိစ္စတစ်ရပ်ရပ်ကို သေချာစေရန် လိုအပ်သလို စဉ်းစားချင့်ချိန်ပြီး နောက်ကြောင်းရာဇဝင် စုံစမ်းစစ်ဆေးမှုတစ်ရပ်ရပ် ဆောင်ရွက်ရန် ဗဟိုဘဏ်သည် ဤဥပဒေအရ အခွင့်အာဏာရှိသည်။

အမှုဆောင်အရာရှိချုပ် ခန့်ထားခြင်းနှင့် ဝန်ဆောင်မှု စည်းကမ်းချက်များ

- ၆၆။ (က) ဒါရိုက်တာအဖွဲ့သည် ဤဥပဒေနှင့် သင်းဖွဲ့မှတ်တမ်း၊ သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ်ကို ခန့်အပ်ရမည်။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ပုဒ်မ ၆၅၊ ပုဒ်မခွဲ (ဃ) ကို လိုက်နာမှုမရှိဘဲ မည်သူ့ကိုမျှ အမှုဆောင်အရာရှိချုပ်အဖြစ် အမည်စာရင်းတင်သွင်းခြင်း သို့မဟုတ် ခန့်အပ်ခြင်းမပြုရ။
 - (ဂ) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက အမှုဆောင်အရာရှိချုပ်ခန့်အပ်ရန် ရည်ရွယ်ကြောင်း အကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကိုအတည်ပြုခြင်း သို့မဟုတ် အတည်ပြုရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။
 - (ဃ) ပုဒ်မခွဲ (ဂ) အရ ဗဟိုဘဏ်၏ အတည်ပြုရန်ငြင်းပယ်ကြောင်း အကြောင်းကြားချက်ကို မကျေနပ်သူ တစ်ဦးဦးသည် ထိုအကြောင်းကြားစာ လက်ခံရရှိသည့်နေ့မှ ၁၅ ရက်အတွင်း ဗဟိုဘဏ်သို့ အယူခံနိုင်သည်။
 - (င) ပုဒ်မခွဲ (ဃ) အရ အယူခံမှုကို လက်ခံရရှိသည့်အခါ ဗဟိုဘဏ်သည် လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အမည်စာရင်းတင်သွင်းခြင်း သို့မဟုတ် ခန့်အပ်ခြင်းကို အတည်ပြုခြင်း သို့မဟုတ် အယူခံကို ပယ်ချခြင်းပြုနိုင်သည်။

ဒါရိုက်တာများနှင့် အရာရှိများ အရည်အချင်းပျက်ယွင်းခြင်းနှင့် ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း

- ၆၇။ (က) ပုဂ္ဂိုလ်တစ်ဦးဦးသည် အောက်ပါအချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင် ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ထမ်းဆောင်ရန် အရည်အချင်း မရှိစေရ -
- (၁) ရာထူးတာဝန်တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် သင့်မြတ်လျော်ကန်မှုမရှိသူဖြစ်ခြင်း၊
 - (၂) ဤဥပဒေပုဒ်မ ၆၅၊ ပုဒ်မခွဲ (ဃ) အရ ဗဟိုဘဏ်သို့ နည်းလမ်းတကျအကြောင်းကြားခြင်း မရှိသေးဘဲ ခန့်အပ်ထားသူ၊ ရွေးချယ်တင်မြှောက်ထားသူ သို့မဟုတ် အမည်စာရင်းတင်သွင်း ထားသူဖြစ်ခြင်း၊
 - (၃) ခန့်အပ်ခြင်း သို့မဟုတ် အမည်စာရင်းတင်သွင်းခြင်းအား ဗဟိုဘဏ်က ပုဒ်မ ၆၆၊ ပုဒ်မခွဲ(ဂ) အရ အတည်ပြုရန် ငြင်းပယ်ခြင်းခံရသူဖြစ်ခြင်း၊
 - (၄) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များဆောင်ရွက်ရန် အရည်အချင်းမပြည့်သူ၊ အမြဲတမ်းမစွမ်းဆောင်နိုင်သူဖြစ်ခြင်း၊
 - (၅) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ၎င်း၏ရည်ရွယ်ချက်များနှင့်ငွေအပ်နှံသူများ၏ အကျိုးစီးပွားကို အခြားတစ်နည်းနည်းဖြင့် သိသာထင်ရှားစွာ ဆန့်ကျင်မှုများပြုလုပ်လာသူဖြစ်ခြင်း။
- (ခ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် ၎င်း၏ဒါရိုက်တာများ သို့မဟုတ် အမှုဆောင်အရာရှိချုပ်က ရာထူးတာဝန်ထမ်းဆောင်ရန် အရည်အချင်းပျက်ယွင်းလာကြောင်းသိရှိသည့်နေ့မှ ၁၅ ရက်

အတွင်း ထိုဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ်အား ထုတ်ပယ်ရမည်ဖြစ်ပြီး ဗဟိုဘဏ်သို့လည်း အကြောင်းကြားစာ ပေးပို့ရမည်။

(ဂ) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာ သို့မဟုတ် အမှုဆောင်အရာရှိချုပ် တစ်ဦးဦးက ပုဒ်မခွဲ (က) အရ ရာထူးတာဝန် ဆက်လက်ထမ်းဆောင်ရန် အရည်အချင်း ပျက်ယွင်းကြောင်း တွေ့ရှိသည့်အခါ ဗဟိုဘဏ်သည် -

(၁) အဆိုပါပုဂ္ဂိုလ်အား သတ်မှတ်ပေးသည့်ရက်အတွင်း ရာထူးမှထုတ်ပယ်ရန် စာဖြင့်ညွှန်ကြား နိုင်သည်။ ထို့ပြင်

(၂) ထိုသို့ ညွှန်ကြားချက် မိတ္တူပူးတွဲ၍ ရာထူးတာဝန်မှထုတ်ပယ်ခြင်း ခံရသူထံစာဖြင့်အကြောင်း ကြားရမည်။

(ဃ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် ညွှန်ကြားချက်ပါ သတ်မှတ်ပေးသည့် အချိန်အတွင်း အဆိုပါ ပုဂ္ဂိုလ်အား ရာထူးတာဝန်မှ ထုတ်ပယ်ကြောင်းကို အကြောင်းကြားပြီး ဘဏ်လိုင်စင်ရအဖွဲ့ အစည်း၏ အစုရှယ်ယာဝင်များထံ လိုအပ်သလို အကြောင်းကြားရမည်။ ထို့ပြင် ကုမ္ပဏီများ မှတ်ပုံတင် အရာရှိထံသို့ ထုတ်ပယ်ခြင်းကိစ္စကို အကြောင်းကြားရမည်။

(င) ပုဒ်မခွဲ (ဂ) အရ ညွှန်ကြားချက်နှင့်အညီ ဒါရိုက်တာ သို့မဟုတ် အရာရှိအားထုတ်ပယ်ခြင်းသည် အခြားတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တွင်ဖြစ်စေ၊ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ သင်းဖွဲ့ မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတွင်ဖြစ်စေ မည်သို့ပင်ပါရှိစေကာမူ အဆိုပါရာထူးတာဝန်မှ ထုတ်ပယ်ကြောင်း ထုတ်ပြန်ကြေညာချက်ကို လက်ခံရရှိသည့်နေ့မှစ၍ အကျိုးသက်ရောက်မှု ရှိစေရမည်။

(စ) ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) အရ ပေးသည့်ညွှန်ကြားချက်ကို သတ်မှတ်အချိန်ကာလအတွင်း လိုက်နာရန်ပျက်ကွက်သော ဘဏ်လိုင်စင်ရအဖွဲ့အစည်းဖြစ်ပြီး ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ အကြောင်းကြားစာချမှတ်ခြင်းခံရသော ၎င်း၏တာဝန်ဆက်လက်ထမ်းဆောင်သော ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ဤဥပဒေအရ ပြစ်မှုကျူးလွန်ရာရောက်သည်။

(ဆ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုခုက ပုဒ်မခွဲ (ဂ) အရ ထိုဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ သို့မဟုတ် အရာရှိ ရာထူးတာဝန်မှ ထုတ်ပယ်ခြင်းကို ကျေနပ်မှုမရှိလျှင် သက်ဆိုင်ရာ ပုဂ္ဂိုလ်က ဗဟိုဘဏ်သို့ အယူခံနိုင်သည်။ ထိုကိစ္စတွင် ပုဒ်မ ၆၆ (ဃ) နှင့် (င) အရ ပြဋ္ဌာန်းသည့် လုပ်ထုံးလုပ်နည်းများနှင့် သက်ဆိုင်စေရမည်။

အကျိုးစီးပွားများ ထုတ်ဖော်အသိပေးခြင်း

၆၈။ (က) ဒါရိုက်တာနှင့် အရာရှိတိုင်းသည် ၎င်းဖြစ်စေ၊ ၎င်း၏ဆွေမျိုးများဖြစ်စေ၊ တိုက်ရိုက်သော်လည်း ကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ ပိုင်ဆိုင်သည့် အရေးကြီးသောငွေရေးကြေးရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အကျိုးစီးပွားအပြည့်အစုံကို ဒါရိုက်တာအဖွဲ့သို့ ထုတ်ဖော်တင်ပြရမည်။

(ခ) အထက်ပုဒ်မခွဲ (က) ပါ ထုတ်ဖော်တင်ပြခြင်းကို ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် မန်နေဂျာအဖြစ် ပထမဦးဆုံးခန့်အပ်တာဝန်ပေးသည်နှင့် ပြုလုပ်ရမည်ဖြစ်ပြီး နှစ်စဉ်ထုတ်ဖော်တင်ပြခြင်းကိုလည်း ပြုလုပ်ရမည်။

(ဂ) ဒါရိုက်တာ သို့မဟုတ် အရာရှိသည် ယင်းကဲ့သို့ အကျိုးစီးပွားတစ်ရပ် ထပ်မံတိုးပွားရရှိသည့် အခါတွင်လည်း ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ထိုအကျိုးစီးပွားကို ထုတ်ဖော်တင်ပြရမည်။ သို့ရာတွင် ထိုကိစ္စနှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချရန် အကျေအလည်ဆွေးနွေးခြင်း သို့မဟုတ် မဲပေးခြင်းပြုရာ၌ တက်ရောက်ခြင်းမပြုရ။

ဒါရိုက်တာများနှင့် အရာရှိများ၏ ပေးရန်တာဝန်

- ၆၉။ (က) ဤဥပဒေနှင့် အခြားဥပဒေတစ်ရပ်ရပ်အရ ပြဋ္ဌာန်းသတ်မှတ်သည့် ပေးရန်တာဝန်များအပြင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိသည် ၎င်း၏လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အလွန်အမင်းပေါ့ဆမှုကြောင့်ဖြစ်စေ၊ တမင် မလျော်မကန်ပြုလုပ်မှုကြောင့်ဖြစ်စေ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတွင်သော်လည်းကောင်း၊ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၌ ငွေအပ်နှံသူ အခြားပုဂ္ဂိုလ်တွင်သော်လည်းကောင်း ဖြစ်ပေါ်သည့် ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် ပေးလျော်ရန်တာဝန်ရှိသည်။
- (ခ) ဤပုဒ်မပါပုဂ္ဂိုလ်က လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ၏ အလွန်အမင်းပေါ့ဆမှုကြောင့်ဖြစ်စေ၊ တမင် မလျော်မကန်ပြုလုပ်မှုကြောင့်ဖြစ်စေ ဆုံးရှုံးမှု သို့မဟုတ် နစ်နာမှုအတွက် အဆိုပါလွှဲအပ် တာဝန်ပေးသူနှင့် လွှဲအပ်တာဝန်ပေးခြင်းခံရသူတို့သည် တစ်ဦးချင်းသော်လည်းကောင်း၊ တွဲဖက်၍ သော်လည်းကောင်း ပေးလျော်ရန် တာဝန်ရှိစေရမည်။
- (ဂ) ဤပုဒ်မအရ ဒါရိုက်တာ သို့မဟုတ် အရာရှိထံမှ ဆုံးရှုံးနစ်နာမှုကို ပြန်လည်ပေးလျော်ရန် ဆောင်ရွက်ချက်များကို ပေါ့ဆမှု သို့မဟုတ် မလျော်မကန်ပြုလုပ်မှုဖြစ်ပေါ်ပြီး သုံးနှစ်အတွင်း စတင်ပြုလုပ်ရမည်။

လျှို့ဝှက်ချက်များ ထိန်းသိမ်းရန် တာဝန်

- ၇၀။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် မိမိအဖွဲ့အစည်းနှင့်ဆက်သွယ်ဆောင်ရွက်သူများ၏ ငွေစာရင်း၊ မှတ်တမ်းနှင့် လွှဲပြောင်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် သတင်းအချက် အလက်များကို လုံခြုံစွာ ထိန်းသိမ်းရမည်။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုခု၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ဝန်ထမ်းများသည် ဆက်သွယ်ဆောင်ရွက်သူ၏ သတင်းအချက်အလက်အား မည်သူ့ကိုမဆိုပေးခြင်း သို့မဟုတ် အခြားနည်းဖြင့် ထုတ်ဖော်ခြင်းမပြုရ။
- (ဂ) ပုဒ်မခွဲ (က) ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်၍ ပုဂ္ဂိုလ်တစ်ဦးဦး သိရှိစေရန်အလို့ငှာ ထုတ်ဖော် သော သတင်းအချက်အလက် သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကိုရရှိသူသည် အခြား ပုဂ္ဂိုလ်တစ်ဦးဦးအား အလားတူထုတ်ဖော်ခြင်းမပြုရ။

လျှို့ဝှက်ထားရန် တာဝန်အား ခြွင်းချက်ပြုခြင်း

- ၇၁။ (က) ပုဒ်မ ၇၀ ပါ ပြဋ္ဌာန်းချက်သည် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူဆိုင်ရာ သတင်းအချက် အလက်ကို အောက်ပါကိစ္စများတွင် ထုတ်ဖော်ခြင်းနှင့် မသက်ဆိုင်စေရ -
- (၁) ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်တာဝန်များ ကျင့်သုံးဆောင်ရွက်ရေးအတွက် ဗဟိုဘဏ်ကိုဖြစ်စေ၊ ဗဟိုဘဏ်၏ ဒါရိုက်တာ၊ အရာရှိ သို့မဟုတ် ဝန်ထမ်းသို့ဖြစ်စေ ဤဥပဒေအရ ခန့်အပ် တာဝန်ပေးသူတစ်ဦးဦးသို့ဖြစ်စေ ထုတ်ဖော်ခြင်း၊
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်းထံမှ သတင်းအချက်အလက်ရရှိရန် ဗဟိုဘဏ်ကစာဖြင့် အခွင့် အာဏာအပ်နှင်းထားခြင်းခံရသည့် ဗဟိုဘဏ်တွင် လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုပေးသူ တစ်ဦးဦးသို့ ထုတ်ဖော်ခြင်း၊
- (၃) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူကဖြစ်စေ၊ ၎င်း၏ ကိုယ်စားလှယ်ကဖြစ်စေ ထုတ်ဖော်ရန် စာဖြင့် ခွင့်ပြုချက်ပေးထားခြင်း၊
- (၄) ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူက ဘဏ်လူမှုဖြစ်ကြောင်း ကြေညာခြင်းခံရသည့်ကိစ္စ သို့မဟုတ် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူသည် ကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ စာရင်းရှင်းလင်းဖျက်သိမ်းဆဲ သို့မဟုတ် ဖျက်သိမ်းပြီးဖြစ်ခြင်း၊

- (၅) စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်အတွက် လိုအပ်သော သတင်းအချက်အလက်ဖြစ်ပြီး ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူ၏ ငွေချေးရန် ထိုက်တန်မှု (Credit worthiness) ကို စိစစ်ရန်အတွက်ဖြစ်ခြင်း၊
- (၆) ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် ၎င်း၏ ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်သူအကြား သို့မဟုတ် ၎င်းအား အာမခံသူတို့အကြားဖြစ်စေ၊ ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် ဘဏ်နှင့် ဆက်သွယ် ဆောင်ရွက်သူ၏ ငွေစာရင်းမှ ငွေကိုထုတ်ယူရန် တောင်းခံသူနှစ်ဦးထက်ပိုသော ပုဂ္ဂိုလ်များ အကြားဖြစ်စေ၊ ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ လုပ်ငန်းဆောင်ရွက်ချက်နှင့် ပတ်သက်၍ တရားမကြောင်းအရလည်းကောင်း၊ ပြစ်မှုကြောင်းအရလည်းကောင်း တရား စွဲဆိုမှုအတွက် လိုအပ်သော သတင်းအချက်အလက်ဖြစ်ခြင်း၊
- (၇) ဥပဒေအရ တရားရုံး၏ အမိန့်နှင့်အညီ ထုတ်ဖော်ခြင်း၊
- (၈) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအတွင်း စာရင်းစစ်ဆေးမှုပြုခြင်းနှင့်သာ သက်ဆိုင်သည့်ကိစ္စ သို့မဟုတ် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုအတွက် ဆောင်ရွက်ရသည့်ကိစ္စအတွက် ထုတ်ဖော်ခြင်း၊
- (၉) ဗဟိုဘဏ်က လိုင်စင်ထုတ်ပေးထားသည့် ချေးငွေသတင်းအချက်အလက်ဌာနသို့ ဖော်ထုတ်ခြင်း၊
- (၁၀) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ၎င်း၏လုပ်ငန်းတာဝန်များကို ပြင်ပအခြားအဖွဲ့အစည်းအား ဆောင်ရွက်စေသည့်အခါ ထိုပြင်ပအဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များနှင့်သာ သက်ဆိုင်သည့် ကိစ္စအတွက် ထုတ်ဖော်ခြင်း၊
- (၁၁) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက အခြားလိုင်စင်ရအဖွဲ့အစည်းနှင့် ပူးပေါင်းရန် သို့မဟုတ် ပူးပေါင်းရေးအတွက် အဆိုပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ ထုတ်ဖော်ခြင်း၊
- (၁၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းများ အခြားဘဏ်လိုင်စင်ရအဖွဲ့အစည်းသို့ လွှဲပြောင်းခြင်း သို့မဟုတ် လွှဲပြောင်းရန် အဆိုပြုခြင်းအတွက် ထုတ်ဖော်ခြင်း၊
- (၁၃) အခန်း (၁၃) နှင့် (၁၄) တို့အရ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပြန်လည်ဖွဲ့စည်းခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် ရောင်းချခြင်းနှင့်သာ သက်ဆိုင်သော ထုတ်ဖော်ခြင်းနှင့်
- (၁၄) ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းချက် အရ ထုတ်ဖော်ခြင်း၊ အချက်အလက်များအသိပေးခြင်း။
- (ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၆) သို့မဟုတ် (၇) အရ တရားမမှုခင်းတစ်ခုခုတွင် ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူ၏ ငွေစာရင်းနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် သို့မဟုတ် စာတမ်းအမှတ်အသားတစ်ခုခုကို ထုတ်ဖော်ရန်ရှိသည့်အခါ အဆိုပါ တရားမမှုခင်းတွင် တရားရုံး၏ အမိန့်အရဖြစ်စေ၊ အမှုသည်တစ်ဦး၏ တောင်းဆိုချက်အပေါ် ချမှတ်သည့် အမိန့်အရဖြစ်စေ အဆိုပါအမှုကို တံခါးပိတ်ကြားနာပြီး ထုတ်ဖော်သည့် သတင်းအချက် အလက် သို့မဟုတ် စာတမ်းအမှတ်အသားကို အမှုသည်များနှင့် တရားရုံးအကြား လျှို့ဝှက် ထားရမည်။ ထို့ပြင် မည်သည့်အမှုသည်မျှ ထိုသတင်းပေးချက် သို့မဟုတ် စာတမ်း အမှတ်အသားကို အခြားသူအား ထုတ်ဖော်ခြင်းမပြုရ။
- (ဂ) တရားရုံးက အခြားနည်းဖြင့် အမိန့်ချမှတ်ထားခြင်းမရှိလျှင် မည်သူမျှ ပုဒ်မခွဲ (ခ) တွင် ရည်ညွှန်း ဖော်ပြထားသည့် အဆိုပါ တရားမမှုခင်းတွင် ပါဝင်သည့် အမှုသည်တစ်ဦးဦး၏ အမည်၊ နေရပ်လိပ်စာ သို့မဟုတ် ဓာတ်ပုံကိုသော်လည်းကောင်း၊ အမှုသည်များက ထိုအမှုတွင် မည်သူ တို့က မည်သို့မည်ပုံပါဝင်သည်ကို သိနိုင်လောက်သည့် သတင်းအချက်အလက်တစ်ခုခုကို သော်လည်းကောင်း ပုံနှိပ်ဖြန့်ချိခြင်း မပြုရ။

လျှို့ဝှက်ချက်ထိန်းသိမ်းရန် တာဝန်နှင့်စပ်လျဉ်းသည့် နောက်ထပ်ခြင်းချက်များ

- ၇၂။ အခြား ပုဒ်မတစ်ခုခုတွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်သည် -
- (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းများထံမှ သတင်းအချက်အလက်များကို တစ်စုတစ်ပေါင်းတည်းပုံစံဖြင့် အများပြည်သူအကျိုးငှာ သင့်လျော်သည်ထင်မြင်လျှင် ပုံနှိပ်ဖြန့်ချိနိုင်သည်။
 - (ခ) သတင်းအချက်အလက်များကို ငွေရေးကြေးရေးအဖွဲ့အစည်းများ ထိရောက်စွာ ကြီးကြပ်စစ်ဆေးခြင်း အတွက်သာ အသုံးပြုရန်ဖြစ်ပါက ပြည်တွင်းပြည်ပမှ ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြပ်မတ် ကွပ်ကဲရေးနှင့် ကြီးကြပ်စစ်ဆေးရေးအဖွဲ့အစည်းများနှင့် သတင်းအချက်အလက်များကို လျှို့ဝှက် အဆင့်ဖြင့် ဖလှယ်နိုင်သည်။

အခန်း (၁၀)

စာရင်းပြုစုခြင်း၊ စာရင်းစစ်ဆေးခြင်းနှင့် ငွေရေးကြေးရေးရှင်းတမ်းများ

ငွေစာရင်းများနှင့် ငွေရေးကြေးရေးရှင်းတမ်း အစီရင်ခံစာများ

- ၇၃။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတိုင်းသည် မိမိတို့၏လုပ်ငန်းများလည်ပတ်မှုနှင့် ငွေရေးကြေးရေး အခြေအနေတို့ကို ထင်ဟပ်စေရန် လုံလောက်သော ငွေစာရင်းများ ထိန်းသိမ်းခြင်းနှင့် အချိန် ကာလအလိုက် ငွေရေးကြေးရေးရှင်းတမ်းများ ပြုစုခြင်းတို့ကို နိုင်ငံတကာက လက်ခံထားသော စာရင်းရေးသွင်းခြင်းဆိုင်ရာ စံသတ်မှတ်ချက်များနှင့်အညီ ဗဟိုဘဏ်က စည်းမျဉ်းများဖြင့် သတ်မှတ်သည့်အတိုင်း ဆောင်ရွက်ရမည်။
- (ခ) အဆိုပါ စည်းမျဉ်းများနှင့် လိုက်နာဆောင်ရွက်မှုကို အခြားဥပဒေတစ်ရပ်ရပ်တွင်ဖြစ်စေ၊ ဥပဒေ တစ်ရပ်ရပ်အဖြစ်စေ သတ်မှတ်ထားသည့် စာရင်းရေးသွင်းခြင်းဆိုင်ရာ စံသတ်မှတ်ချက်နှင့် အညီ လိုက်နာဆောင်ရွက်သည်ဟု မှတ်ယူရမည်။
- (ဂ) ပုဒ်မခွဲ (က) ပါ ယေဘုယျပြဋ္ဌာန်းချက်ကို ကန့်သတ်ထားခြင်းမပြုဘဲ နိုင်ငံခြားဘဏ်ခွဲ အသီးသီး သည် သီးခြားငွေစာရင်းစာအုပ်များ၊ ငွေစာရင်းများနှင့် မှတ်တမ်းများကို ထိန်းသိမ်းထားရမည်။ ထို့ပြင် အနွှံ့အမြတ်စာရင်းများအပါအဝင် ငွေရေးကြေးရေးရှင်းတမ်းတို့ကို ယင်းနိုင်ငံခြားဘဏ်၊ ဘဏ်ခွဲ၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဝင်ငွေများနှင့် ကုန်ကျစရိတ်များကို ရှင်းလင်းစွာ ထင်ဟပ်ပေါ်လွင်စေရန် နိုင်ငံခြားဘဏ်က ပိုင်ဆိုင်သော အခြားငွေစာရင်းစာအုပ်များ၊ ငွေစာရင်းများ၊ မှတ်တမ်းများနှင့် ငွေရေးကြေးရေးရှင်းတမ်းနှင့် ခွဲခြား၍ ပြုစုရမည်။

စာရင်းစစ်ကော်မတီ

- ၇၄။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတိုင်းသည် စာရင်းစစ်ကော်မတီကို ဖွဲ့စည်းထားရန် လိုသည်။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အစုဝင်များ သင်းလုံးကျွတ်အစည်းအဝေးမှ အဖွဲ့ဝင်သုံးဦး ပါဝင်သော စာရင်းစစ်ကော်မတီကို ဖွဲ့စည်းရမည်။ စာရင်းစစ်ကော်မတီအဖွဲ့ဝင်များ၏ သက်တမ်းမှာ လေးနှစ်ဖြစ်သည်။
- (ဂ) ဒါရိုက်တာအဖွဲ့နှင့် စီမံခန့်ခွဲမှုအဖွဲ့ဝင်များသည် စာရင်းစစ်ကော်မတီတွင် တစ်ပြိုင်တည်း တာဝန်ယူဆောင်ရွက်ရ။
- (ဃ) စာရင်းစစ်ကော်မတီသည် -
- (၁) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအတွက် သင့်လျော်သော စာရင်းရေးသွင်းခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ထိန်းချုပ်မှုများကို သတ်မှတ်ထားရမည့်ပြင် ယင်းလုပ်ထုံးလုပ်နည်းများအား

လိုက်နာဆောင်ရွက်မှု ရှိ/မရှိ ကြီးကြပ်ရမည်။ ထို့ပြင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ငွေစာရင်းနှင့် မှတ်တမ်းများကို စစ်ဆေးရမည်။

- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် သက်ဆိုင်သည့်ဥပဒေနှင့် စည်းမျဉ်းများကို လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိ စောင့်ကြပ်ကွပ်ကဲရမည့်အပြင် ထိုသို့စောင့်ကြပ်ကွပ်ကဲမှုကို ဒါရိုက်တာ အဖွဲ့သို့ အစီရင်ခံရမည်။
- (၃) ဒါရိုက်တာအဖွဲ့သို့တင်ပြသည့် ကိစ္စတစ်ရပ်ရပ်အပေါ် အကြံပြုချက်တောင်းခံလျှင် အကြံပြုချက်ပေးရမည်။
- (င) စာရင်းစစ်ကော်မတီသည် အစည်းအဝေးကို သုံးလလျှင် တစ်ကြိမ်ပုံမှန်ကျင်းပရမည်ဖြစ်ပြီး ဒါရိုက်တာအဖွဲ့က အစည်းအဝေးတက်ရောက်ရန် ခေါ်သည့်အခါတိုင်း တက်ရောက်ရမည်။

လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်း

- ၇၅။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတိုင်းသည် နှစ်စဉ်ဘဏ္ဍာရေးနှစ်ကုန်ဆုံးသည့်အခါအောက်ပါတို့ကို ပြုစုရမည် -
- (၁) သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ နောက်ဆုံးအလုပ်လုပ်ရက်များရှိ လက်ကျန်ရှင်းတမ်း၊
 - (၂) အဆိုပါဘဏ္ဍာရေးနှစ်အတွက် အရှုံးအမြတ်စာရင်း၊
 - (၃) ဗဟိုဘဏ်က လိုအပ်သည့်အခြားငွေရေးကြေးရေးဆိုင်ရာ ရှင်းတမ်းများ။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ငွေရေးကြေးရေးရှင်းတမ်းများဖြစ်သည့် လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းသည် ၎င်းအဖွဲ့အစည်းနှင့် ၎င်း၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်တစ်ဦးချင်းအနေနှင့်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ လုပ်ငန်းလည်ပတ်မှုနှင့် ငွေရေးကြေးရေး အခြေအနေတို့ကို ထင်ဟပ်ပေါ်လွင်နေရမည်။
- (ဂ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းတိုင်း ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း ငွေရေးကြေးရေး ရှင်းတမ်းများကို ဗဟိုဘဏ်သို့ ပေးပို့ရမည်။
- (ဃ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ဘဏ္ဍာရေးနှစ်အတွက် စာရင်းစစ်ဆေးထားသည့် ငွေရေး ကြေးရေးရှင်းတမ်းကို ဗဟိုဘဏ်ကခွင့်ပြုသည့် နည်းလမ်းတစ်ရပ်ရပ်ဖြင့် အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာရမည်။
- (င) စာရင်းစစ်ဆေးထားသည့် ငွေရေးကြေးရေးရှင်းတမ်းကို ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဘဏ်ခွဲ အသီးသီး၌ မြင်သာသောနေရာတွင် ပြသထားရမည်။
- (စ) ဗဟိုဘဏ်သည် ထုတ်ဖော်ပြသရမည့် လိုအပ်ချက်များအပါအဝင် ဤအခန်းတွင် ရည်ညွှန်း ထားသော လက်ကျန်ရှင်းတမ်းနှင့် အရှုံးအမြတ်စာရင်းတို့၏ပုံစံ၊ ပါဝင်ရမည့် အချက်များနှင့် သက်သေခံလက်မှတ် ထုတ်ပေးခြင်းတို့နှင့်စပ်လျဉ်း၍ စည်းမျဉ်းများထုတ်ပြန်နိုင်သည်။
- (ဆ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ပုဒ်မခွဲ (စ) အရ ဘဏ်ရှင်းတမ်းကို ပုံနှိပ်ဖြန့်ချိရာတွင် ပါရှိရမည့် အချက်များ မပါရှိခြင်း သို့မဟုတ် မမှန်မကန်ဖော်ပြခြင်း သို့မဟုတ် လှည့်ဖြား၍ ဖော်ပြခြင်း ပြုလုပ်ကြောင်း ဗဟိုဘဏ်ကဆုံးဖြတ်သည့်အခါ ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းသို့ အောက်ပါတို့ကို ဆောင်ရွက်ရန် အကြောင်းကြားစာပေးပို့နိုင်သည်။ -
- (၁) ထုတ်ဖော်သည့်ရှင်းတမ်းတွင် ချန်လှပ်ထားသော အချက်များထည့်သွင်း၍ ပုံနှိပ်ဖြန့်ချိရန်၊
 - (၂) ထုတ်ဖော်သည့် မမှန်မကန်သော သို့မဟုတ် လှည့်ဖြားထားသောအချက်များမပါသည့် ထုတ်ဖော်ရှင်းတမ်းအား ပုံနှိပ်ဖြန့်ချိရန်၊

(၃) ဗဟိုဘဏ်က အကြောင်းကြားစာတွင် သတ်မှတ်ပေးသည့်အတိုင်း မှားယွင်းချက်များကို ပြင်ဆင်၍ ဆောင်ရွက်ရန်။

ဗဟိုဘဏ်သို့ ပေးပို့ရသော ကာလအပိုင်းအခြားအလိုက် အစီရင်ခံစာများ

- ၇၆။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်း အသီးသီးသည် ငွေရေးကြေးရေးအစီရင်ခံစာများကို ကာလအပိုင်း အခြားအလိုက်ပြုစုပြီး ဗဟိုဘဏ်သို့ အစီရင်ခံရမည်။
- (ခ) ပုဒ်မခွဲ (က) အရ လိုအပ်သော အစီရင်ခံစာ အသီးသီးကို -
- (၁) ဗဟိုဘဏ်က ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းများဖြင့် သတ်မှတ်သည့်ပုံစံ၊ ပါဝင်ရမည့် အချက်များနှင့် သတ်မှတ်သည့် ကာလအတွင်း တင်ပြရမည်။
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ်နှင့် ဘဏ္ဍာရေးအရာရှိချုပ်တို့က မှန်ကန်ကြောင်း သက်သေခံလက်မှတ်ရေးထိုးရမည်။
- (၃) ဗဟိုဘဏ်ကထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်းများဖြင့် သတ်မှတ်သည့်အတိုင်း သက်ဆိုင်ရာ ကာလကုန်ဆုံးပြီးနောက် သတ်မှတ်အချိန်အတွင်း တင်ပြရမည်။
- (ဂ) လိုင်စင်ရ နိုင်ငံခြားဘဏ်ခွဲများ၏ အစီရင်ခံစာများတွင် ၎င်းတို့၏ ရရန်ပိုင်ခွင့်များ၊ ပေးရန် တာဝန်များ၊ ဝင်ငွေများ၊ ကုန်ကျစရိတ်များ၊ စီမံခန့်ခွဲမှုများနှင့် လုပ်ငန်းဆောင်ရွက်ချက်များ ပါဝင်စေရမည်။
- (ဃ) ဤပုဒ်မအရ တင်ပြရန်လိုအပ်သည့် အစီရင်ခံစာတစ်ခုခုကို တင်သွင်းရန် ပျက်ကွက်လျှင် ဤဥပဒေအရ ပြစ်မှုကျူးလွန်ရာရောက်သည်။

ပြင်ပစာရင်းစစ်များ

- ၇၇။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်း အသီးသီးသည် ၎င်း၏ ငွေစာရင်းများကို စစ်ဆေးရန်အတွက် သင်းလုံးကျွတ်အထွေထွေအစည်းအဝေးကျင်းပ၍ သင့်လျော်သော ပြင်ပစာရင်းစစ်ခန့်အပ်ရန် တာဝန်ရှိသည်။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းများသည် ၎င်းတို့၏ ပြင်ပစာရင်းစစ်များကို ငါးနှစ်လျှင် အနည်းဆုံး တစ်ကြိမ် အစားထိုးပြောင်းလဲခန့်အပ်တာဝန်ပေးရမည်ဖြစ်ပြီး ၎င်းစာရင်းစစ်ကို သုံးကြိမ် ဆက်တိုက်ထက်ပို၍ ခန့်ထားခြင်းမပြုရ။ သို့မဟုတ် ဗဟိုဘဏ်ကသတ်မှတ်သည့် ကာလအတိုင်း ဖြစ်သည်။
- (ဂ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း အသီးသီးသည် ပြင်ပစာရင်းစစ်များကို ခန့်အပ်ပြီးနောက် ထိုစာရင်းစစ်များ၏ အမည်၊ လုပ်ငန်းတည်နေရာလိပ်စာ၊ အရည်အချင်းနှင့် အတွေ့အကြုံ များကို ချက်ချင်း ဗဟိုဘဏ်သို့ အကြောင်းကြားရမည်။
- (ဃ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ခန့်အပ်တာဝန်ပေးထားသည့် ပြင်ပစာရင်းစစ်မှာ ရာထူး တာဝန်နှင့် မသင့်လျော်ကြောင်း ဗဟိုဘဏ်မှ အကြောင်းပြချက်များဖြင့် အကြောင်းကြားစာ ပေးထားခြင်းမရှိပါက ထိုစာရင်းစစ်မှာ သင့်လျော်သည်ဟု မှတ်ယူရမည်။ ထိုသို့သော အကြောင်းကြားစာရရှိပါက ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ၎င်း၏ ပြင်ပစာရင်းစစ်ကို ချက်ချင်းအစားထိုးခန့်အပ်ရမည်။
- (င) သင့်မြတ်လျော်ကန်သူကိုသာလျှင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာရင်းစစ်များအဖြစ် ခန့်အပ်တာဝန်ပေးရမည်။ ဘဏ်လိုင်စင်ရအဖွဲ့အစည်းများနှင့် ဆက်သွယ်သူနှင့် ဝန်ထမ်းများကို ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပြင်ပစာရင်းစစ်အဖြစ် မခန့်အပ်ရ။

- (စ) ပြင်ပစာရင်းစစ်အဖြစ် ခန့်ထားခြင်းခံရသူသည် ၎င်းအား ခန့်အပ်တာဝန်ပေးပြီးနောက် ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် သက်ဆိုင်သူ သို့မဟုတ် ဝန်ထမ်းဖြစ်ပါက ပြင်ပစာရင်းစစ်အဖြစ်မှ ချက်ချင်းတာဝန်မှ ရပ်စဲရမည်။
- (ဆ) ပုဒ်မခွဲ (က) အရ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ပြင်ပစာရင်းစစ်အဖြစ် ခန့်အပ်တာဝန်ပေးရန် ပျက်ကွက်ပါက ဗဟိုဘဏ်သည် အဆိုပါဘဏ်လိုင်စင်ရအဖွဲ့အစည်းအတွက် ပုဒ်မ ၇၈ အရ သတ်မှတ်ထားသည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန် ပြင်ပစာရင်းစစ်များကို ထိုဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ကုန်ကျစရိတ်ဖြင့် ခန့်အပ်ပိုင်ခွင့်ရှိသည်။
- (ဇ) ပုဒ်မခွဲ (က) သို့မဟုတ် (င) အရ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ခန့်အပ်သည့် ပြင်ပစာရင်းစစ်သည် ၎င်း၏တာဝန်ဆောင်ရွက်ရန် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာအုပ်များ၊ ငွေစာရင်းများ၊ ဘောက်ချာများနှင့် စာတမ်းအမှတ်အသားအားလုံးကို လိုအပ်သည့်အချိန်တိုင်းရယူစစ်ဆေးခွင့်ရှိသည်။ ထို့ပြင် ပြင်ပစာရင်းစစ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာများနှင့် အရာရှိများထံမှ ၎င်း၏ စာရင်းစစ်လုပ်ငန်းတာဝန်ထမ်းဆောင်ရာတွင် လိုအပ်သည်ဟု ထင်မြင်သော သတင်းအချက်အလက်များနှင့် ရှင်းလင်းချက်များကို တောင်းခံရယူစစ်ဆေးပိုင်ခွင့်ရှိသည်။
- (ဈ) ဗဟိုဘဏ်သည် ပြင်ပစာရင်းစစ်များအတွက် စံသတ်မှတ်ချက်များနှင့် အခြားသက်ဆိုင်သည့် ကိစ္စရပ်များအတွက် စည်းမျဉ်းကို ထုတ်ပြန်နိုင်သည်။
- ၇၈။ (က) နှစ်စဉ် ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး သုံးလအတွင်း စာရင်းစစ်အစီရင်ခံစာတိုင်းကို ပြည့်စုံစွာ ပြုစုရမည်ဖြစ်ပြီး စာရင်းစစ်က ထိုအစီရင်ခံစာတွင် အောက်ပါအချက်များ ဖော်ပြပါရှိစေရမည် -
- (၁) ၎င်းတို့၏ ထင်မြင်ချက်တွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ရေးဆွဲထားသော လက်ကျန်ရှင်းတမ်းနှင့် အနှုံးအမြတ်စာရင်းများသည် ပြည့်စုံ၍မျှတကျနစွာ ရေးဆွဲထားခြင်း ရှိ/မရှိ၊
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းဆောင်တာများကို ပြည့်စုံမှန်ကန်စွာ ဖော်ပြထားခြင်း ရှိ/မရှိ၊
- (၃) အဆိုပါ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အရာရှိများ သို့မဟုတ် ကိုယ်စားလှယ်များထံမှ ရရှိသော သတင်းအချက်အလက်သည် ကျေနပ်ဖွယ်ရာ ရှိ/မရှိနှင့်
- (၄) ဗဟိုဘဏ်က သတ်မှတ်နိုင်သော အခြားသက်ဆိုင်သည့် အဆိုပါကိစ္စရပ်များ။
- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းများအတွက် ပုဒ်မခွဲ (က) နှင့်အညီ ပြုစုထားသည့် စာရင်းစစ်အစီရင်ခံစာကို အစုရှယ်ယာဝင်အားလုံးတက်ရောက်သည့် နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးတွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာနှင့်အတူ ယှဉ်တွဲ၍ ဖတ်ပြရမည်။
- (ဂ) ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက် သုံးလထက်နောက်မကျစေဘဲ စာရင်းစစ်၏ စီမံခန့်ခွဲမှုစာနှင့်အတူ ပုဒ်မခွဲ (က) အရ ပြုစုသည့် အစီရင်ခံစာပြီးဆုံးသည့်အခါ ထိုစာရင်းစစ်အစီရင်ခံစာကို ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ရမည်။
- (ဃ) ဗဟိုဘဏ်သည် စာရင်းစစ်ဆေးထားသည့် ဘဏ္ဍာရေးအခြေအနေထုတ်ဖော်ချက်များမှာ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များစစ်မှန်ပြီး မှန်ကန်စွာ ထုတ်ဖော်ပြသခြင်းမရှိဟုသော်လည်းကောင်း၊ စာရင်းစစ်၏ အစီရင်ခံစာ သို့မဟုတ် စီမံခန့်ခွဲမှုစာမှာ ကျေနပ်ဖွယ်ရာမရှိဟုသော်လည်းကောင်း ထင်မြင်လျှင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏စရိတ်ဖြင့်

ပြင်ပစာရင်းစစ်ကို ထပ်မံခန့်ထားရန်နှင့် စာရင်းစစ် အစီရင်ခံစာအသစ်တင်ရန် ထိုဘဏ် လိုင်စင်ရအဖွဲ့အစည်းသို့ အမိန့်ထုတ်ဆင့်နိုင်သည်။

- (င) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာရင်းစစ်အဖြစ် ၎င်း၏လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာ တွင် စာရင်းစစ်က အောက်ပါကိစ္စရပ် တစ်ရပ်ရပ်အတွက် ကျေနပ်မှုမရှိလျှင် ထိုစာရင်းစစ်သည် ဗဟိုဘဏ်သို့ ထိုကိစ္စကို ချက်ချင်းသတင်းပို့ရမည် -
- (၁) ဤဥပဒေပြဋ္ဌာန်းချက်များကို ဖောက်ဖျက်ခြင်း သို့မဟုတ် လိုက်နာမှုမရှိခြင်း သို့မဟုတ် လိမ်လည်မှု သို့မဟုတ် မရိုးမဖြောင့်မှု ကျူးလွန်ခြင်း၊
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတည်ရန်ပုံငွေများ ၅၀ ရာခိုင်နှုန်းမျှ လျော့ကျခြင်းကြောင့် အရှုံးဖြစ်ပေါ်ခြင်း၊
- (၃) မြီရှင်များအတွက် အာမခံချက်ကို ထိခိုက်စေသည့် ပုံမှန်မှုအပါအဝင် စနစ်ကျနမှုမရှိခြင်း၊
- (၄) မြီရှင်များ၏ တောင်းဆိုမှုအပေါ် ရရန်ပိုင်ခွင့်များဖြင့် ပေးချေနိုင်မည်ဟု ၎င်းက အတည်ပြု ထောက်ခံနိုင်မှုမရှိခြင်း။

တင်ပြရမည့် အစီရင်ခံစာ

- ၇၉။ (က) စာရင်းစစ်သည် စာရင်းစစ်အစီရင်ခံစာကို သက်ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းနှင့် ဗဟိုဘဏ်သို့ တင်ပြရမည်။
- (ခ) ပုဒ်မခွဲ (က) အရ စာရင်းစစ် အစီရင်ခံစာကို ဗဟိုဘဏ်သို့ တင်ပြသည့်အခါ စာရင်းစစ်သည် ထိုအစီရင်ခံစာနှင့်အတူ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာရင်းစစ်ဆေးချက်နှင့် ဆက်စပ်သော အခြားအစီရင်ခံစာများတွင် ဗဟိုဘဏ်က သတ်မှတ်သည့် စာတမ်းအမှတ်အသားများ ပူးတွဲ၍ တင်ပြရမည်။

အခန်း (၁၁)

ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း

ကြပ်မတ်ကွပ်ကဲရန် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့်

- ၈၀။ (က) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို စည်းကမ်း တကျရှိစေရန် ကြပ်မတ်ကွပ်ကဲခြင်းနှင့် ကြီးကြပ်စစ်ဆေးခြင်း အခွင့်အာဏာရှိရမည်။
- (ခ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) အရ ၎င်း၏လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုအပ်သော နည်းဥပဒေများ၊ အမိန့်များ၊ ညွှန်ကြားချက်များ၊ အသိပေးအကြောင်းကြားစာ များနှင့် လမ်းညွှန်ချက်များကို ထုတ်ပြန်နိုင်သည်။

ဘဏ်လိုင်စင်ရအဖွဲ့အစည်းသို့ သွားရောက်စစ်ဆေးခြင်း

- ၈၁။ (က) ဗဟိုဘဏ်သည် အစစ်ဆေးခံ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုစီသို့ သွားရောက်စစ်ဆေးမှုကို နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် စစ်ဆေးရမည်။
- (ခ) ဗဟိုဘဏ်သည် -
- (၁) အစစ်ဆေးခံ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသို့ သွားရောက်စစ်ဆေးမှုကို အခြားပုဂ္ဂိုလ်များနှင့် ပူးတွဲပြုလုပ်နိုင်သည်။
- (၂) ငွေစာရင်းများစစ်ဆေးရန် လက်မှတ်ရစာရင်းကိုင် တစ်ဦးဦးကိုဖြစ်စေ၊ လက်မှတ်ရစာရင်း ကိုင်များအဖွဲ့တစ်ခုခုကိုဖြစ်စေ ရွေးချယ်ခန့်အပ်ပြီး အခွင့်အာဏာအပ်နှံနိုင်သည်။

(ဂ) ကြီးကြပ်စစ်ဆေးသူတစ်ဦးဦးသည် အောက်ပါတို့ကို တရားဝင်ဆောင်ရွက်နိုင်သည် -

(၁) လိုအပ်ပါက ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက်အားလုံးကို ဖြည့်ဆည်းပံ့ပိုးပေးရန် အစစ်ဆေးခံဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ၊ အရာရှိ၊ အခြားဝန်ထမ်း သို့မဟုတ် စာရင်းစစ်တစ်ဦးဦးအား တောင်းဆိုရန်၊

(၂) စစ်ဆေးလျက်ရှိသည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လက်ဝယ်တွင်ရှိသော သို့မဟုတ် ထိန်းသိမ်းထားရှိသော ၎င်း၏ စာတမ်းအမှတ်အသားများ၊ ငွေများ၊ ငွေချေးသက်သေခံ လက်မှတ်များနှင့် အခြားရရန်ပိုင်ခွင့်များကို စစ်ဆေးရေးအတွက် တင်ပြရန် အစစ်ဆေးခံဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ၊ အရာရှိ၊ အခြားဝန်ထမ်း သို့မဟုတ် စာရင်းစစ်တစ်ဦးဦးကို တောင်းဆိုနိုင်သည်။

(၃) အစစ်ဆေးခံ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက မလျော်မကန် စီမံခန့်ခွဲမှုပြုလုပ်ကြောင်း သက်သေခံချက်အထောက်အထားတွေ့ရှိသည့်ကိစ္စတွင် အောက်ပါတို့ကိုတောင်းဆိုနိုင်သည်-

(ကက) ဗဟိုဘဏ်က အာဏာအပ်နှင်းထားသည့် စာရင်းစစ်က စစ်ဆေးရေးအတွက် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာရင်းများ တင်ပြရန်၊

(ခ ခ) စစ်ဆေးမေးမြန်းရာတွင် စာရင်းစစ်ကို အဆိုပါသတင်းအချက်အလက်များအား ဖြည့်ဆည်းပေးရန်၊

(ဂ ဂ) စာရင်းစစ်က စစ်ဆေးရေးအတွက် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ သို့မဟုတ် ၎င်း၏ လက်ဝယ်တွင်ရှိသော စာတမ်းအမှတ်အသား၊ ငွေသား၊ ငွေချေးသက်သေခံ လက်မှတ်များနှင့် အခြားရရန်ပိုင်ခွင့်များကို တင်ပြရန်၊

(ဃ) အစစ်ဆေးခံ ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာ၊ အရာရှိ၊ ဝန်ထမ်းနှင့် စာရင်းစစ်တိုင်း၏တာဝန်မှာ ဤပုဒ်မအရ သတ်မှတ်ထားသည့် လိုအပ်ချက်များကို လိုက်နာရန်အတွက် လည်းကောင်း၊ လိုင်စင်ရအဖွဲ့ရုံးမှ ဒါရိုက်တာများ၊ အရာရှိများ သို့မဟုတ် ဝန်ထမ်းများက လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးပေးရန်အတွက်လည်းကောင်း တာဝန်ရှိသည်။

(င) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုက လက်ရှိကာလတွင်ဖြစ်စေ၊ အနာဂတ်တွင်ဖြစ်စေ ငွေအပ်နှံသူများအား ထိခိုက်နစ်နာစေမည့် နည်းလမ်းတစ်ခုခုဖြင့် လုပ်ငန်းဆောင်ရွက်နေခြင်း ရှိ/မရှိ ဆုံးဖြတ်ရန်လိုအပ်သည့်အခါ ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်ရရှိရန် သက်ဆိုင်ရာပုဂ္ဂိုလ်တစ်ဦးဦးကို အကြောင်းကြားစာပေးပို့တောင်းဆိုနိုင်သည်။

(စ) ပုဒ်မခွဲ (င) အရ ဗဟိုဘဏ်သို့တင်ပြပေးရန် တောင်းဆိုခြင်းခံရသူသည် တရားရုံးအမိန့်ဖြင့် ထိုသို့ တင်ပြပေးခြင်းမပြုရန် တားမြစ်ထားခြင်းမရှိလျှင် သတင်းအချက်အလက်ကို လျှို့ဝှက်ထားရန် တရားဥပဒေအရ လိုအပ်ချက်မည်သို့ပင်ရှိစေကာမူ ဗဟိုဘဏ်က တောင်းဆိုသည့် အတိုင်း တင်ပြရမည်။

(ဆ) အစစ်ဆေးခံဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက် အခြေအနေမှန်ကို သိရှိရန်အလို့ငှာ ဗဟိုဘဏ်သည် ဤပုဒ်မအရ စစ်ဆေးမေးမြန်းမှုအတွက် ၎င်းအဖွဲ့အစည်းနှင့် ဆက်သွယ်ဆက်စပ်လျက်ရှိသည့် အောက်ပါကုမ္ပဏီတစ်ခုခု၏လုပ်ငန်းကိုလည်း စစ်ဆေးနိုင်သည် -

(၁) အစစ်ဆေးခံရသော ဘဏ် သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်း၏ ဦးပိုင်ကုမ္ပဏီ သို့မဟုတ် လက်အောက်ခံကုမ္ပဏီ၊

- (၂) အစစ်ဆေးခံရသော ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဦးပိုင်ကုမ္ပဏီ၏လက်အောက်ခံကုမ္ပဏီ၊
- (၃) အစစ်ဆေးခံ ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ တွဲဖက်ကုမ္ပဏီ၊
- (၄) မည်သူမဆို ဤပုဒ်မပါ လိုအပ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ ဗဟိုဘဏ်က ဤပုဒ်မအရ မိမိအား ဆောင်ရွက်ရန် ပေးအပ်သောလိုအပ်ချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်လျှင် ဤဥပဒေအရ ပြစ်မှုကျူးလွန်ရာရောက်သည်။
- (၅) ဤအခန်းပါ ရည်ရွယ်ချက် အလို့ငှာ -
- (၁) **“အစစ်ဆေးခံ ဘဏ်လိုင်စင်ရအဖွဲ့အစည်း”** ဆိုသည်မှာ ဤပုဒ်မအရ ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းရှိရာ နေရာသို့ ဗဟိုဘဏ်က သွားရောက် စစ်ဆေးမည့် သို့မဟုတ် သွားရောက်စစ်ဆေးသည့် သို့မဟုတ် သွားရောက်စစ်ဆေးပြီးသည့် ထိုအဖွဲ့အစည်းအသီးသီးကိုဆိုသည်။
- (၂) **“စစ်ဆေးမေးမြန်းသူ”** ဆိုသည်မှာ ဤပုဒ်မအရ စစ်ဆေးရမည့်အဖွဲ့အစည်းတစ်ခုသို့ဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ သွားရောက်စစ်ဆေးမေးမြန်းရန် ဗဟိုဘဏ်က အခွင့်အာဏာ အပ်နှင်းခြင်းခံရသူကို ဆိုသည်။
- (၃) **“ဆက်နွှယ်နေသည့် ကုမ္ပဏီ”** ဆိုသည်မှာ ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာ ၂၀ ရာခိုင်နှုန်းထက် မနည်း၊ ၅၀ ရာခိုင်နှုန်းထက်မပိုသော အစုရှယ်ယာများအား ထိန်းချုပ်ပိုင်ဆိုင်သည့် အခြား ကုမ္ပဏီကို ပထမဖော်ပြသောကုမ္ပဏီ၏ ဆက်နွှယ်နေသည့်ကုမ္ပဏီဟု ဆိုသည်။

နိုင်ငံခြားဘဏ်များက စစ်ဆေးခြင်း

- ၈၂။ (က) နိုင်ငံခြားဘဏ်သည် ဗဟိုဘဏ်၏ အတည်ပြုချက်ရယူပြီးနောက် ဗဟိုဘဏ်ကသတ်မှတ်သော စည်းကမ်းချက်များနှင့်အညီ မြန်မာနိုင်ငံ၌တည်ထောင်သောကုမ္ပဏီရုံးခွဲနှင့် ၎င်း၏ဘဏ်ရုံးခွဲကို စစ်ဆေးနိုင်သည်။
- (ခ) သက်ဆိုင်ရာနိုင်ငံခြားဘဏ်သည် ပုဒ်မခွဲ (က) အရ စစ်ဆေးမှုပြုလုပ်ပြီး စစ်ဆေးချက် အစီရင်ခံစာမိတ္တူကို ဗဟိုဘဏ်သို့ တင်ပြရမည်။

အခန်း (၁၂)

ဘဏ်များပြန်လည်တည်မတ်အောင် ပြုလုပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း

ဘဏ်လိုင်စင်ရအဖွဲ့အစည်းများ လိုက်နာခြင်းနှင့်စပ်လျဉ်းသည့် ဗဟိုဘဏ်၏ တာဝန်ဝတ္တရား

၈၃။ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းများအားလုံး လိုက်နာရမည့် သတ်မှတ်ထားသောမူများ၊ စံသတ်မှတ်ချက် များ၊ နည်းဥပဒေများနှင့် ဥပဒေပါပြဋ္ဌာန်းချက်များကို သေချာစွာလိုက်နာဆောင်ရွက်ရေးအတွက် စနစ်တကျ ကြီးကြပ်ထိန်းကျောင်းရန်မှာ ဗဟိုဘဏ်၏ တာဝန်ရှိမှုနှင့် တာဝန်ဝတ္တရားများ ဖြစ်သည်။

ပေါ်ပေါက်သည့်အခြေအနေများအရ ဘဏ်များ ပြန်လည်တည်မတ်အောင် ဗဟိုဘဏ်က အရေးယူ ဆောင်ရွက်ခြင်း

- ၈၄။ (က) အောက်ပါအခြေအနေများတွင် ဗဟိုဘဏ်သည် တည်မတ်ရေးအစီအစဉ်များ ချမှတ် ဆောင်ရွက်နိုင်သည်။ -
- (၁) ဗဟိုဘဏ်သို့ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိကြောင်း သို့မဟုတ် ၎င်း၏ပေးရန်တာဝန်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်စွမ်းမရှိတော့ကြောင်း သို့မဟုတ် ပေးဆပ်ရန်တာဝန်များအနက်မှ ကြီးမားသော အတိုင်းအတာကို ပြန်လည်ပေးဆပ် နိုင်စွမ်းမရှိတော့ကြောင်း၊ သို့မဟုတ် ငွေပေးချေမှုကိုအတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မည် ဖြစ်ကြောင်း အကြောင်းကြားခြင်း၊

- (၂) ပုဒ်မ ၈၁ အရ ကြီးကြပ်စစ်ဆေးပြီးနောက်ဖြစ်စေ၊ အခြားနည်းအရဖြစ်စေ ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းတွင် အောက်ပါအခြေအနေတစ်ရပ်ရပ်ဖြစ်ပေါ်နေကြောင်း တွေ့ရှိသည့်အခါ သတိပေးအကြောင်းကြားစာပေးပို့မည် -
- (ကက) ၎င်း၏လုပ်ငန်းများ လုပ်ဆောင်ရာတွင် ငွေအပ်နှံသူများ၊ မြီရှင်များ သို့မဟုတ် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေရန် ပြုလုပ်ကြောင်း၊
- (ခ ခ) ငွေရေးကြေးရေးပေးရန်တာဝန်များကိုပေးဆပ်ရန် အချိန်စေ့ရောက်သော်လည်း ပေးချေမှုမပြုကြောင်း၊
- (ဂ ဂ) ပေးရန်တာဝန်အားလုံးကိုဖြစ်စေ၊ ကြီးမားသောအတိုင်းအတာတစ်ခုအထိဖြစ်စေ ပေးချေမှုမပြုနိုင်ကြောင်း သို့မဟုတ် ငွေပေးချေမှုကို အတိုင်းအတာတစ်ခုအထိ ဆိုင်းငံ့မည်ဖြစ်ကြောင်း၊
- (ဃဃ) တရားစွဲဆိုခံရခြင်းမရှိစေကာမူ ဤဥပဒေပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ လိုင်စင်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ ဖောက်ဖျက်ကျူးလွန်ကြောင်း၊
- (င င) လိုင်စင်လျှောက်ထားရာတွင် မမှန်ကန်သော အကြောင်းပြချက် သို့မဟုတ် လိမ်လည်ထိမ်ချန်သောဖော်ပြချက်ဖြင့် လိုင်စင်လျှောက်ထားရရှိခဲ့ကြောင်း၊
- (စ စ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိ သို့မဟုတ် အရာရှိ တစ်ဦးဦး၊ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အကျိုးစီးပွားကိုဖြစ်စေ၊ ငွေအပ်နှံသူ များ၏ အကျိုးစီးပွားကိုဖြစ်စေ ထိခိုက်နစ်နာစေရန် ဆောင်ရွက်ကြောင်း၊
- (ဆဆ) ဗဟိုဘဏ်၏ ကြိုတင်ခွင့်ပြုချက်မရှိဘဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လုပ်ငန်းနှင့် စာအုပ်များ သို့မဟုတ် မှတ်တမ်းများ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအားလုံး သို့မဟုတ် အရေးပါသော အစိတ်အပိုင်းများကို မြန်မာနိုင်ငံပြင်ပသို့ ထုတ်ဆောင် သွားသဖြင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ဗဟိုဘဏ်၏ ကြီးကြပ်စစ်ဆေးမှုအား နှောင့်နှေးကြန့်ကြာမှု ဖြစ်စေကြောင်း၊
- (ဇ ဇ) ဗဟိုဘဏ်က ပေးပို့သည့် ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း၊
- (ဈဈ) ဗဟိုဘဏ်က သတ်မှတ်သည့် စံသတ်မှတ်ချက်များဖြစ်သည့် ရရန်ပိုင်ခွင့် အရည် အသွေး စီမံခန့်ခွဲမှု၊ ဝင်ငွေရရှိမှု၊ ငွေကြေးလွယ်ကူမှု သို့မဟုတ် ဈေးကွက်ဆုံးရှုံးနိုင်ခြေ အပေါ် ခံနိုင်ရည်ရှိမှုစသည်တို့ကို ပြည့်မီအောင်လိုက်နာရန်ပျက်ကွက်ကြောင်း၊
- (ညည) ဤဥပဒေပါ သို့မဟုတ် ဗဟိုဘဏ်၏ စည်းမျဉ်းတစ်ရပ်ရပ်ပါ မတည်ရင်းနှီးငွေ လိုအပ်ချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း သို့မဟုတ် ပျက်ကွက်မည့်အခြေအနေ ဖြစ်ပေါ်နေခြင်း၊
- (ဋ ဋ) ဘဏ်လုပ်ငန်းစနစ်တစ်ရပ်လုံး၏ သို့မဟုတ် တစ်စိတ်တစ်ပိုင်းရှိ ငွေအပ်နှံသူများ အတွက် ဆုံးရှုံးနိုင်ခြေရှိသည့်လုပ်ငန်းများနှင့်လုပ်ထုံးလုပ်နည်းများဆောင်ရွက်လျက် ရှိကြောင်း၊
- (ဌ ဌ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် ကြွေးမြီပေးဆပ်နိုင်စွမ်းမရှိခြင်းနှင့် ၎င်း၏ စုစုပေါင်း ရရန်ပိုင်ခွင့်တန်ဖိုးသည် ပေးရန်တာဝန် စုစုပေါင်းထက် လျော့နည်းနေ ကြောင်း၊
- (ဍ ဍ) မြီစားများအတွက် ကြွေးမြီသက်သာခွင့်ပြုသည့် လူမွဲစာရင်းခံယူခြင်းဆိုင်ရာ အက်ဥပဒေအရဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ လုံခြုံရေးအရအပ်နှံခံရသူ၊

ပစ္စည်းထိန်းအရာရှိ သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိက အဆိုပါ သက်သာခွင့်တောင်းဆိုသည့် အမှုများနှင့်ရင်ဆိုင်နေရကြောင်း၊

(ပ ပ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် ရာဇဝတ်ပြစ်မှုလုပ်ရပ်များတွင် ပါဝင်ပတ်သက် နေခြင်း သို့မဟုတ် ၎င်းလုပ်ရပ်များအတွက် အသုံးချခံနေရခြင်းနှင့်၎င်းလုပ်ရပ်များ အတွက် လုံလောက်သော ကြိုတင်ကာကွယ်အရေးယူဆောင်ရွက်ချက်များ မပြုလုပ် နိုင်ကြောင်း၊

(ဏ ဏ) နိုင်ငံခြားဘဏ်လိုင်စင်ရ အဖွဲ့အစည်း သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုဖြစ်စေ၊ တစ်ခုထက်ပို၍ဖြစ်စေ မိမိသဘောအလျောက် စာရင်းရှင်းလင်း ဖျက်သိမ်းလျက်ရှိကြောင်း သို့မဟုတ် ၎င်း၏ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်သည် မူရင်းနိုင်ငံ၌ ဖျက်သိမ်းခံရကြောင်း၊

(တ တ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးမကောင်း ခြင်းကြောင့် ပေးရန်တာဝန်များကို ပြည့်မီစွာဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း သို့မဟုတ် လုပ်ငန်းဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်း ဗဟိုဘဏ်က စဉ်းစား ဆုံးဖြတ်ခြင်း။

(ခ) ပုဒ်မခွဲ (က) တွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်က ပုဒ်မ ၈၅ အရ သတိပေးအကြောင်း ကြားစာပေးပို့ခြင်းသည် ငွေအပ်နှံသူများ သို့မဟုတ် မြီရှင်များ၏ အကျိုးစီးပွားကို အန္တရာယ် ဖြစ်နိုင်ကြောင်း ဆုံးဖြတ်သည့်အခါ ဗဟိုဘဏ်သည် သတိပေးအကြောင်းကြားစာပေးပို့ခြင်း မပြုဘဲ ပုဒ်မ ၈၆ အရ ပြန်လည်တည်မတ်သည့် အရေးယူဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်နိုင်သည်။

ဗဟိုဘဏ်၏ သတိပေးအကြောင်းကြားစာ

၈၅။ (က) ဗဟိုဘဏ်က ဘဏ်လိုင်စင်ရ အဖွဲ့အစည်းနှင့်စပ်လျဉ်း၍ ပုဒ်မ ၈၄ ပါ ပြဋ္ဌာန်းထားသော အခြေအနေများ ပေါ်ပေါက်တွေ့ရှိကြောင်း ဆုံးဖြတ်လျှင် ဗဟိုဘဏ်သည် သတိပေး အကြောင်းကြားစာ ပေးပို့ရမည်။

(ခ) ပုဒ်မခွဲ (က) အရ ထုတ်ဆင့်သည့် အကြောင်းကြားစာရရှိသည့်နေ့မှ ရက်သတ္တပတ်နှစ်ပတ် အတွင်း ဘဏ်လိုင်စင်ရအဖွဲ့အစည်းက မိမိ၏ ချွတ်ယွင်းအားနည်းမှု သို့မဟုတ် နှောင့်နှေးမှု အတွက် မည်သို့အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း လုပ်ငန်းစီမံချက်ကို ဗဟိုဘဏ်သို့ တင်ပြရမည်။

(ဂ) ပုဒ်မခွဲ (ခ) အရ ပြုလုပ်မည့် လုပ်ငန်းအစီအစဉ်ကို -

(၁) ဖြစ်ပေါ်ခဲ့သော ချွတ်ယွင်းအားနည်းမှု သို့မဟုတ် နှောင့်နှေးမှုအတွက် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အစီအစဉ်အသေးစိတ်ကိုဖော်ပြ၍ တင်ပြရမည်။

(၂) သက်ဆိုင်ရာဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့က အတည်ပြုရမည်။

(၃) ချွတ်ယွင်းအားနည်းချက်များ သို့မဟုတ် နှောင့်နှေးမှုများကို စိတ်ကျေနပ်သည်အထိ အရေးယူ ဆောင်ရွက်ရေး စီမံချက်ကို ပြုလုပ်မည့်အချိန်ကာလကို ဖော်ပြရမည်။

(၄) ထို့အပြင် အရေးယူဆောင်ရွက်မှုလုပ်ငန်းစဉ်များကို မည်ကဲ့သို့သောစနစ်ဖြင့် အကောင် အထည်ဖော်မည်ဖြစ်ကြောင်း ရှင်းလင်းချက်ပါရှိရမည်။

(ဃ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းက လုပ်ငန်းစီမံချက်ကို ဗဟိုဘဏ်သို့တင်ပြရာတွင် နောက်ဆုံး အခြေအနေများ သို့မဟုတ် လိုအပ်သော အခြားအစီရင်ခံစာများပါ ဗဟိုဘဏ်သို့တင်ပြရမည်။

- (င) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းက ပုဒ်မခွဲ (ခ) အရ တင်ပြရမည့် လုပ်ငန်းစီမံချက်ကို သတ်မှတ်သည့် အချိန်ကာလအတွင်းတင်ပြရန် ပျက်ကွက်လျှင်ဖြစ်စေ၊ တင်ပြလာသော လုပ်ငန်းစီမံချက် ပြည့်စုံမှု မရှိဟု ဗဟိုဘဏ်က ဆုံးဖြတ်လျှင်ဖြစ်စေ၊ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းက ပုဒ်မခွဲ (ခ) အရ တင်ပြထားသော လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ရန် ပျက်ကွက်လျှင်ဖြစ်စေ ဗဟိုဘဏ်သည် ပုဒ်မ ၈၆ အရ ပြန်လည်တည်မတ်စေရန် အရေးယူဆောင်ရွက်မှု ပြုရမည်။

ဘဏ်လိုင်စင်ရအဖွဲ့အစည်း ပြန်လည်တည်မတ်စွာ အရေးယူဆောင်ရွက်ရေးအတွက် ဗဟိုဘဏ်၏ လုပ်ပိုင်ခွင့် အာဏာ

၈၆။ (က) ဗဟိုဘဏ်သည် ပုဒ်မ ၈၅၊ ပုဒ်မခွဲ (က) နှင့် (ခ) တို့အရ သတိပေးအကြောင်းကြားစာ ထုတ်ပြီးဖြစ်လျှင် သို့မဟုတ် ပုဒ်မ ၈၄ ပါ ပြဋ္ဌာန်းချက်တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ အကျိုးဝင်လျှင်ဖြစ်စေ အောက်ဖော်ပြပါ အရေးယူမှုတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ဆောင်ရွက်နိုင်သည် -

- (၁) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား အထူးငွေကြေးလွှဲပြောင်းဆောင်ရွက်ချက်တစ်ခုခု သို့မဟုတ် ငွေကြေးလွှဲပြောင်းဆောင်ရွက်ချက် အမျိုးအစားတစ်ခုခုတွင် ဝင်ရောက်ဆောင်ရွက်ခြင်း မပြုရန် သတိပေးခြင်း သို့မဟုတ် တားမြစ်ခြင်း၊
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား စိတ်ချလုံခြုံမှုမရှိသော သို့မဟုတ် ခိုင်မာမှန်ကန်မှုမရှိသော လုပ်ထုံးလုပ်နည်း သို့မဟုတ် ဖောက်ဖျက်ကျူးလွန်ခြင်းကို ရပ်စဲရန် သို့မဟုတ် ရှောင်ကြဉ်ရန် ညွှန်ကြားခြင်း၊
- (၃) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ဗဟိုဘဏ်က ညွှန်ကြားသည့်အတိုင်း သင့်လျော်သော အရေးယူဆောင်ရွက်မှုပြုလုပ်ရန် ညွှန်ကြားခြင်း၊
- (၄) ပုဒ်မ ၈၁ အရ ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား စစ်ဆေးမှုပြုနေသည့်ကာလအတွင်းဖြစ်စေ၊ စစ်ဆေးပြီးနောက်ဖြစ်စေ ဗဟိုဘဏ်က အောက်ပါတို့ကို ဆောင်ရွက်ပိုင်ခွင့်ရှိသည် -
- (ကက) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အရေးအရာများနှင့်စပ်လျဉ်း၍ စဉ်းစားဆုံးဖြတ်ရန် လိုသည့် ကိစ္စတစ်ရပ်ရပ်အတွက် ဒါရိုက်တာအဖွဲ့အား အစည်းအဝေးခေါ်ယူရန် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ညွှန်ကြားခြင်း၊
- (ခ ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အရာရှိအား အဆိုပါ စဉ်းစားဆုံးဖြတ်ရန် ကိစ္စရပ် တစ်ခုခုအတွက် ဗဟိုဘဏ်နှင့် ညှိနှိုင်းဆွေးနွေးခြင်း၊
- (ဂ ဂ) ဒါရိုက်တာအဖွဲ့ သို့မဟုတ် ကော်မတီအစည်းအဝေးကိစ္စများနှင့်စပ်လျဉ်းသည့် နို့တစ်စာများ၊ အခြားဆက်သွယ်ရေးကိစ္စရပ်များကို ဗဟိုဘဏ်က သတ်မှတ်သည့် အရာရှိတစ်ဦးဦးထံသို့ စာဖြင့်ရေးသားအကြောင်းကြားရန် ဘဏ်လိုင်စင်ရအဖွဲ့ အစည်း၏ ဒါရိုက်တာအဖွဲ့သို့ ညွှန်ကြားခြင်း၊
- (ဃ ဃ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များ သို့မဟုတ် ၎င်း၏ အရာရှိများ၊ လုပ်ငန်းခွဲများ၏ ဆောင်ရွက်မှုများနှင့် လုပ်ငန်းအစီရင်ခံစာများကို လေ့လာရန် ဗဟိုဘဏ်က ၎င်း၏အရာရှိတစ်ဦးကိုဖြစ်စေ၊ တစ်ဦးထက်ပို၍ဖြစ်စေ ခန့်အပ်တာဝန်ပေးခြင်း၊
- (င င) စစ်ဆေးမှုပြုလုပ်နေချိန်တွင်ဖြစ်စေ၊ စစ်ဆေးမှုပြုလုပ်ရာမှဖြစ်စေ ထုတ်ဖော် ကြေညာသည့် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဖော်ပြပါ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုဆိုင်ရာ ပြောင်းလဲမှုများကို ဗဟိုဘဏ်က သတ်မှတ်ထားသော အချိန် အတွင်းပြုလုပ်ရန် ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား ညွှန်ကြားခြင်း။

- (၅) ထည့်ဝင်ပြီး မတည်ငွေရင်းကိုဖြစ်စေ၊ ထုတ်ဝေပြီး အစုရှယ်ယာမှ မပေးသွင်းရသေးသော အပိုင်းကို ပေးသွင်းရန်တောင်းခေါ်၍ဖြစ်စေ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတည်ငွေရင်းကို တိုးမြှင့်ရန် ညွှန်ကြားခြင်း၊
- (၆) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတည်ငွေရင်းလုံလောက်မှုအချိုးအား ပိုမိုတိုးမြှင့်ရန် သို့မဟုတ် ငွေကြေးလွယ်ကူမှုအချိုး သို့မဟုတ် အခြားသောကန့်သတ်ချက်များ သို့မဟုတ် စည်းကမ်းချက်များကို ပိုမိုထားရှိဆောင်ရွက်ရေးအတွက် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ညွှန်ကြားခြင်း၊
- (၇) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လုပ်ငန်းအားလုံးကိုဖြစ်စေ၊ အချို့အဝက်ကိုဖြစ်စေ ရပ်ဆိုင်း ထားခြင်း၊
- (၈) အစုရှယ်ယာဝင်များ၏ ဆန္ဒမဲပေးပိုင်ခွင့် အပါအဝင် အခွင့်အရေးများအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ရပ်ဆိုင်းခြင်း၊ ထို့ပြင် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ အစုရှယ်ယာဝင်အား အမြတ်ငွေခွဲဝေမှုကိုဖြစ်စေ၊ ငွေထုတ်ယူခွင့်ကိုဖြစ်စေ တားမြစ်ခြင်း၊
- (၉) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိအား ရာထူးမှရပ်ဆိုင်းခြင်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်ခွင့်ကို အမြဲတမ်းပိတ်ပင်ခြင်း၊
- (၁၀) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ်၊ အရာရှိနှင့်ဝန်ထမ်းတို့၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်တားမြစ်ခြင်း၊
- (၁၁) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာများနှင့် အဆင့်မြင့်အရာရှိများအား ပေးရမည့် လျော်ကြေးငွေ (စီမံခန့်ခွဲမှုစရိတ်စာနှင့် အထူးချီးမြှင့်ငွေအပါအဝင်) ကို ကန့်သတ်ခြင်း၊
- (၁၂) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား အပ်နှံငွေလက်ခံခြင်းနှင့် ငွေထုတ်ချေးခြင်း၊ ကြိုတင် ချေးငွေပေးခြင်း သို့မဟုတ် ရင်းနှီးမြှုပ်နှံခြင်းတို့အပေါ် ပိတ်ပင်ခြင်း သို့မဟုတ် ကန့်သတ်ခြင်း များပြုခြင်း၊
- (၁၃) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား အုပ်ချုပ်မှုစွမ်းရည်မြှင့်တင်ရန်၊ ဌာနတွင်းကြီးကြပ်ခြင်း အစီအစဉ်နှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုစနစ်များကို တိုးမြှင့်ဆောင်ရွက်ရန် ညွှန်ကြားခြင်း၊
- (၁၄) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လုပ်ငန်းများနှင့် ရရန်ပိုင်ခွင့်ရောင်းချခြင်းကို အရွယ်အစား လျှော့ချရန်အတွက် ဌာနခွဲများ၊ ရုံးများတိုးချဲ့ခြင်းကို ကန့်သတ်ခြင်း သို့မဟုတ် ပြည်တွင်း ပြည်ပတွင် ရုံးများ၊ ဌာနခွဲများပိတ်ရန်ညွှန်ကြားခြင်း၊
- (၁၅) အရည်အသွေးမပြည့်မီသော ရရန်ပိုင်ခွင့်များအတွက် လျာထားမှုကို တိုးမြှင့်စေခြင်း၊
- (၁၆) တည်ဆဲကုမ္ပဏီများ အက်ဥပဒေ သို့မဟုတ် အခြားသောဥပဒေများတွင် မည်သို့ပင်ပါရှိ စေကာမူ ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ အစုရှယ်ယာဝင်များက မူလပေးထားသော အရင်း သို့မဟုတ် အကြွေးအတွက် အတိုးပေးခြင်းကို တားမြစ်ခြင်း၊
- (၁၇) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ အရာရှိ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် ဒါရိုက်တာ တစ်ဦးဦးကို ဗဟိုဘဏ်က အမိန့်စာဖြင့် ရာထူးတာဝန်မှ ထုတ်ပယ်ခြင်း၊
- (၁၈) တည်ဆဲကုမ္ပဏီများ အက်ဥပဒေနှင့် အခြားသောဥပဒေက မည်သို့ပင်ပြဌာန်းထားစေကာမူ ဗဟိုဘဏ်က အမိန့်စာဖြင့် ဒါရိုက်တာအဖွဲ့အား ရာထူးတာဝန်မှ ထုတ်ပယ်ခြင်းနှင့် ဘဏ် လိုင်စင်ရအဖွဲ့အစည်းအား ထိန်းချုပ်မှုပြုပြီး ဗဟိုဘဏ်က ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား အုပ်ချုပ်စေရန်သင့်လျော်သည်ဟု ယူဆသူ “အုပ်ချုပ်ရေးမှူး” အားခန့်အပ်၍ လုပ်ငန်း လည်ပတ်လုပ်ကိုင်စေခြင်း၊
- (၁၉) အခြားသောဥပဒေပြဌာန်းချက်များတွင် မည်သို့ပင်ပါရှိစေကာမူ ဗဟိုဘဏ်က အမိန့်စာဖြင့် အရင်းအနှီးဈေးကွက်တွင် စာရင်းဝင်အဖြစ်မှ ပယ်ဖျက်စေရန် ပြုလုပ်ခြင်း။

- (ခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စီမံအုပ်ချုပ်မှုကို ထိုအဖွဲ့အစည်းနှင့်စပ်လျဉ်း၍ အမိန့်ထုတ်ဆင့်၍ မရနိုင်သည့်အပြင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉) နှင့် (၁၇) တို့အရ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိကို ရာထူးတာဝန်မှ ထုတ်ပယ်ရန်မရှိလျှင်သော်လည်းကောင်း၊ အဆိုပြုအမိန့်နှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့ ဖြေရှင်းချက်ပေးရန်သင့်လျော်သော အခွင့်အရေးမပေးရသေးလျှင်သော်လည်းကောင်း ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉)၊ (၁၇) နှင့် (၁၈) တို့အရ မည်သည့်အမိန့်ကိုမျှ မထုတ်ရ။
- သို့ရာတွင် ဗဟိုဘဏ်သည် ဗဟိုဘဏ်က ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၉)၊ (၁၇) နှင့် (၁၈) တို့အရ အမိန့်ထုတ်ဆင့်ရာတွင် နှောင့်နှေးသည့်ကိစ္စတွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ၎င်း၏ ငွေအပ်နှံသူများ၊ မြီရှင်များသို့မဟုတ် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးမည်ဟု သဘောရရှိပါက အမိန့်စာကို ချက်ချင်းထုတ်ဆင့်နိုင်သည်။ ထို့အပြင် အမိန့်စာထုတ်ပြီး မကျေနပ်ချက်ကို တင်ပြစေရေးအတွက် အတတ်နိုင်ဆုံး အခွင့်အရေးပေးရမည်။
- (ဂ) ဗဟိုဘဏ်သည် တင်ပြလာသည့် မကျေနပ်ချက်မှာ မှန်ကန်ကြောင်း သုံးသပ်ရရှိလျှင် ထုတ်ဆင့်ခဲ့သည့် အမိန့်စာကို စည်းကမ်းချက်များသတ်မှတ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ အစားထိုးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။
- (ဃ) ဗဟိုဘဏ်က ကာလတိုးချဲ့ခြင်းကို နောက်ထပ်အမိန့်စာဖြင့် ထုတ်ဆင့်ခြင်းမပြုလျှင် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ထုတ်ဆင့်သော အမိန့်သည် နှစ်နှစ်ထက်ပို၍ အတည်မဖြစ်စေရ။
- (င) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ခန့်ထားသော အုပ်ချုပ်သူက ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ထိန်းချုပ်ကွပ်ကဲမှုတာဝန်ကိုယူပြီးနောက် ဗဟိုဘဏ်သည် လက်တွေ့ဖြစ်နိုင်ခြေရှိသည့် အချိန်ကာလတွင် အစီရင်ခံစာကို ဝန်ကြီးဌာနသို့ ပေးပို့ရမည်။ ထို့နောက် နှစ်စဉ် အစီရင်ခံစာကို ဆက်လက်ပေးပို့ရမည်။
- (စ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ထုတ်ထားသော အမိန့်စာကို အချိန်မရွေး အမိန့်စာဖြင့် ပယ်ဖျက်နိုင်သည်။ ထို့အပြင် ပယ်ဖျက်သည့် အမိန့်စာတွင် ဗဟိုဘဏ်က လိုအပ်သည်ဟု ထင်မြင်သည့်အတိုင်း ညွှန်ကြားချက်များ၊ ပူးတွဲ၊ နောက်ဆက်တွဲ သို့မဟုတ် သဘောအားဖြင့် အကျိုးဆက်ဖြစ်ပေါ်လာမည့် အချက်များပါရှိစေရမည်။
- (ဆ) ဘဏ်လိုင်စင်ရအဖွဲ့အစည်းမှ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိတစ်ဦးဦးအား ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၇) အရ ရာထူးမှ ထုတ်ပယ်ခြင်းခံရလျှင် အမိန့်တွင် ဖော်ပြထားသော နေ့ရက်မှစ၍ ရာထူးတာဝန်မှ ရပ်စဲရမည်ဖြစ်ပြီး နောက်ပိုင်းတွင် ဘဏ်လိုင်စင်ရ အခြားအဖွဲ့အစည်းတွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ မည်သည့်နည်းဖြင့်မျှ ပါဝင်ခြင်း မရှိစေရ။
- (ဇ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၇) အရ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အရာရှိတစ်ဦးဦးအား ထုတ်ပယ်ခြင်းသည် အလုပ်ပဋိညာဉ်ဖြင့် ထုတ်ပယ်ခြင်းနှင့်စပ်လျဉ်း၍ အလုပ်ပဋိညာဉ်တွင်ဖြစ်စေ၊ စာချုပ်ချုပ်ဆိုစဉ်က တည်ဆဲဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ရာထူးမှထုတ်ပယ်ခြင်းမှာ တရားဝင်အတည်ဖြစ်စေရမည်။ ထို့ပြင် အလုပ်ထုတ်ပယ်ခံရသူ မည်သူမျှ အလုပ်ထုတ်ပယ်ခြင်းအတွက် လျော်ကြေးတောင်းဆိုပိုင်ခွင့်မရှိစေရ။
- (ဈ) ဤပုဒ်မပါ ပြဋ္ဌာန်းချက်များသည် နိုင်ငံခြားဘဏ်ခွဲများနှင့်လည်း သက်ဆိုင်စေရမည်။
- (ည) နိုင်ငံခြားဘဏ်၏ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များ၊ ဆောင်ရွက်ချက်များနှင့် ပျက်ကွက်မှုများ အားလုံးသည်လည်းကောင်း၊ ထိုနိုင်ငံခြားဘဏ်၊ ဘဏ်ရုံးခွဲ၏ လုပ်ငန်းဆိုင်ရာ အခြားကိစ္စများ သည်လည်းကောင်း ဤအခန်းပါ ပြဋ္ဌာန်းချက်များ သက်ဆိုင်မှုတွင် တစ်ခုတည်းသော အဖွဲ့အစည်းအဖြစ် မှတ်ယူရမည်။

- (င) ဤအခန်းပါ ပြဋ္ဌာန်းချက်များအလို့ငှာ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မတည်ရင်းနှီးငွေနှင့် ရရန်ပိုင်ခွင့်များ၏တန်ဖိုးကို ဗဟိုဘဏ်က ထုတ်ပြန်သည့် စည်းမျဉ်းများတွင် သတ်မှတ်သည့် စံသတ်မှတ်ချက်များနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဖြစ်သည်။

အခန်း (၁၃)

အုပ်ချုပ်သူခန့်ထား၍ စီမံခန့်ခွဲခြင်း

ဤဥပဒေအရ အုပ်ချုပ်သူခန့်ထားခြင်း

- ၈၇။ (က) ဤဥပဒေပုဒ်မ ၈၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ဗဟိုဘဏ်၏ အမိန့်ဖြင့် အုပ်ချုပ်သူများကို ခန့်ထားရမည်။
- (ခ) ပုဒ်မခွဲ (က) အလို့ငှာ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတွင် အုပ်ချုပ်သူအဖြစ်ခန့်ထားမည့်သူမှာ သင့်မြတ်လျော်ကန်၍ အရည်အချင်း ပြည့်မီသူဖြစ်ရမည်။
- (ဂ) အုပ်ချုပ်သူသည် ဆောင်ရွက်ရမည့် အရည်အချင်းပျက်ယွင်းလာသည့်အခါ ဆက်လက် ဆောင်ရွက်ရန် သင့်လျော်သော အုပ်ချုပ်သူအား ဗဟိုဘဏ်က အချိန်မရွေးအစားထိုးခန့်ထားရမည်။
- (ဃ) အုပ်ချုပ်သူတစ်ဦးအား ခန့်ထားရာတွင် အုပ်ချုပ်သူခန့်အပ်မှုတွင် သတ်မှတ်ထားသည့်အတိုင်း နှစ်ဆယ့်လေးလထက်မကျော်စေဘဲ ခန့်ထားရမည်။ အဆိုပါ သက်တမ်းကို နောက်ထပ် နှစ်ဆယ့်လေးလထက်မကျော်စေဘဲ တစ်ကြိမ်ဆက်လက် သက်တမ်းတိုးခန့်ထားနိုင်သည်။
- (င) အုပ်ချုပ်သူသည် ဗဟိုဘဏ်က တာဝန်ပေးသည့်အတိုင်း လုပ်ငန်းဆောင်ရွက်ရမည့်အပြင် လစာစရိတ် ခံစားပိုင်ခွင့်ကို ဗဟိုဘဏ်ထံမှ ရရှိစေရမည်။
- (စ) အုပ်ချုပ်သူ ခန့်ထားခြင်းအတွက် အုပ်ချုပ်သူလစာငွေအပါအဝင် ဗဟိုဘဏ်၏ ကုန်ကျစရိတ် အားလုံးကို အုပ်ချုပ်သူခန့်ထားရန် လိုအပ်သော ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ကျခံစေရမည်။
- (ဆ) ဗဟိုဘဏ်သည် အုပ်ချုပ်သူများကို ခန့်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းတို့ကိုအမိန့်စာဖြင့် ပြုလုပ်ရမည်ဖြစ်ပြီး ခန့်ထားခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းဆုံးဖြတ်ချက်၏ အကြောင်းရင်းကို ဖော်ပြရမည်။

အုပ်ချုပ်သူခန့်ထားခြင်းကို ပြန်လည်သုံးသပ်ခြင်း

- ၈၈။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းအတွက် အုပ်ချုပ်သူခန့်ထားမှုအပေါ် ဗဟိုဘဏ်က အုပ်ချုပ်သူ ခန့်ထားမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ပြုသည့်ရက်မှ အလုပ်လုပ်ရက် ငါးရက်အတွင်း ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့က အဖွဲ့အစည်း၏ကိုယ်စား ဗဟိုဘဏ်သို့ စာဖြင့်ကန့်ကွက်စာ တင်နိုင်သည်။
- (ခ) အလုပ်လုပ်ရက် ငါးရက်အတွင်း ကန့်ကွက်စာမတင်လျှင် ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် အုပ်ချုပ်သူခန့်ထားခြင်းကို သဘောတူသည်ဟု မှတ်ယူရမည်။
- (ဂ) ဗဟိုဘဏ်သည် သတ်မှတ်သည့်အချိန်အတွင်း ကန့်ကွက်လွှာကိုရရှိပါက ပြန်လည်သုံးသပ်ပြီး အုပ်ချုပ်သူခန့်ထားခြင်းကို အတည်ပြုခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကို အကြောင်းအကျိုးစာဖြင့် ဖော်ပြ၍ ဆုံးဖြတ်နိုင်သည်။
- (ဃ) ပုဒ်မခွဲ (ဂ) အရ ပြုလုပ်သည့် ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်စေရမည်။ ထို့ပြင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့၏ဥက္ကဋ္ဌထံ ဆုံးဖြတ်ချက်ကို ချက်ချင်းပေးပို့ရမည်။

- (င) အုပ်ချုပ်သူအား ခန့်အပ်ခြင်းကိုရပ်စဲပါက အုပ်ချုပ်သူသည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအပေါ် ထိန်းချုပ်ကွပ်ကဲမှုကို ဆောလျင်စွာပြန်လည်ပေးအပ်ရန်နှင့် အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များ၊ စာရင်းစာအုပ်များနှင့် မှတ်တမ်းများကို ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ တာဝန်ပေးအပ်ခြင်း ခံရသော မန်နေဂျာထံ ချက်ချင်းပြန်ပေးရမည်။

ထိန်းချုပ်ကွပ်ကဲမှုကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်

- ၈၉။ (က) ဘဏ်လိုင်စင်ရအဖွဲ့အစည်းက အုပ်ချုပ်သူအား ခန့်ထားသည့်အခါ ထိုအဖွဲ့အစည်း၏ ဒါရိုက်တာများ၊ အမှုဆောင်အရာရှိနှင့် အရာရှိများသည် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပိုင်ဆိုင်ပစ္စည်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ကိစ္စရပ်မှန်သမျှကို အုပ်ချုပ်သူအားတင်ပြရမည်။ ထို့အပြင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် ကိစ္စရပ်အားလုံးကို လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင်ရန် လိုအပ်သည်များကို အုပ်ချုပ်သူအား ပံ့ပိုးဖြည့်ဆည်းပေးရမည်။
- (ခ) အုပ်ချုပ်သူသည် ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့်စပ်လျဉ်းသော စီးပွားရေးလုပ်ငန်းနှင့်ကိစ္စရပ် အားလုံးကို ထိန်းချုပ်ကွပ်ကဲသည့် တာဝန်ဆောင်ရွက်ရမည်။ ထို့အပြင်ဘဏ်လိုင်စင်ရ အဖွဲ့ အစည်း၏ အမည်ဖြင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းကိုယ်စား ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းနှင့် လုပ်ငန်းကိစ္စရပ်များကို အုပ်ချုပ်သူခန့်အပ်သည့်အမိန့်စာတွင် သတ်မှတ် ကာလအထိဖြစ်စေ၊ အမိန့်အား မပယ်ဖျက်မီအထိဖြစ်စေ ဆောင်ရွက်ရမည်။
- (ဂ) ထိုအမိန့်စာ တည်မြဲနေသမျှကာလပတ်လုံးတည်ဆဲဥပဒေအရ သို့မဟုတ် အခြားနည်းဖြင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် ၎င်း၏ဒါရိုက်တာများ ကျင့်သုံးနိုင်သောအခွင့်အာဏာများနှင့် လုပ်ပိုင်ခွင့်များ၊ ဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာစာတမ်းအမှတ်အသားများ သို့မဟုတ် သင်းဖွဲ့ စည်းမျဉ်းများနှင့် သင်းဖွဲ့မှတ်တမ်းများအရ အဖွဲ့အစည်း၊ ၎င်း၏ဒါရိုက်တာနှင့် အစုရှယ်ယာ ပိုင်ရှင်များ၏ လုပ်ပိုင်ခွင့်များကို အုပ်ချုပ်သူသို့ အခွင့်အာဏာအပ်နှင်းစေရမည်။
- (ဃ) အမိန့်စာအတည်ဖြစ်နေသည့် ကာလတစ်လျှောက်လုံးတွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ မည်သည့်ဒါရိုက်တာ၊ အမှုဆောင်အရာရှိသို့မဟုတ် အရာရှိမျှအုပ်ချုပ်သူက တာဝန်ပေးသည့် သို့မဟုတ် လုပ်ပိုင်ခွင့်ပေးသည့်ကိစ္စမှအပ ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့်စပ်လျဉ်းသော အလုပ်တွင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေပါဝင်ပတ်သက်ခြင်း မရှိစေရ။
- (င) အုပ်ချုပ်သူက စာဖြင့်အတည်ပြုချက်ပေးသည့်ကိစ္စမှအပ မည်သည့်ဒါရိုက်တာ၊ အမှုဆောင် အရာရှိ သို့မဟုတ် အရာရှိကိုမျှ လစာစရိတ်ခံစားခွင့်မပေးရ။

အုပ်ချုပ်သူက ကုစားမှုပြုသည့် အရေးယူဆောင်ရွက်ချက်များ

၉၀။ တည်ဆဲကုမ္ပဏီများဥပဒေနှင့် အခြားတည်ဆဲဥပဒေများတွင် မည်သို့ပင်ပါရှိစေကာမူ အုပ်ချုပ်သူသည် ဗဟိုဘဏ်၏ အတည်ပြုချက်ဖြင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အတွက် အောက်ပါလုပ်ငန်း တာဝန်တစ်ရပ်ဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေ ဆောင်ရွက်ရမည် -

- (က) မြန်မာနိုင်ငံတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက် ချက်များ၏ မည်သည့်အစိတ်အပိုင်းကိုမဆို ရပ်ဆိုင်းခြင်း၊ ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်း၊
- (ခ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များကို အခြားဘဏ်လိုင်စင်ရအဖွဲ့အစည်းသို့မဟုတ် ဥပဒေအရဖွဲ့စည်းသော အဖွဲ့အစည်းသို့ ဗဟိုဘဏ်က သတ်မှတ်ပေးသောစည်းကမ်းချက်အတိုင်း ရောင်းချခြင်း၊
- (ဂ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏အရာရှိများ၊ ဝန်ထမ်းများကို အလုပ်မှရပ်စဲခြင်း သို့မဟုတ် ၎င်းတို့ကို အစားထိုးခန့်ထားခြင်း၊

- (ဃ) အုပ်ချုပ်သူက ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုသည် အခြားဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် ပူးပေါင်းရန်လိုအပ်သည်ဟု စဉ်းစားဆုံးဖြတ်သည့်အခါ စဉ်းစားဆုံးဖြတ်ဆောင်ရွက်ခြင်း၊
- (င) မတည်ငွေရင်းကို တိုးမြှင့်ခြင်းနှင့် အစုရှယ်ယာပိုင်ရှင်သစ်များသို့ ရောင်းချခြင်းနှင့် ဒါရိုက်တာ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းခြင်းဖြင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းကို ပြင်ဆင်ဖွဲ့စည်းတည်ထောင်ခြင်း၊
- (စ) ငွေအပ်နှံသူများအကျိုးငှာ အုပ်ချုပ်သူက စဉ်းစားချင့်ချိန်သည့်နည်းလမ်းအတိုင်း ဘဏ်လိုင်စင်ရ အဖွဲ့အစည်းကို ပြန်လည်တည်ထောင်ခြင်း၊ အကျိုးအမြတ်မရှိနိုင်သောလုပ်ငန်းများကို ပိတ်သိမ်းခြင်း အပါအဝင် ဘဏ်လိုင်စင်ရအဖွဲ့အစည်းကိုဖြစ်စေ၊ ၎င်း၏စီမံအုပ်ချုပ်မှုအဖွဲ့ကိုဖြစ်စေ ပြန်လည် ဖွဲ့စည်းခြင်း၊
- (ဆ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းကို ပြန်လည်ထူထောင်ရန် ဗဟိုဘဏ်က အတည်ပြုပေးသည့် အခြား နည်းလမ်းကိစ္စရပ်များကို ဆောင်ရွက်ခြင်း။

အုပ်ချုပ်သူ၏ အစီရင်ခံစာနှင့် အရေးယူဆောင်ရွက်မှုအစီအစဉ်

- ၉၁။ (က) ဗဟိုဘဏ်က အုပ်ချုပ်သူခန့်ထားသည့်သတ်မှတ်ကာလအတွင်း ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အုပ်ချုပ်သူသည် ထိုအဖွဲ့အစည်း၏ဘဏ္ဍာရေးအခြေအနေနှင့် အနာဂတ်ရည်မှန်းချက်များ အတွက် အစီရင်ခံစာတစ်စောင်ကို ပြုစုပြီး ဗဟိုဘဏ်သို့ တင်ပြရမည်။
- (ခ) အုပ်ချုပ်သူသည် ၎င်း၏အစီရင်ခံစာတွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်းကို စာရင်းရှင်းလင်း ဖျက်သိမ်းရာ၌ ရရှိနိုင်သည့် ရရန်ပိုင်ခွင့်များပမာဏ ပါရှိစေရမည်။
- (ဂ) အစီရင်ခံစာတွင် အဆိုပြုအောက်ပါအရေးယူဆောင်ရွက်မှုအစီအစဉ်ကို ဆောင်ရွက်ရာ၌ ကုန်ကျစရိတ်နှင့် အကျိုးအမြတ်များ ပူးတွဲပါဝင်စေရမည် -
- (၁) အရေးယူဆောင်ရွက်မှုအစီအစဉ်ကို လိုက်နာဆောင်ရွက်ရာ၌ ဘဏ်လိုင်စင်ရအဖွဲ့အစည်းသို့ ပြန်လည်အပ်နှံရမည့် အစီအစဉ်၊
 - (၂) ဤဥပဒေ အခန်း (၁၄) အရ ဘဏ်လိုင်စင်ရအဖွဲ့အစည်းကို ပြန်လည်ထူထောင်မှုအစီအစဉ်၊
 - (၃) ဤဥပဒေ အခန်း (၁၆) အရ မိမိဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအစီအစဉ်၊
 - (၄) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ လိုင်စင်ကိုဖျက်သိမ်းခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီအစဉ်၊ ထို့အပြင်
 - (၅) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအနေဖြင့် လူမွဲစာရင်းခံယူမှုစတင်ရန် ဆောင်ရွက်ခြင်း။

အုပ်ချုပ်သူအဖြစ် ဆောင်ရွက်ခြင်းကို ရပ်စဲခြင်း

- ၉၂။ (က) အုပ်ချုပ်သူအဖြစ် ခန့်ထားခြင်းကို အောက်ပါကာလနှစ်ခုအနက် စောရာကာလ၌ ရပ်စဲစေ ရမည် -
- (၁) အုပ်ချုပ်သူအားခန့်အပ်မှုတွင် ဖော်ပြထားသည့်အချိန်ကာလ သို့မဟုတ် ထပ်တိုးအချိန်ကာလ ကုန်ဆုံးခြင်း၊ သို့မဟုတ်
 - (၂) ဗဟိုဘဏ်က ရပ်စဲရန် ဆုံးဖြတ်ခြင်း သို့မဟုတ်
 - (၃) တရားရုံးက ရပ်စဲရန် ဆုံးဖြတ်ခြင်း၊
- (ခ) အုပ်ချုပ်သူသည် ခန့်ထားမှုရပ်စဲသည့်ရက်မှ အလုပ်လုပ်ရက် ၂၀ ရက်အတွင်း အုပ်ချုပ်သူ အဖြစ် ဆောင်ရွက်ချက် အစီရင်ခံစာကို အပြီးသတ်ပြုစုပြီး ထိုအစီရင်ခံစာကို ဗဟိုဘဏ်သို့ တင်ပြရမည်။

အခန်း (၁၄)

ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ပြန်လည်ထူထောင်ခြင်း

ဗဟိုဘဏ်က အသုံးပြုရန် ရရှိနိုင်သည့် အရေးယူဆောင်ရွက်မှု

- ၉၃။ (က) ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား အုပ်ချုပ်သူ၏ ထိန်းချုပ်ကွပ်ကဲမှု အောက်တွင် ထားရှိသည့်နေ့မှတစ်နှစ်အတွင်း သက်ဆိုင်ရာ ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ငွေစာရင်းများကို စာရင်းစစ်ခြင်း သို့မဟုတ် စာရင်းစစ်ဆေးစေခြင်း ပြုလုပ်ရမည်။
- (ခ) ကုမ္ပဏီများ အက်ဥပဒေနှင့် အခြားသောဥပဒေများက မည်သို့ပင် ပြဌာန်းထားစေကာမူ ဗဟိုဘဏ်သည် အုပ်ချုပ်သူနှင့် စာရင်းစစ်တို့၏ အစီရင်ခံစာကိုအခြေခံ၍ အောက်ပါအရေးယူ ဆောင်ရွက်မှုတစ်ရပ်ရပ်ကို ဆောင်ရွက်နိုင်သည်။ -
- (၁) ပုဒ်မ ၈၆၊ ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁၈) အရ ပြုလုပ်သည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့အား ရာထူးရပ်ဆိုင်းထားခြင်းမှ ကင်းလွတ်စေနိုင်သည်။ ထို့အပြင် ဒါရိုက်တာ အဖွဲ့အား ရပ်ဆိုင်းထားသော ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လုပ်ငန်းများကို ပြန်လည် ပြုလုပ်စေခြင်း၊
- (၂) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့အားထုတ်ပယ်ပြီး ဒါရိုက်တာအဖွဲ့အသစ် ရွေးချယ်တင်မြှောက်ရေးအတွက် သင်းလုံးကျွတ်အထွေထွေ အစည်းအဝေးကျင်းပရန် ညွှန်ကြားခြင်း၊
- (၃) မတည်ငွေရင်းလျှော့ချရန် ဆောင်ရွက်ခြင်းအပြင် ဆုံးရှုံးခဲ့သော သို့မဟုတ် ရရန်ပိုင်ခွင့်အဖြစ် မသတ်မှတ်နိုင်သော အစုရှယ်ယာများကို ပယ်ဖျက်ခြင်း၊
- (၄) ဗဟိုဘဏ်က လိုအပ်၍ သတ်မှတ်ပေးသည့် အစုရှယ်ယာများကို ရောင်းချပေးခြင်းဖြင့် လက်ရှိအစုရှယ်ယာရှင်များ၏ ပါဝင်မှုကို လျှော့ချခြင်း၊
- (၅) သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား စာရင်းရှင်းလင်းဖျက်သိမ်းပေးပါရန် လျှောက်လွှာတင်ခြင်း။
- (ဂ) ပုဒ်မ ၈၆ သို့မဟုတ် ပုဒ်မခွဲ (ခ) ပါ လုပ်ပိုင်ခွင့်များကို ထိခိုက်မှုမရှိစေဘဲ ၂၀၁၃ ခုနှစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ အပ်နှင်းထားသော အာဏာများအရ -
- (၁) ဗဟိုဘဏ်သည် အများပြည်သူသိရှိရန် အောက်ပါတို့ကို ထုတ်ပြန်ကြေညာရမည် -
- (ကက) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အစုရှယ်ယာကို ခွဲဝေခြင်း သို့မဟုတ် ဗဟိုဘဏ်က ဆုံးဖြတ်သည့်အတိုင်း ထိုသူအား ငွေပေးချေ၍ သဘောတူသောပုဂ္ဂိုလ်အား လွှဲပြောင်းခြင်း ပြုနိုင်သည်။
- (ခခ) ဗဟိုဘဏ်က သတ်မှတ်သည့် စည်းကမ်းချက်များအတိုင်း ဘဏ်လိုင်စင်ရအဖွဲ့ အစည်းထံမှ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ ဘဏ်လိုင်စင်ရ အခြားအဖွဲ့အစည်း သို့မဟုတ် ငွေရေး ကြေးရေးအဖွဲ့အစည်းအား လွှဲပြောင်းစေနိုင်သည်။
- (ဂဂ) ပုဒ်မ ၉၇ နှင့်အညီ ဗဟိုဘဏ်က သင့်လျော်သည်ဟုယူဆသည့် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များအားလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ပိုင်းကိုဖြစ်စေ အခြားသောဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ငွေရေး ကြေးရေးအဖွဲ့အစည်းထံ လွှဲအပ်နိုင်သည်။

- (၂) ဗဟိုဘဏ်သည် အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ပြုလုပ်ခွင့်ရှိသည် -
- (ကက) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စီးပွားရေးလုပ်ငန်းကို ထိန်းချုပ်နိုင်ရန် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ အစုရှယ်ယာများကို အစိုးရအဖွဲ့၏ ဘဏ္ဍာငွေဖြင့် ဝယ်ယူခြင်း၊
- (ခခ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း ခိုင်မာတည်ငြိမ်ရေးအတွက်ဖြစ်စေ၊ ငွေရေးကြေးရေး စနစ်တစ်ရပ်လုံး၏ တည်ငြိမ်ရေးအတွက်ဖြစ်စေ၊ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသို့ အစိုးရ၏ ဘဏ္ဍာငွေဖြည့်ဆည်းမှုဖြင့် သက်သာသောအတိုးနှုန်းဖြင့် ချေးငွေ ထုတ်ချေးခြင်း၊
- (ဂဂ) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပေးရန်တာဝန်နှင့် ရရန်ပိုင်ခွင့်များကို ရယူနိုင်ရန် အစိုးရထည့်ဝင်သော မတည်ရင်းနှီးငွေဖြင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအသစ်အား တည်ထောင်ခြင်း။
- (ဃ) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ မှန်ကန်သင့်လျော်သော အရေးယူဆောင်ရွက်မှုကို ဆုံးဖြတ်ပြုလုပ်ရာတွင် ဗဟိုဘဏ်သည် နောက်ဆုံးစာရင်းစစ်အစီရင်ခံစာနှင့် အုပ်ချုပ်သူက တင်ပြသော အစီရင်ခံစာတို့ကို အလေးအနက် ထည့်သွင်းစဉ်းစားရမည်။
- (င) ပုဒ်မခွဲ (ခ) သို့မဟုတ် ပုဒ်မခွဲ (ဂ) အရ မည်သည့်အရေးယူမှုကိုမျှ ဘဏ်လိုင်စင်ရအဖွဲ့ အစည်းအား ကျေနပ်မှုမရှိကြောင်း ပြသရန် ကျိုးကြောင်းဆီလျော်သော အခွင့်အရေးမပေးဘဲ ချမှတ်ခြင်းမပြုရ။ သို့ရာတွင် နှောင့်နှေးခြင်းကြောင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ၎င်း၏ငွေအပ်နှံသူ မြို့ရှင်များ သို့မဟုတ် ယေဘုယျအားဖြင့် အများပြည်သူ ထိခိုက်စေမည်ဟု ဗဟိုဘဏ်က ထင်မြင်ယူဆလျှင် ချက်ချင်းအရေးယူနိုင်ပြီး မကျေနပ်ချက်များတင်ပြရေး အတွက် ယင်းအခွင့်အရေးကို အမြန်ဆုံးဖြစ်နိုင်သမျှ အခွင့်အရေးပေးပြီး ဆောင်ရွက်နိုင်သည်။
- (စ) အဆိုပါ ကျေနပ်မှုမရှိကြောင်း အကျိုးဆက်အဖြစ် ဗဟိုဘဏ်က အရေးယူထားချက်ကို စည်းကမ်းချက်များသတ်မှတ်၍ အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း၊ လျှော့ပေါ့ခြင်း၊ ပြောင်းလဲခြင်း၊ အစားထိုးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်သည်။
- (ဆ) ဗဟိုဘဏ်သည် ဤပုဒ်မအလို့ငှာ ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့် သက်ဆိုင်သော သတင်း အချက်အလက်ကို ထုတ်ဖော်နိုင်သည်။ သို့သော် ထိုသတင်းအချက်အလက်ရရှိသူသည် လျှို့ဝှက်ထိန်းသိမ်းထားရမည်။ ထိုသတင်းအချက်အလက်များကို ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အစုရှယ်ယာများ သို့မဟုတ် ပိုင်ဆိုင်ခြင်းများရယူရန်အတွက်သာလျှင် အသုံးပြုရမည်။

အစုရှယ်ယာပိုင်ဆိုင်သူက မကျေနပ်ချက် တင်ပြခြင်း

- ၉၄။ (က) ဤအခန်းပါ ကိစ္စရပ်အလို့ငှာ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းပိုင်ရှင်၏ ကိုယ်စားလှယ်ကသာ ဗဟိုဘဏ်၏ အရေးယူမှုအပေါ် ကျေနပ်မှုမရှိကြောင်း ဗဟိုဘဏ်သို့ တင်ပြခွင့်ရှိသည်။
- (ခ) **ပိုင်ဆိုင်သူများ၏ ကိုယ်စားလှယ်ဆိုသည်မှာ -**
- (၁) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ပိုင်ရှင်များက အများဆန္ဒဖြင့် လိုင်စင်ရ အဖွဲ့အစည်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်းခံရသူကိုဆိုသည်။ သို့မဟုတ်
- (၂) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌရာထူးဆောင်ရွက်နေသူ သို့မဟုတ် ထိုသူက ကိုယ်စားလှယ်အဖြစ် အခွင့်အာဏာလွှဲအပ်ခြင်းခံရသူကို ဆိုသည်။
- (ဂ) ဗဟိုဘဏ်၏ ဆုံးဖြတ်ချက်ကို ကန့်ကွက်လိုပါက ပုဒ်မ ၉၃၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ ဗဟိုဘဏ်၏ အမိန့်ကို ရရှိသည့်နေ့မှ (၁၄) ရက်အတွင်း ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပိုင်ရှင်များက ကန့်ကွက်စာတင်နိုင်သည်။

- (ဃ) ကန့်ကွက်သောစာကို ဗဟိုဘဏ်က သတ်မှတ်အချိန်အတွင်း လက်ခံရရှိခြင်းမရှိပါက ပိုင်ရှင်များက သဘောတူညီသည်ဟု မှတ်ယူရမည်။
- (င) ဗဟိုဘဏ်သည် သတ်မှတ်သည့် (၁၄) ရက်အတွင်း ကန့်ကွက်စာရရှိပါက ကန့်ကွက်တင်ပြချက်ကို ပြန်လည်သုံးသပ်ကာ မိမိ၏အမိန့်ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် အမိန့်အား ပယ်ဖျက်ခြင်း သင့်လျော်သလို ပြုနိုင်သည်။ ထိုသို့ ပြုလုပ်ရာတွင် မိမိ၏ဆုံးဖြတ်ချက်အတွက် အကြောင်းပြချက် ဖော်ပြရမည်။
- (စ) ဗဟိုဘဏ်၏ဆုံးဖြတ်ချက်ကို ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပိုင်ရှင်များ၏ကိုယ်စားလှယ်ထံ ချက်ချင်းပေးပို့ရမည်။
- (ဆ) ဗဟိုဘဏ်၏ အရေးယူမှုအားလုံးသည် ဗဟိုဘဏ်ကပယ်ဖျက်ခြင်းမပြုသမျှ တရားဝင် အတည်ဖြစ်စေရမည်။
- (ဇ) ဗဟိုဘဏ်က ချမှတ်သောဆုံးဖြတ်ချက်ဖြင့် အတည်ပြုသည့်၊ ပြင်ဆင်သည့် သို့မဟုတ် ရပ်စဲသည့် အမိန့်သည် အပြီးအပြတ်ဖြစ်စေရမည်။

မတည်ငွေရင်း လျှော့ချခြင်းနှင့် အစုရှယ်ယာများ ပယ်ဖျက်ခြင်း

- ၉၅။ (က) ကုမ္ပဏီများအက်ဥပဒေနှင့် အခြားသောတည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်တို့တွင်လည်းကောင်း၊ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဖွဲ့စည်းသည့် စာတမ်းအမှတ်အသားများ သို့မဟုတ် သင်းဖွဲ့ စည်းမျဉ်းနှင့် သင်းဖွဲ့မှတ်တမ်းတွင်လည်းကောင်း မည်သို့ပင်ပါရှိစေကာမူ ဘဏ်လိုင်စင်ရအဖွဲ့ အစည်း၏ ထည့်ဝင်ပြီးမတည်ငွေရင်း ဆုံးရှုံးခြင်းဖြစ်စေ၊ ရရန်ပိုင်ခွင့်များဖြင့် မတင်ပြနိုင်လျှင် ဖြစ်စေ အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်မှတစ်ဆင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အဆိုပါမတည်ငွေရင်းဆုံးရှုံးမှု သို့မဟုတ် မတင်ပြနိုင်မှုတို့ကို ပယ်ဖျက်ခြင်းပြုပြီး မတည်ငွေရင်းကို လျှော့ချခြင်း ပြုနိုင်သည်။
- (ခ) တည်ဆဲကုမ္ပဏီများအက်ဥပဒေနှင့် အခြားသော ဥပဒေပြဋ္ဌာန်းချက်တို့တွင်လည်းကောင်း၊ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဖွဲ့စည်းသည့်စာတမ်းအမှတ်အသား၊ သင်းဖွဲ့စည်းမျဉ်းများနှင့် သင်းဖွဲ့မှတ်တမ်းများတွင် မည်သို့ပင်ပါရှိစေကာမူ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို ပုဒ်မ ၉၃၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) (ခခ) နှင့် (ဂဂ) တို့အရ အခြားသူသို့ လွှဲပြောင်းထားပြီးဖြစ်လျှင် ဗဟိုဘဏ်သည် အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တွင် လျှောက်ထားပြီး ထိုမှတစ်ဆင့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ကျန်အစုရှယ်ယာ မတည်ငွေရင်းကို ပယ်ဖျက်နိုင်သည်။
- (ဂ) ဗဟိုဘဏ်က ပုဒ်မခွဲ (က) အရ အစုရှယ်ယာမတည်ငွေရင်းကို လျှော့ချရန်အမိန့်ကို ထုတ်ပြန် သည့်အခါ ထိုသို့ထုတ်ပြန်သည့်နေ့မှ ရက်ပေါင်း (၉၀) ကုန်ဆုံးသည့်တိုင် အစုရှယ်ယာရှင် များက လာရောက်ပေးသွင်းခြင်းမပြုပါက ဗဟိုဘဏ်သည် အဆိုပါပေးသွင်းခြင်းမပြုသည့် တန်ဖိုးကို ပယ်ဖျက်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားနိုင်သည်။
- (ဃ) ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ အစုရှယ်ယာမတည်ငွေရင်းကို ပုဒ်မခွဲ (က) အရ လျှော့ချခြင်း သို့မဟုတ် ပုဒ်မခွဲ (ခ) အရ အစုရှယ်ယာများကို ပယ်ဖျက်ခြင်းပြုသည့်အခါ ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာတမ်းအမှတ်အသားများကိုဖြစ်စေ၊ သင်းဖွဲ့မှတ်တမ်းနှင့် သင်းဖွဲ့စည်းမျဉ်းတို့ဖြစ်စေ ပြောင်းလဲပြင်ဆင်ရေးအတွက် ကုမ္ပဏီမှတ်ပုံတင်ရုံးသို့လျှောက်ထားရန် ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား တောင်းဆိုနိုင်သည်။

အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များ

၉၆။ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန်များသည် အားလုံးဖြစ်စေ၊ အချို့အဝက်ဖြစ်စေ အခြားသော ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းသို့ ပုဒ်မ ၉၃ အရ အပ်နှံခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုရာတွင် ဗဟိုဘဏ်သည် အများပြည်သူသိရှိနိုင်ရန် အမိန့်ထုတ်ပြန်ကြေညာရမည်။

အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များအတွက် စည်းကမ်းချက်များ

၉၇။ မည်သည့် အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်မျှ အောက်ပါအချက်များနှင့် မကိုက်ညီလျှင် မပြုလုပ်ရ -

- (က) ပုဒ်မ ၈၇ အရ ထုတ်ပြန်သော အမိန့်နှင့်သက်ဆိုင်သည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အပြီးအပိုင် အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်နှင့်ပေးရန်တာဝန်များကိုရယူရာတွင် လွှဲပြောင်းပေးသူအဖွဲ့အစည်း၏ ငွေအပ်နှံသူများနှင့် မြို့ရှင်များ၏အကျိုး သို့မဟုတ် အများပြည်သူအကျိုးဖြစ်သည်ကို ခိုင်လုံစွာ ဆုံးဖြတ်နိုင်ခြင်း၊
- (ခ) လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းသည် ဘဏ်လိုင်စင်ရ အဖွဲ့အစည်းလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်ရာတွင် လုပ်ကိုင်နိုင်စွမ်းရည်ရှိခြင်း၊
- (ဂ) အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်ကို အသုံးပြုခြင်းနှင့် လက်ရှိပေးရန်တာဝန်ကို ဖြေရှင်းခြင်း နှင့်စပ်လျဉ်း၍ လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းက ဗဟိုဘဏ်က ချမှတ်သောစည်းကမ်းချက် များကို လိုက်နာမည်ဖြစ်ကြောင်း သဘောတူညီခြင်း။

အပြီးအပိုင် အပ်နှင်းသည့် အမိန့်၏ အကျိုးသက်ရောက်ခြင်း

၉၈။ (က) ပုဒ်မ ၉၆ အရထုတ်ပြန်သော အပြီးအပိုင်အပ်နှင်းရရှိသည့်အမိန့်တွင် သက်ဆိုင်ရာနေ့ရက်မှ စတင်အကျိုးသက်ရောက်ရာတွင် -

- (၁) အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်သို့ ပြောင်းလဲပေးသော အခွင့်အရေးအားလုံးနှင့် အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များ ရယူရာတွင် ဆန့်ကျင်ကွဲလွဲသော ဥပဒေ ပြဋ္ဌာန်းချက် မည်သို့ပင်ပါရှိစေကာမူ အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်ရရှိခြင်းကို ပြီးမြောက်ခြင်းမရှိစေကာမူ လွှဲပြောင်းလက်ခံသော အဖွဲ့အစည်းထံရရှိပြီး ဖြစ်သည်ဟု မှတ်ယူရမည်။
- (၂) အပြီးအပိုင်အပ်နှင်းရရှိသည့် ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များကို မြန်မာနိုင်ငံရှိ တရားဝင်မှတ်ပုံတင်စာအုပ်တွင် ရေးသွင်းချက်များအားလုံးကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်း၏ အမည်သို့ပြောင်း၍ အစားထိုးပြီးဖြစ်စေရမည်။ သို့သော်ထိုသို့အမည်ပြောင်းခြင်း မရှိစေကာမူ အပြီးအပိုင်အပ်နှင်းရရှိသည့် အမိန့်အရ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန် များကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ အကျိုးသက်ရောက်ပြီး ခံစားပိုင်ခွင့်များ ရရှိစေရမည်။
- (၃) ဗဟိုဘဏ်က ဤဥပဒေအရ သို့မဟုတ် တည်ဆဲကုမ္ပဏီများအက်ဥပဒေအရထုတ်ပြန်သော အမိန့်ပါစည်းကမ်းချက်နှင့် စည်းကမ်းချက်များကို လွှဲပြောင်းလက်ခံရရှိသောအဖွဲ့အစည်း သည် လိုက်နာရမည်။ ထိုအဖွဲ့အစည်းသည် ထိုသို့လိုက်နာမည့်အကြောင်း စာဖြင့်သဘော တူညီချက်ပေးရမည်။
- (၄) လွှဲပြောင်းလက်ခံသော အဖွဲ့အစည်းအား ထုတ်ပေးထားသောလိုင်စင်ကို ရရန်ပိုင်ခွင့် အပြီး အပိုင် အပ်နှင်းသည့် အမိန့်နှင့်အညီ ထိုအဖွဲ့အစည်းအပ်နှင်းသည့်ခံစားခွင့်များ အကျိုး သက်ရောက်မှုရှိစေရန် လိုအပ်သလို ပြုပြင်ရမည်။
- (၅) လွှဲပြောင်းပေးသော အဖွဲ့အစည်းက မြန်မာပြည်တွင်းနှင့် ပြင်ပဘဏ်များထံမှ ရရန်ပိုင်ခွင့် များနှင့် ပေးရန်တာဝန်များအားလုံးကို လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ လွှဲပြောင်း

အပ်နှင်းလိုက်လျှင် ဗဟိုဘဏ်သည် လွှဲပြောင်းသော အဖွဲ့အစည်း၏လိုင်စင်ကို ပယ်ဖျက်ရမည်။

(ခ) ပုဒ်မ ၉၃ အရ ထုတ်ဆင့်သော ရရန်ပိုင်ခွင့် အပ်နှင်းသည့်အမိန့်တွင် ဗဟိုဘဏ်က အခြားနည်းဖြင့် သီးခြားဖော်ပြထားခြင်းမရှိလျှင် သက်ဆိုင်ရာနေ့ရက်မှစ၍ အောက်ပါတို့ အကျိုးသက်ရောက်စေရမည် -

(၁) လွှဲပြောင်းလက်ခံသည့် အဖွဲ့အစည်းသို့ အပ်နှင်းလွှဲအပ်သည့် ရရန်ပိုင်ခွင့်များ ပေးရန်တာဝန်များနှင့် စပ်လျဉ်း၍ ပဋိညာဉ်များ၊ စာချုပ်များ၊ အာမခံစာချုပ်များ၊ သဘောတူညီချက်များ၊ ကိုယ်စားလှယ်လွှဲစာများ၊ တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခွင့်များနှင့် အခြားစာချုပ်စာတမ်းများသည် လွှဲပြောင်းပေးသော အဖွဲ့အစည်းသို့ အဆိုပါပဋိညာဉ်များ၊ စာချုပ်များ၊ အာမခံစာချုပ်များ၊ သဘောတူညီချက်များ၊ ကိုယ်စားလှယ်လွှဲစာများ၊ တရားဝင်ကိုယ်စားလှယ်လွှဲအပ်ခွင့်များနှင့် အခြားစာချုပ်စာတမ်းများပါ သဘောတူခွင့်ပြုသောနေ့ရက်မှစ၍ လွှဲပြောင်းအပ်နှံပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(၂) လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းသို့ အပ်နှင်းရရှိသော ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန်များနှင့်စပ်လျဉ်း၍ ထိုသို့အပ်နှင်းခြင်းမပြုမီက ရှိခဲ့သောအရေးယူဆောင်ရွက်ချက်များနှင့် စွဲဆိုချက်များမှာ လွှဲပြောင်းလက်ခံရရှိသော အဖွဲ့အစည်းက စွဲဆိုသော သို့မဟုတ် ၎င်းအဖွဲ့အစည်းအပေါ် စွဲဆိုသောအရေးယူမှုများနှင့် စွဲဆိုချက်များဖြစ်သည်ဟု မှတ်ယူ၍ အကျိုးသက်ရောက်မှုရှိစေရမည်။

(ဂ) ဤပုဒ်မ အလို့ငှာ -

(၁) “သက်ဆိုင်ရာနေ့” ဆိုသည်မှာ အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာသော ပိုင်ဆိုင်ခွင့် အပြီးအပိုင်အပ်နှင်းသည့်အမိန့် ထုတ်ပြန်သည့်နေ့ကို ဆိုသည်။

(၂) “တရားဝင်မှတ်ပုံတင်ခြင်းများ” ဆိုသည်မှာ မြန်မာနိုင်ငံ၏ဥပဒေအရ တည်ထောင်သည့် မှတ်ပုံတင်ဌာနတွင် လူပုဂ္ဂိုလ်နှင့် မြန်မာနိုင်ငံတွင် ဥပဒေအရဖွဲ့စည်းသည့် အဖွဲ့အစည်းများ၏ ရွှေ့ပြောင်းနိုင်သော သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းအတွက် ရပိုင်ခွင့်မှတ်တမ်းများအရ အကျိုးခံစားမှုများ၊ ပိုင်ဆိုင်မှုများ၊ လွှဲပြောင်းခြင်းများ မှတ်ပုံတင်ခြင်းကို ဆိုသည်။

အယူခံခွင့်မရှိသော ရရန်ပိုင်ခွင့် အပြီးအပိုင်အပ်နှံသည့် အမိန့်များ

၉၉။ ဤဥပဒေတွင်ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတွင်ဖြစ်စေ ဆန့်ကျင်ကွဲလွဲချက် မည်သို့ပင် ပြဋ္ဌာန်းပါရှိစေကာမူ ဗဟိုဘဏ်က ပုဒ်မ ၉၆ အရ ထုတ်ဆင့်သော အပြီးအပိုင်အပ်နှင်းသည့် အမိန့်သည် သက်ဆိုင်ရာနေ့မှစ၍ အပြီးအပြတ် အတည်ဖြစ်စေရမည်။

အခွန်နှင့်အခများ

၁၀၀။ ဤဥပဒေအခန်းပါ ပြဋ္ဌာန်းချက်အရ ရရန်ပိုင်ခွင့်များ သို့မဟုတ် ပေးရန်တာဝန် လွှဲပြောင်းမှုတစ်ရပ်ရပ်အပေါ် မည်သည့်အခွန်၊ အခ သို့မဟုတ် စည်းကြပ်ကောက်ခံမှုကိုမျှမပြုရ။ ထို့ပြင် ထိုသို့လွှဲပြောင်းမှုအတွက် မြီရှင်၊ ငွေအပ်နှံသူ၊ ငွေချေးသူ သို့မဟုတ် အစုရှယ်ယာဝင်၏ သဘောတူညီချက်၊ အတည်ပြုချက် သို့မဟုတ် အကြောင်းကြားချက် လိုအပ်ခြင်းမရှိပါ။

ကြွေးမြီပေးဆပ်ခြင်းကို ရပ်ဆိုင်းထားခြင်း

၁၀၁။ (က) ဤအခန်းပါ လုပ်ပိုင်ခွင့်အာဏာများအပြင် ဗဟိုဘဏ်သည် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ အကျိုးအတွက်ဖြစ်စေ၊ ငွေအပ်နှံသူများ၏ အကျိုးစီးပွားနှင့် စုဆောင်းငွေများကို ကာကွယ်ရန်

ဖြစ်စေ၊ ငွေကြေးစနစ်တည်ငြိမ်ရန်ဖြစ်စေ လိုအပ်သည်ဟုထင်မြင်လျှင် ထုတ်ပြန်သည့်အမိန့်ကို အများပြည်သူ သိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည် -

- (၁) အမိန့်တွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ဘဏ်လုပ်ငန်းအားလုံး သို့မဟုတ် အချို့အဝက်ကို လုပ်ကိုင်ခွင့် တားမြစ်ပိတ်ပင်ခြင်း၊
- (၂) ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား ဘဏ်လုပ်ငန်းနှင့်ဆက်သွယ်သော လုပ်ငန်းတာဝန်များ အားလုံး သို့မဟုတ် အစိတ်အပိုင်းကိုပြုလုပ်ခြင်း သို့မဟုတ် ဆောင်ရွက်ခြင်းကို တားမြစ် ပိတ်ပင်ခြင်း၊
- (၃) ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ အတန်းအစား၊ အမျိုးအစား သို့မဟုတ် လုပ်ငန်းများကို လည်းကောင်း၊ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းကစွဲဆိုသည့် သို့မဟုတ် ၎င်းအပေါ်စွဲဆိုသည့် တရားမမှုများကိုလည်းကောင်း သုံးလထက်မပိုစေဘဲ ရပ်ဆိုင်းထားရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တွင် တားဆီးမိန့်လျှောက်ထားခြင်း၊
- (၄) ပုဒ်မခွဲ (၁) သို့မဟုတ် ပုဒ်မခွဲ (၂) အရ တားမြစ်ထားသောကာလအတွက် အကျိုး သက်ရောက်မှုရှိစေရန် ထိုတားမြစ်သည့်ကာလအတွင်း ဤဥပဒေအရထုတ်ပေးသည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လိုင်စင်အား ရပ်ဆိုင်းထားခြင်း၊
- (၅) အထက်ပါ ပုဒ်မခွဲများပါ ပြဋ္ဌာန်းချက်များကို အကျိုးသက်ရောက်စေရန် အလို့ငှာ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ပိုင်ဆိုင်ပစ္စည်းများ၊ စာအုပ်များ၊ စာတမ်းအမှတ်အသားများ သို့မဟုတ် အကျိုးဆက်များကို ဗဟိုဘဏ်က ထိန်းချုပ်ကွပ်ကဲခြင်း သို့မဟုတ် ကြီးကြပ်ခြင်း အပါအဝင် မကင်းနိုင်သော အကျိုးဆက်များ၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမှုများဆိုင်ရာ ကိစ္စများအတွက် ပြဋ္ဌာန်းသတ်မှတ်ခြင်း၊
- (ခ) အခါအားလျော်စွာ ပုဒ်မခွဲ (က) အရ ထုတ်ပြန်သောအမိန့်ကိုပြင်ဆင်ခြင်း၊ ပြောင်းလဲခြင်း၊ အစားထိုးခြင်းပြုနိုင်သည်။ ထိုသို့ လက်တွေ့ဆောင်ရွက်ရန် မဖြစ်နိုင်လျှင် သို့မဟုတ် တရားမျှတမှုမရှိလျှင် ပုဒ်မခွဲ (က) အရ နောက်ထပ်အမိန့်ကို ထုတ်ဆင့်နိုင်သည်။
- (ဂ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) အရ ထုတ်ဆင့်သည့်အမိန့်နှင့် ပုဒ်မခွဲ (ခ) အရ နောက်ထပ် ထုတ်ပြန်သောအမိန့်ကို အချိန်မရွေးရုပ်သိမ်းနိုင်သည်။ ထို့ပြင် ဗဟိုဘဏ်သည် လိုအပ်သည်ဟု ထင်မြင်လျှင် အဆိုပါအမိန့်တွင်လိုအပ်သော ညွှန်ကြားချက် သို့မဟုတ် ဆက်သွယ်သော၊ နောက်ဆက်တွဲသဘောသဘာဝရှိသည်များကို ထည့်သွင်းထုတ်ပြန်နိုင်သည်။

အခန်း (၁၅)

ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ (NBFI) နှင့် ဇယားဝင်အဖွဲ့အစည်းများ (Scheduled Institution) ပြန်လည်ထူထောင်ခြင်း

ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (Rehabilitation Procedures)

- ၁၀၂။ (က) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ (NBFI) နှင့် ဇယားဝင်အဖွဲ့အစည်း (Scheduled Institution) များကို နိုင်ငံ၏ ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုရှိစေရန် သတ်မှတ် ထားသော NBFI သို့မဟုတ် ဇယားဝင်အဖွဲ့အစည်းအား ပြန်လည်ထူထောင်ပေးရန် လိုအပ်ကြောင်း ဝန်ကြီးဌာနနှင့်ဗဟိုဘဏ်မှ စာဖြင့်ရေးသားထောက်ခံချက်အပေါ် အခြေခံ၍ နိုင်ငံတော်အစိုးရက ‘သတ်မှတ်ထားသော NBFI သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း’ ကို ပြန်လည်ထူထောင်နိုင်သည်။ ယင်းသို့ဆောင်ရွက်ရာတွင် အောက်ပါအချက်လက်များကိုလည်း ထည့်သွင်းစဉ်းစားရမည် -
- (၁) သတ်မှတ်ထားသော NBFI သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း၏ အရွယ်အစား၊ အပြန်အလှန် ဆက်သွယ်မှု၊ အစားထိုးဆောင်ရွက်နိုင်မှုနှင့် ရှုပ်ထွေးမှု၊

- (၂) သတ်မှတ်ထားသော NBFI သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း၏ မှတ်ပုံတင်ခြင်းအား ဖျက်သိမ်းခြင်း သို့မဟုတ် ပျက်ကွက်မှုများသည် ငွေရေးကြေးရေးစနစ်တည်ငြိမ်မှုအား အကျိုး သက်ရောက်မှုများ ရှိနိုင်ခြင်း၊
- (၃) ပုဒ်မခွဲ (ခ) တွင် ရည်ညွှန်းထားသော ငွေကြေးဖြည့်ဆည်းပေးခြင်းများအတွက် နိုင်ငံတော်၏ ရသုံးမှန်းခြေငွေစာရင်းမှ အရင်းအမြစ်များ ရရှိနိုင်ခြင်း။
- (ခ) ပုဒ်မခွဲ (က) တွင် ဖော်ပြထားသော **‘သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း’** ကို ပြန်လည်ထူထောင်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်အစိုးရမှ ဆုံးဖြတ်ချက်ချမှတ်ပါက ဝန်ကြီးဌာနမှ ဤပုဒ်မ၏ ပုဒ်မခွဲ (ဇ) နှင့် (ဈ) တို့တွင် ရည်ညွှန်းထားသောလုပ်ငန်းများ၊ ကုန်ကျငွေများနှင့် စရိတ်များနှင့်သက်ဆိုင်သည့် ငွေကြေးဖြည့်ဆည်းပေးခြင်းများ ပြုလုပ်ရမည်။
- (ဂ) **‘သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း’** တစ်ခု ပြန်လည်ထူထောင်ရန်အလို့ငှာ ဝန်ကြီးဌာနနှင့် ဗဟိုဘဏ်မှ ထောက်ခံချက်နှင့်အတူ ယင်းဗဟိုဘဏ်၏ ပြန်လည်ထူထောင်ရေးဆိုင်ရာ အစီအစဉ်ကို အုပ်ချုပ်သူ၏ အကြံပေးချက်နှင့် ပူးတွဲထောက်ခံချက်ပါရှိရမည်။ ၎င်းအစီအစဉ်တွင် -
 - (၁) သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း၏ စီမံခန့်ခွဲခြင်း သို့မဟုတ် လုပ်ငန်းဆောင်ရွက်ခြင်းများတွင် လက်ရှိ ဖြစ်ပေါ်နေသော အားနည်းချွတ်ယွင်းချက်များအား ဖော်ထုတ်ခြင်း၊
 - (၂) အဆိုပါအားနည်းချွတ်ယွင်းချက်များအား ကုစားရန် လိုအပ်သော ပြန်လည်တည်မတ်ရေး နည်းလမ်းများအားသတ်မှတ်ခြင်း၊
 - (၃) အဆိုပြုထားသော ပြန်လည်ထူထောင်ခြင်းလုပ်ငန်းအတွက် အချိန်ဇယားနှင့် ငွေကြေး ဖြည့်ဆည်းခြင်း အစီအစဉ်များချမှတ်ခြင်း၊
 - (၄) ပုဒ်မ ၉၃ အရ အာဏာအပ်နှင်းခြင်းခံရသည့် လုပ်ငန်းဆောင်ရွက်ချက်တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပို၍ သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း၏ အဓိကစီးပွားရေးဆောင်ရွက်ချက်များကို ယာယီအဖွဲ့ အစည်းအပါအဝင် အခြားဘဏ်လိုင်စင်ရ အဖွဲ့အစည်းသို့ လွှဲပြောင်းသည့်မဟာဗျူဟာ များကို ပြန်လည်သုံးသပ်ခြင်းနှင့် အကဲဖြတ်ခြင်း၊
 - (၅) နိုင်ငံတော်အစိုးရ၏ ကုန်ကျစရိတ်ဖြင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်း၏ အကျိုးစီးပွားအား ကာကွယ်ရန် အလို့ငှာ ငွေအပ်နှံသူများမှ ပိုင်ရှင်များနှင့် မြီရှင်များ၏ အကျိုးတိုးပွားလာမှုကို ဟန့်တားခြင်း။
- (ဃ) အဆိုပါပြန်လည်ထူထောင်ခြင်း အစီအစဉ်အား ဆောင်ရွက်နေစဉ်အတွင်း မည်သည့် အချိန်တွင် မဆို ဝန်ကြီးဌာနသည် ဗဟိုဘဏ်နှင့် တိုင်ပင်ပြီးနောက် အောက်ပါတို့ကို ဆောင်ရွက် နိုင်သည် -
 - (၁) ၎င်းပြန်လည်ထူထောင်ခြင်းအစီအစဉ်အား ရပ်စဲခြင်း၊
 - (၂) အကယ်၍ ပုဒ်မ ၁၃ အရ ခိုင်မာမှုရှိပါက သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေး ကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် သတ်မှတ်ထားသည့် အဖွဲ့အစည်း၏ လုပ်ငန်း မှတ်ပုံတင်ခြင်းအား ဗဟိုဘဏ်မှ ရုပ်သိမ်းနိုင်သည်။ သို့တည်းမဟုတ် အခန်း (၁၆) တွင် ဖော်ပြထားချက်နှင့်အညီ လူမွဲစာရင်း ခံယူခြင်းအား စတင်နိုင်ရန် တရားလွှတ်တော်သို့ တင်ပြခြင်းကို ဗဟိုဘဏ်မှ ပြုလုပ်နိုင်သည်။

- (င) ပြန်လည်ထူထောင်ခြင်းကိစ္စရပ်အပေါ် အခြေခံ၍ ရရန်ပိုင်ခွင့်များထိန်းသိမ်းခြင်း၊ အပ်နှံငွေများ ကာကွယ်ခြင်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းစဉ် အောက်တွင် ဘဏ်မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင် အဖွဲ့အစည်းများ၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲခြင်းများ ဆောင်ရွက်နိုင်ရန် အခန်း (၁၃) တွင် ဖော်ပြချက်နှင့်အညီ ဗဟိုဘဏ်မှ အုပ်ချုပ်သူအား ခန့်အပ်နိုင်သည်။
- (စ) ဗဟိုဘဏ်သည် အုပ်ချုပ်သူအား ဇယားဝင်အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များနှင့် ပေးရန်တာဝန် အားလုံးကိုသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း အစိုးရက မတည် ရင်းနှီးငွေထည့်ဝင်သော ပေါင်းကူးအဖွဲ့အစည်းသို့ လွှဲပြောင်းရန် ညွှန်ကြားနိုင်သည်။ ယင်းလွှဲပြောင်းခြင်းသည် ချက်ချင်းအကျိုးသက်ရောက်မှုရှိစေရမည်။
- (ဆ) သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင် အဖွဲ့အစည်း၏ မြီရှင်များသို့ ဆောင်ရွက်ပေးရမည့် အချို့တာဝန်သည် အဆိုပါလွှဲပြောင်းမှုတွင် ပါဝင်ပါက အုပ်ချုပ်သူသည် အဆိုပါမြီရှင်များ၏အကျိုးစီးပွားအား ထည့်သွင်းစဉ်းစားရမည်။ ဆိုလိုသည်မှာ အဆိုပါလွှဲပြောင်းမှုသည် မည်သည့်ဘဏ်လိုင်စင်ရအဖွဲ့အစည်း သို့မဟုတ် အဆိုပါအဖွဲ့အစည်းများအား အုပ်ချုပ်သည့်အဖွဲ့အစည်း၏ သဘောတူညီချက်ကို ရယူရန် မလိုအပ်ပါ။
- (ဇ) ပေးရန်တာဝန်လွှဲပြောင်းခြင်းအား ဗဟိုဘဏ်ကသတ်မှတ်သည့် အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။
- (ဈ) သတ်မှတ်ထားသောဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင် အဖွဲ့အစည်း ပြန်လည်ထူထောင်ခြင်းကြောင့် ပေါ်ပေါက်လာသော ကုန်ကျငွေများအား အောက်ပါအတိုင်း ကျခံစေနိုင်သည် -
- (၁) ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်းမှ သင့်လျော်သလို ကျခံခြင်း၊
- (၂) သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင် အဖွဲ့အစည်း၏ ရရန်ပိုင်ခွင့် လုံလောက်မှုမရှိပါက အစိုးရက ကျခံခြင်း။
- (ည) ဤပုဒ်မအရ မြီရှင်၊ မြီစား၊ ချေးယူထားသူနှင့် ရှယ်ယာပိုင်ဆိုင်ထားသူများ၏ ခွင့်ပြုချက် သို့မဟုတ် အသိပေးစာဖြင့် သဘောတူညီချက်မပါဘဲ သို့မဟုတ် ၎င်းတို့၏အတည်ပြုချက်အရ ရရန်ပိုင်ခွင့်များ၊ ပေးရန်တာဝန်များအား လွှဲပြောင်းပေးရာတွင် အခွန်များ၊ ကုန်ကျစရိတ်များ တောင်းဆိုခွင့် မရှိစေရ။
- (ဋ) ဗဟိုဘဏ်မှ အောက်ပါစည်းမျဉ်းများဖြင့် -
- (၁) သတ်မှတ်ထားသော မည်သည့်ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်းမှမဆို ငွေရေးကြေးရေးအကျပ်အတည်း သို့မဟုတ် ဆုံးရှုံးမှုများ ပေါ်ပေါက်နေသည့်ကိစ္စရပ်တွင် အဆိုပါကိစ္စကိုကုစားရန်၊ လျင်မြန်၍ အစီအစဉ်ကျနသည့် အစီအစဉ်တစ်ရပ်ပါဝင်သည့် အစီရင်ခံစာကို ဗဟိုဘဏ်သို့ ကာလအပိုင်းအခြားအလိုက် တင်ပြရမည်။
- (၂) သတ်မှတ်ထားသော ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများ သို့မဟုတ် ဇယားဝင်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စီးပွားရေးလုပ်ငန်းများ လုပ်ငန်းစဉ် ဆိုင်ရာလုပ်ဆောင်မှုများနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များ၊ တားမြစ်ချက်များနှင့်လိုအပ်ချက် များကို သတ်မှတ်ခြင်း၊
- (၃) အစိုးရ၏ အတည်ပြုချက်အရ လိုအပ်သလို ကုစားသည့် နည်းလမ်းများရယူနိုင်သည်။

အခန်း (၁၆)

ဘဏ်လိုင်စင်ရ အဖွဲ့အစည်းများအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်း
(Liquidation of Licensed Institutions)

အထွေထွေလူမွဲစာရင်းခံယူခြင်းဥပဒေနှင့် တရားရုံး၏ တရားစီရင်ပိုင်ခွင့်

၁၀၃။ (က) ကုမ္ပဏီများ အက်ဥပဒေနှင့် ကုမ္ပဏီများ လူမွဲခံယူခြင်းနှင့် သက်ဆိုင်သော အခြားဥပဒေ၏ ပြဋ္ဌာန်းချက်များသည် ယခုအခန်းတွင် သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိလျှင် ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုအား အကျိုးသက်ရောက်ခြင်းမရှိစေရ။

(ခ) တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခု အတွက် အပြီးသတ်အမိန့် သို့မဟုတ် ထိန်းသိမ်းသူခန့်ထားခြင်းနှင့် စပ်လျဉ်းသည့် မည်သည့် အသနားခံစာကိုမဆို စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိကသာ တရားလွှတ်တော်သို့ လျှောက်ထားတင်ပြရမည်။

ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား လုပ်ငန်းဆောင်ရွက်ခြင်းမှ ဆန္ဒအလျောက်ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းအတွက် လိုအပ်သောကြိုတင်အတည်ပြုချက်

၁၀၄။ (က) ဗဟိုဘဏ်၏ စာဖြင့်ရေးသားထားသော အတည်ပြုချက်မပါဘဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်း တစ်ခု၊ လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခုအား ဆန္ဒအလျောက် ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် မည်သည့်ပုဂ္ဂိုလ်ကမျှ ဆောင်ရွက်ပေးခွင့် မရှိ။

(ခ) အောက်ပါအချက်များအား ကျေနပ်မှုမရှိလျှင် ပုဒ်မခွဲ (က) အရ အတည်ပြုချက်အား ဗဟိုဘဏ်က ခွင့်မပြုရ -

(၁) လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းက ကြွေးမြီများအားလုံးကို ပြန်လည်ပေးဆပ်နိုင်စွမ်းရှိပြီး ငွေအပ်နှံသူများနှင့် မြီရှင်များသို့ နှောင့်နှေးမှုမရှိဘဲ ပြန်လည် ပေးဆပ်နိုင်ခြင်း၊

(၂) ဘဏ်လုပ်ငန်း အစုရှယ်ယာရှင်များ၏ အစည်းအဝေးတစ်ခုတွင် မဲပေးပိုင်ခွင့်ရှိသော ရှယ်ယာများ၏ လေးပုံသုံးပုံထက်မနည်း ကိုယ်စားပြုထားသည့်သဘောတူညီချက်တစ်ခုအရ လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းအား ရပ်စဲခြင်းနှင့် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်းအား အတည်ပြုပြီး ဖြစ်ခြင်း။

(ဂ) အစိုးရ၏ စာဖြင့်ရေးသားထားသော အတည်ပြုချက်မပါဘဲ ပြည်တွင်းလိုင်စင်ရ နိုင်ငံတော်ပိုင် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခုအားရပ်စဲခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို ဖြစ်စေ နိုင်ငံခြားငွေရေးကြေးရေးအဖွဲ့အစည်း၏ စီမံအုပ်ချုပ်သူက စာဖြင့်ရေးသားထားသည့် တောင်းဆိုချက်မပါဘဲ မြန်မာနိုင်ငံအတွင်း ပြည်ပငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခု၏ ဌာနခွဲအား စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကိုဖြစ်စေ ဗဟိုဘဏ်က ဆောင်ရွက်ရန် ခွင့်ပြုနိုင်ခြင်း မရှိပေ။

ဆန္ဒအလျောက်ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအတွက် စည်းကမ်းချက်များ

၁၀၅။ (က) ပုဒ်မ ၁၀၄၊ ပုဒ်မခွဲ (ခ) နှင့် (ဂ) တို့အရ အတည်ပြုချက်တစ်ခုအား ဗဟိုဘဏ်မှ ခွင့်မပြုသေးမီ အဆိုပါဆန္ဒအလျောက်လုပ်ငန်းရပ်စဲမည့် လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်း သည် အောက်ပါတို့ကို ပြီးစီးအောင် ဆောင်ရွက်ရမည် -

(၁) ၎င်း၏ဘဏ်တွင် အပ်နှံထားသည့်ငွေများကို ငွေအပ်နှံသူများသို့ ပြန်လည်ထုတ်ပေးပြီးဖြစ်ရမည်။

- (၂) ဤဥပဒေအရ ပေါ်ပေါက်သည့် ငွေရေးကြေးရေးပေးရန် တာဝန်များနှင့် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများအားလုံးကို ပြန်လည်ပေးဆပ်ပြီးဖြစ်ကြောင်းနှင့် ယင်း၏ယုံမှတ်အပ်နှံခြင်း ဆိုင်ရာ လုပ်ပိုင်ခွင့်အရ ၎င်းထံတွင်ရှိသည့် ရန်ပုံငွေအားလုံးနှင့် အခြားပိုင်ဆိုင်ပစ္စည်းများကို ပြန်လည်ပေးအပ်ပြီး ဖြစ်ရမည်။
- (ခ) ပုဒ်မခွဲ (က) အရ လိုအပ်ချက်များအပြင် လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့ အစည်းသည် -
- (၁) ဆောင်ရွက်နေဆဲ လုပ်ငန်းအားလုံးအား ရပ်စဲပြီး ဖြစ်ရမည်။
- (၂) စာရင်းရှင်းလင်းဖျက်သိမ်းရန်ဖြစ်သည့် ဆောင်ရွက်ဆဲစီးပွားရေးလုပ်ငန်းများအားလုံးအား ရပ်စဲပြီး ပုံစံကျနသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအား သက်ရောက်မှုရှိစေမည့် လိုအပ်သည့် အခွင့်အာဏာကိုသာလျှင် ကျင့်သုံးရမည်။
- (ဂ) ဗဟိုဘဏ်သည် လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းနှင့်ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်တို့နှင့် သက်ဆိုင်သည့် အစီရင်ခံစာများ စာရွက်စာတမ်းများ ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း စီမံချက်အပါအဝင် အခြားသောသတင်းအချက် အလက်များကို တောင်းဆိုကောင်း တောင်းဆိုနိုင်သည်။
- (ဃ) ဗဟိုဘဏ်သည် ပုဒ်မခွဲ (က) ပါ လိုအပ်ချက်များကို ဖြည့်ဆည်းပြီးဖြစ်ကြောင်း သေချာမှုရှိစေရန် အတွက် ခွင့်ပြုချက်ရရှိအောင် ဆောင်ရွက်နေသော လူပုဂ္ဂိုလ်နှင့် လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတို့ထံသို့ ညွှန်ကြားချက်ထုတ်ပြန်နိုင်သည်။
- (င) လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုသည် ပုဒ်မ ၁၀၄ နှင့် ဤပုဒ်မပါ လိုအပ်ချက်များအား မဖြည့်ဆည်းနိုင်လျှင် ဗဟိုဘဏ်သည် ဤဥပဒေပုဒ်မ ၉၃ အရ အုပ်ချုပ်သူတစ်ဦးအား ခန့်အပ်ရမည်။

မိမိဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို အကြောင်းကြားခြင်း

- ၁၀၆။ (က) လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် ရပ်စဲခြင်း သို့မဟုတ် မိမိဆန္ဒ အလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့အတွက် အောက်ပါအတိုင်း အကြောင်းကြားစာ ပေးပို့ရမည် -
- (၁) ဗဟိုဘဏ်မှ ပုဒ်မ ၁၀၄ အရ အတည်ပြုချက် လက်ခံရရှိပြီး ၁၄ ရက်အတွင်း ကုမ္ပဏီများ၏ မှတ်ပုံတင်အရာရှိထံသို့ ပေးပို့ရန်၊
- (၂) မြီစားများအားလုံးနှင့် အခြားမြီရှင်များတို့အပြင် အခြားနည်းအားဖြင့် ဘဏ်လိုင်စင်ရအဖွဲ့ အစည်းတွင် ယုံမှတ်အပ်နှံထားသည့် ရန်ပုံငွေနှင့်ပိုင်ဆိုင်ပစ္စည်းများကို ပြန်လည်လက်ခံရယူ ရမည့်သူများ၊ လုံခြုံမှုအရအပ်နှံထားသည့် သေတ္တာကိုငှားရမ်းထားသူများ သို့မဟုတ် ယုံမှတ် အပ်နှံထားသူများထံသို့ ပေးပို့ရန်၊
- (၃) မြန်မာနိုင်ငံအတွင်း အများပြည်သူသိရှိနိုင်ရန် တစ်ကြိမ်ထုတ်ပြန်ကြေညာရမည်၊
- (၄) စီးပွားရေးလုပ်ငန်း အဓိကနေရာနှင့် ၎င်း၏ အခြားရုံးများရှိ သိသာမြင်သာသော နေရာ တစ်နေရာတွင် ပြသရန်။
- (ခ) ပုဒ်မခွဲ (က) တွင် ရည်ညွှန်းသည့် အကြောင်းကြားစာတွင်ပါရှိရမည့် သတင်းအချက်အလက် များကို ဗဟိုဘဏ်က သတ်မှတ်ပေးရမည်။

(ဂ) ဗဟိုဘဏ်သည် အောက်ပါအချက်တစ်ရပ်ရပ်ကိုတွေ့ရှိလျှင် လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၂) အရ ပုဂ္ဂိုလ်တစ်ဦးဦးထံ အကြောင်းကြားစာပေးပို့ခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည် -

(၁) ထိုသို့ပြုလုပ်ရန် လက်တွေ့မကျကြောင်း၊

(၂) ထိုပုဂ္ဂိုလ်သည် ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ အခြားသော နည်းဖြင့် လုံလောက်သည့် သတိပေးစာရရှိပြီးဖြစ်ကြောင်း။

ဆန္ဒအလျောက်ရပ်စဲခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတွင် မြီရှင်များ၏အခွင့်အရေးများ

၁၀၇။ (က) ရပ်စဲခြင်း သို့မဟုတ် ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအားစတင်ရန် အတည်ပြု ချက်သည် လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းတစ်ခု၏ ငွေအပ်နှံသူ သို့မဟုတ် အခြားသောမြီရှင်သို့ ပေးချေရမည့်တောင်းခံမှုများအားလုံးအား တောင်းခံခွင့်များ သို့မဟုတ် ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတွင် ထိန်းသိမ်းထားသည့် ရန်ပုံငွေ သို့မဟုတ် အခြား ပိုင်ဆိုင်ပစ္စည်းပိုင်ရှင်၏ လုပ်ပိုင်ခွင့်များအား ထိခိုက်နစ်နာစေမည် မဟုတ်ပါ။

(ခ) ဥပဒေနှင့်အညီတောင်းခံမှုများအား ချက်ချင်းပေးရမည်ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ထိန်းသိမ်းထားသည့် ရန်ပုံငွေသို့မဟုတ် အခြားပိုင်ဆိုင်ပစ္စည်း များအား ဗဟိုဘဏ်က သတ်မှတ်ပေးသည့် အမြင့်ဆုံးကာလအတွင်း ပိုင်ဆိုင်ခွင့်ရှိသူ ပိုင်ရှင်ထံ ပြန်လည်ပေးရမည်။

လိုင်စင်အား ဖျက်သိမ်းခြင်းနှင့် ရရန်ပိုင်ခွင့်များအား ခွဲဝေခြင်း

၁၀၈။ (က) ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းပြီးစီးပါက လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် စာရင်းစစ်ဆေးပြီး ရှင်းတမ်းတစ်ခုနှင့် ပြင်ပစာရင်းစစ်၏ ထင်မြင်ချက်ပါဝင်သော အတည်ပြုပြီး ဘဏ်လိုင်စင်ရ အဖွဲ့အစည်းက လက်ခံသည့် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း အစီရင်ခံစာတစ်စောင်ကို ပြင်ဆင်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ တင်ပြရမည်။

(ခ) ပုဒ်မခွဲ (က) အရ တင်ပြထားသည့် စာရင်းစစ်ထင်မြင်ယူဆချက်တွင် အောက်ပါတို့ကို ဖော်ပြ ရမည် -

(၁) စာရင်းစစ်၏ စီရင်ဆုံးဖြတ်ချက်အတွင်းတွင် ပြည့်စုံမှုတပြုပြီး သင့်တင့်လျောက်ပတ်စွာရေးဆွဲ ပြုစုထားကြောင်း၊

(၂) ရပ်စဲခြင်း သို့မဟုတ် စာရင်းရှင်းလင်းဖျက်သိမ်းခြင်း အစီရင်ခံစာသည် လက်ရှိလုပ်ငန်း ဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ စာရင်းရှင်းလင်းဖျက်သိမ်းခြင်းကို တိကျ မှန်ကန်စွာ ဖော်ပြထားကြောင်း၊

(၃) ပြင်ပစာရင်းစစ်သည် လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း ထံမှ သတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက်တောင်းခံရာတွင် လက်ခံရရှိသည့် သတင်းအချက်အလက် သို့မဟုတ် ရှင်းလင်းချက်များသည် ကျေနပ်ဖွယ်ရှိ/မရှိ၊

(၄) ဆန္ဒအလျောက်ရပ်စဲခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဗဟိုဘဏ်၏ ညွှန်ကြားချက် များကို လိုက်နာပြီး ဆောင်ရွက်ထားခြင်းရှိ/မရှိ။

(ဂ) လက်ရှိလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဘဏ်လိုင်စင်ရအဖွဲ့အစည်းက ပုဒ်မ ၁၀၅ တွင် ရည်ညွှန်းထားသည့်အတိုင်း ၎င်း၏ဖြည့်ဆည်းဆောင်ရွက်ပေးရမည့် တာဝန်များအားလုံးကို

- ပုဒ်မခွဲ (က) အရ တင်ပြရမည့် အထောက်အထားများအပေါ် အခြေခံထားသည်ဟု ဗဟိုဘဏ်က ယူဆလျှင် -
- (၁) ဗဟိုဘဏ်သည် လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ လိုင်စင်အား ဖျက်သိမ်း၍ ဤဥပဒေပုဒ်မ ၁၃ ၏ ပြဋ္ဌာန်းချက်များနှင့်အညီ ဖျက်သိမ်းမှုအား အကြောင်းကြားရမည်။
- (၂) ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် ရရန်ပိုင်ခွင့်အမှန်ရှိသော ပိုင်ရှင်များအား ၎င်းတို့၏ ရရန်ပိုင်ခွင့်များကို ၎င်းတို့ရရှိရမည့် အချိုးအတိုင်း ခွဲဝေပေးရမည်။
- (ဃ) လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် အောက်ဖော်ပြပါ ကိစ္စရပ်များ မဆောင်ရွက်မီ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ ခွဲဝေမှုများကို မပြုလုပ်ရ -
- (၁) တရားရုံးက ဆုံးဖြတ်သတ်မှတ်ချက်အရပေးချေရမည့် သို့မဟုတ် ပြန်လည်ပေးရမည့်ရန်ပုံငွေများ သို့မဟုတ် ပိုင်ဆိုင်ပစ္စည်းများနှင့်စပ်လျဉ်း၍ အငြင်းပွားနေသည့် တောင်းခံမှုများကို ဖြည့်ဆည်းရန် လုံလောက်သောငွေကြေးအား ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ခြင်း၊
- (၂) မြီစားအားလုံး၊ အခြားမြီရှင်များ သို့မဟုတ် ရန်ပုံငွေများတောင်းခံခြင်းမပြုရသေးသည့် ပုဂ္ဂိုလ်များအား ပေးရန်ရှိသည့် ရန်ပုံငွေများကိုပေးရန် ဗဟိုဘဏ်သို့ လွှဲပြောင်းပေးပို့ခြင်း၊
- (၃) ပုဒ်မ ၁၆၆ ကို လိုက်နာဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းက ထိန်းသိမ်းထားသည့်ရန်ပုံငွေများနှင့် ပိုင်ဆိုင်ပစ္စည်းများကို ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၂) အရ အဆိုပါပုဂ္ဂိုလ်များသို့ ခွဲဝေနိုင်ခြင်းမရှိသည့်အခါ။
- (င) ပုဒ်မ ၁၂၇ အရ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဘဏ်လိုင်စင်ရအဖွဲ့အစည်း၏ ရရန်ပိုင်ခွင့်များမပါဘဲ ကုန်ကျသည့်ကုန်ကျစရိတ်၊ တောင်းခံငွေနှင့် အသုံးစရိတ်အားလုံး ဦးစားပေး ပေးချေရမည်။
- (စ) ပုဒ်မခွဲ (က) အရ တင်ပြထားသည့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းအစီရင်ခံစာနှင့် စာရင်းစစ်ထားသည့် စာရင်းရှင်းတမ်းများအတွက် အတည်ပြုကြောင်း သတိပေးစာတစ်ခုအား လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းထံမှ လက်ခံရရှိသောအခါ လုပ်ငန်းဆောင်ရွက်ဆဲ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းသည် ယင်းသတိပေးစာအား အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ကြေညာရမည်။
- (ဆ) ပုဒ်မခွဲ (ဆ) အရ ထိုကဲ့သို့ အတည်ပြုသတိပေးစာအား ထုတ်ပြန်ခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီများဥပဒေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသော်ငြားလည်း ကုမ္ပဏီများ၏မှတ်ပုံတင်အရာရှိထံမှ ကုမ္ပဏီအမည်အား စာရင်းမှ ပယ်ဖျက်ရမည်။
- (ဇ) ပုဒ်မခွဲ (ဆ) အရ သတိပေးစာထုတ်ပြန်သည့်အချိန်မှစ၍ ဘဏ်လိုင်စင်ရအဖွဲ့အစည်းသည် တရားဝင်ဖျက်သိမ်းပြီးဖြစ်ရမည်။
- (ဈ) ပုဒ်မခွဲ (ဆ) အရ ဘဏ်လိုင်စင်ရ အဖွဲ့အစည်းတစ်ခုအား ဖျက်သိမ်းခြင်းသည် ဘဏ်လိုင်စင်ရ အဖွဲ့အစည်း၏ ပိုင်ရှင်၊ ဒါရိုက်တာ၊ အမှုဆောင်အရာရှိချုပ် သို့မဟုတ် အခြားသောအရာရှိတစ်ဦးဦးနှင့် စပ်လျဉ်း၍ ဤဥပဒေနှင့်တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ သို့မဟုတ် ဤဥပဒေအရ ပေးရန်တာဝန်ရှိသည်များအပေါ် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပါ။ ထို့အပြင် ထိုပေးဆပ်စရာကို ဘဏ်လိုင်စင်ရ အဖွဲ့အစည်းအား တရားဝင်ဖျက်သိမ်းမှု မပြုရသေးသကဲ့သို့ ဆက်လက်အကျိုးသက်ရောက်မှုရှိစေရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၇၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက် (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၂

ပြည်သူ့လွှတ်တော်ရုံး

အမိန့်ကြော်ငြာစာအမှတ် (၁၀၉/၂၀၁၄)

နေပြည်တော်၊ ၁၃၇၆ ခုနှစ်၊ တော်သလင်းလဆန်း ၂ ရက်

(၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်)

လွှတ်တော်ရုံး၏ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် (၂၆/၂၀၁၃) အရ ပြည်သူ့လွှတ်တော်ရုံးမှ အောက်ပါဦးစီးအရာရှိ(၁၀) ဦးတို့အား အစမ်းခန့်ကာလ (၁) နှစ်ပြည့်မြောက်သည့် နေ့မှစ၍ အတည်ပြုခန့်ထားလိုက်သည် -

စဉ်	အမည်	ရာထူး
၁။	ဦးဝင်းလွင်စိုး	ဦးစီးအရာရှိ
၂။	ဒေါ်တင်မျိုးနွယ်	ဦးစီးအရာရှိ
၃။	ဦးကျော်သူရ	ဦးစီးအရာရှိ
၄။	ဦးတင်ကိုကိုဝင်း	ဦးစီးအရာရှိ
၅။	ဦးရဲမင်းသိန်း	ဦးစီးအရာရှိ
၆။	ဒေါ်မျိုးမျိုးသူ	ဦးစီးအရာရှိ
၇။	ဒေါ်သင်းသင်းခိုင်	ဦးစီးအရာရှိ
၈။	ဒေါ်မြတ်မြတ်စိုး	ဦးစီးအရာရှိ
၉။	ဒေါ်မိုးမိုးဝင်း	ဦးစီးအရာရှိ
၁၀။	ဒေါ်နှင်းနွယ်အေး	ဦးစီးအရာရှိ

(ပုံ) တင်ဝင်းအောင်၊

ခေတ္တညွှန်ကြားရေးမှူးချုပ်၊

ပြည်သူ့လွှတ်တော်ရုံး။

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန

နေပြည်တော်၊ ၁၃၇၆ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၃ ရက်
(၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)

အမှတ် ၁၀။ ။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရုံးချုပ်နှင့်ဗဟို
လေ့ကျင့်ရေးကျောင်းတို့မှ အောက်ဖော်ပြပါအရာထမ်း (၇) ဦးတို့အား အစမ်းခန့်ကာလ (၁) နှစ် ပြည့်မြောက်
သည့် ယှဉ်တွဲပါ နေ့ရက်မှစ၍ အတည်ပြုခန့်ထားလိုက်သည် -

စဉ်	အမည်/ရာထူး/ဌာန	အစမ်းခန့်အပ်သည့်နေ့	အတည်ပြုခန့်အပ်သည့်နေ့
(က)	ဦးခင်မောင်မြင့် ဒုတိယညွှန်ကြားရေးမှူး ရုံးချုပ်	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄
(ခ)	ဦးအောင်ကြိုင် ဒုတိယညွှန်ကြားရေးမှူး ရုံးချုပ်	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄
(ဂ)	ဦးအောင်သိန်း လက်ထောက်ညွှန်ကြားရေးမှူး ရုံးချုပ်	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄
(ဃ)	ဦးဆန်းထွန်းလင်း လက်ထောက်ညွှန်ကြားရေးမှူး ရုံးချုပ်	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄
(င)	ဦးမြတ်သောင်းထွန်း လက်ထောက်ညွှန်ကြားရေးမှူး ရုံးချုပ်	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄
(စ)	ဒေါ်စောစောတိုး လက်ထောက်ညွှန်ကြားရေးမှူး ဗဟိုလေ့ကျင့်ရေးကျောင်း	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄
(ဆ)	ဒေါ်စုစုသက် လက်ထောက်ညွှန်ကြားရေးမှူး ဗဟိုလေ့ကျင့်ရေးကျောင်း	၁၈-၁၀-၂၀၁၃	၁၈-၁၀-၂၀၁၄

စံရွှေအောင်၊

ညွှန်ကြားရေးမှူးချုပ်၊

ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန။

စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန

၁၃၇၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
(၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်)

အမှတ် ၂၉၀။ ။ ပဲခူးတိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်အရာရှိ ဒေါ်ခင်လှလှ (၄၄၅၉) အား
မော်လိုက်ခရိုင်စာရင်းစစ်ရုံးတွင် တာဝန်ဝတ္တရားများ စတင်လက်ခံဆောင်ရွက်သည့်နေ့မှစ၍ လစာနှုန်း
(၁၆၀,၀၀၀-၂,၀၀၀-၁၇၀,၀၀၀) ရရှိသည့် ခရိုင်စာရင်းစစ်အရာရှိအဖြစ် တိုးမြှင့်ခန့်ထားလိုက်သည်။

ခင်စန်းဦး၊

ညွှန်ကြားရေးမှူးချုပ်၊

စီမံရေးရာ၊ လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြန်တမ်း

ရန်ကုန်မြို့ { ၁၃၇၆ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက် (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်) } သောကြာနေ့

ဤအပိုင်းကို သီးခြားစုပေါင်း၍တွဲထားနိုင်ရန် သီးခြားစာမျက်နှာတပ်ထားပါသည်။

အပိုင်း ၄

ရတနာ (တောင်ကုတ်) ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်

Yadanar (Taung Goke) Rice & Paddy Development Co., Ltd.

အစုရှင်များ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ ရတနာ (တောင်ကုတ်) ဆန်စပါးဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက် [Yadanar (Taung Goke) Rice & Paddy Development Co., Ltd.] အား (၂၀. ၁၁. ၂၀၁၄) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးမြတ်လွင်မိုး (B.com, CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရန်ကုန်နှင့်ပေးရန်ရှိသည်များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

KYAUK TAUNG

MANAGING DIRECTOR

YADANAR TAUNG GOKE

RICE & PADDY DEVELOPMENT CO.,LTD.

ဦးမြတ်လွင်မိုး

[B.com (Q), C.P.A]

လက်မှတ်ရပြည်သူ့စာရင်းကိုင် (စာရင်းစစ်)

တိုက် (၃၀)၊ အခန်း (၄-က) ၄-ထပ်၊ မလ္လာကုန်းလမ်းနှင့်
ကျောက်ရေတွင်းလမ်းထောင့်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အာရှခရီးစဉ် အပြည်ပြည်ဆိုင်ရာ ခရီးသွားလုပ်ငန်း ကုမ္ပဏီလီမိတက်

Asia Voyages International Travels & Tours Co., Ltd.

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း

အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက် အစုရှင်များ၏ အပြီးသတ်နောက်ဆုံးအစည်းဝေးကို (၁၂. ၁. ၂၀၁၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် [အမှတ် (၁၄၈/၄၃)၊ အ (၁-လမ်း)၊ ၉-မိုင်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့] ရှိ ကုမ္ပဏီရုံးခန်းတွင် ကျင်းပမည်ဖြစ်သဖြင့် အစုရှင်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းကို တင်ပြကာ ကုမ္ပဏီအားအပြီးသတ် ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

ဦးမြတ်လွင်မိုး

[B.com (Q), C.P.A]

လက်မှတ်ရပြည်သူ့စာရင်းကိုင် (စာရင်းစစ်)

တိုက် (၃၀)၊ အခန်း (၄-က) ၄-ထပ်၊ မလ္လာကုန်းလမ်းနှင့်

ကျောက်ရေတွင်းလမ်းထောင့်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်မြို့။

မြန်မာထွန်းတောက်ကြယ် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်

Myanmar Nova International Co., Ltd.

(အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း)

နောက်ဆုံးအစည်းအဝေးတက်ရောက်ရန် ဖိတ်ကြားခြင်း

အထက်ဖော်ပြပါ ကုမ္ပဏီလီမိတက် အစုရှင်များ၏ အပြီးသတ်နောက်ဆုံးအစည်းဝေးကို (၁၂. ၁. ၂၀၁၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် [အမှတ်-၁၁၃ (ဘီ/၂)၊ မောရဝတီလမ်း၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့] ရှိ ကုမ္ပဏီရုံးခန်းတွင် ကျင်းပမည်ဖြစ်သဖြင့် အစုရှင်များအားလုံး တက်ရောက်ကြပါရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးတွင် စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ၏ အစီရင်ခံစာနှင့် စာရင်းရှင်းတမ်းကို တင်ပြကာ ကုမ္ပဏီအားအပြီးသတ် ဖျက်သိမ်းသွားမည်ဖြစ်ပါသည်။

ဦးမြတ်လွင်မိုး

[B.com (Q), C.P.A]

လက်မှတ်ရပြည်သူ့စာရင်းကိုင် (စာရင်းစစ်)

တိုက် (၃၀)၊ အခန်း (၄-က) ၄-ထပ်၊ မလ္လာကုန်းလမ်းနှင့်

ကျောက်ရေတွင်းလမ်းထောင့်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊

တာမွေမြို့နယ်၊ ရန်ကုန်မြို့။

အတူတကွ ကုန်သွယ်မှုအဖွဲ့ ကုမ္ပဏီလီမိတက်
INTER TRADE GROUP COMPANY LIMITED

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းဝေးဆုံးဖြတ်ချက်အရ အတူတကွ ကုန်သွယ်မှုအဖွဲ့ ကုမ္ပဏီလီမိတက် (INTER TRADE GROUP COMPANY LIMITED) အား (၃. ၁၂. ၂၀၁၄) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်အေးသီတာ [B.com, (Q), C.P.A] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရှိသည့်ပေးရန်ရှိသည့်များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးညီညီထွန်း

မန်နေဂျင်းဒါရိုက်တာ

အတူတကွ ကုန်သွယ်မှုအဖွဲ့ ကုမ္ပဏီလီမိတက်

ဒေါ်အေးသီတာ

[B.com (Q), C.P.A]

NGWE INZALY AUDIT FIRM

အမှတ်-၁၄၁/၁၄၅၊ အခန်း-၅၊

တတိယထပ်၊ ဗိုလ်အောင်ကျော်လမ်း၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

စည်းလုံးခြင်းမြန်မာ ကုမ္ပဏီလီမိတက်

HARMONY MYANMAR COMPANY LIMITED

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းဝေးဆုံးဖြတ်ချက်အရ စည်းလုံးခြင်းမြန်မာ ကုမ္ပဏီလီမိတက် (HARMONY MYANMAR COMPANY LIMITED) အား (၃. ၁၂. ၂၀၁၄) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်အေးသီတာ [B.com (Q), C.P.A] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရှိသည့်ပေးရန်ရှိသည့်များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးကျော်စိန် (ခ) ရန်ရှိကောင်း

မန်နေဂျင်းဒါရိုက်တာ

စည်းလုံးခြင်းမြန်မာ ကုမ္ပဏီလီမိတက်

ဒေါ်အေးသီတာ

[B.com (Q), C.P.A]

NGWE INZALY AUDIT FIRM

အမှတ်-၁၄၁/၁၄၅၊ အခန်း-၅၊

တတိယထပ်၊ ဗိုလ်အောင်ကျော်လမ်း၊

ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အလင်းရောင်သစ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်
NEW LIGHT TRADING COMPANY LIMITED

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းဝေးဆုံးဖြတ်ချက်အရ အလင်းရောင်သစ် ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (NEW LIGHT TRADING COMPANY LIMITED) အား (၃. ၁၂. ၂၀၁၄) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်အေးသီတာ [B.com (Q), C.P.A] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဒေါ်ခင်ချိုမြင့်
မန်နေဂျင်းဒါရိုက်တာ
အလင်းရောင်သစ် ရောင်းဝယ်ရေး
ကုမ္ပဏီလီမိတက်

ဒေါ်အေးသီတာ
[B.com (Q), C.P.A]
NGWE INZALY AUDIT FIRM
အမှတ်-၁၄၁/၁၄၅၊ အခန်း-၅၊
တတိယထပ်၊ ဗိုလ်အောင်ကျော်လမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

ပုလဲကြယ်တာရာ အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်
PEARL STAR INT'L SERVICES CO., LTD

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းဝေးဆုံးဖြတ်ချက်အရ ပုလဲကြယ်တာရာ အပြည်ပြည်ဆိုင်ရာ ဝန်ဆောင်မှု ကုမ္ပဏီလီမိတက် (PEARL STAR INT'L SERVICES CO., LTD) အား (၃. ၁၂. ၂၀၁၄) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဒေါ်အေးသီတာ [B.com (Q), C.P.A] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

ဦးအောင်မြင့် (ခ) မိုဟာမတ်အလီ
မန်နေဂျင်းဒါရိုက်တာ
ပုလဲကြယ်တာရာ အပြည်ပြည်ဆိုင်ရာ
ဝန်ဆောင်မှု ကုမ္ပဏီလီမိတက်

ဒေါ်အေးသီတာ
[B.com (Q), C.P.A]
NGWE INZALY AUDIT FIRM
အမှတ်-၁၄၁/၁၄၅၊ အခန်း-၅၊
တတိယထပ်၊ ဗိုလ်အောင်ကျော်လမ်း၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

AUNG NGWE COMPANY LIMITED (ဆန္ဒအလျောက် ဖျက်သိမ်းဆဲ)

ဖျက်သိမ်းခြင်းနှင့်စပ်လျဉ်း၍ နောက်ဆုံးအစည်းအဝေးခေါ်ယူခြင်း

မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေပုဒ်မ-၂၀၈ (င) အရ အောင်ငွေကုမ္ပဏီလီမိတက်၏ နောက်ဆုံး အစည်းအဝေးကို အောက်ပါအတိုင်းကျင်းပမည်ဖြစ်ပါ၍ အစုရှင်များ၏ သဘောတူညီချက်ကို ရရှိရန်ရှိသဖြင့် အစုရှင်အားလုံး တက်ရောက်ကြရန် ဖိတ်ကြားအပ်ပါသည်။

အစည်းအဝေးကျင်းပမည့်နေ့ - ၁၂-၁-၂၀၁၅

အစည်းအဝေးကျင်းပမည့်အချိန် - နံနက် (၁၀:၀၀) နာရီ

အစည်းအဝေးကျင်းပမည့်နေရာ - အမှတ် ၁၅၄၊ ၄၅ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊
(စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိရုံး)။

Aung Zaw Lin
Managing Director
Aung Ngwe Co.,Ltd.

ဒေါ်ဇော်နုညို
(B.com, CPA., LCCL., A.B.S.A)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
ဖုန်း- 09-43201827, 09-5132325

EAST COMPANY LIMITED

ဖျက်သိမ်းရန် ကြေညာချက်

၁။ **EAST COMPANY LIMITED.** ကို အစုရှင်များ၏ ဆန္ဒအရ အလိုအလျောက်ဖျက်သိမ်းရန် (စ. ၁၂. ၂၀၁၄) နေ့က ကုမ္ပဏီရုံးတွင် ကျင်းပသော သာမန်ထက်ထူးကဲသည့် အထွေထွေအစည်းအဝေးက အထူးဆုံးဖြတ်ချက် ချမှတ်ခဲ့ပါသည်။

၂။ ယင်းအစည်းအဝေးကပင် ကုမ္ပဏီစာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် အမှတ် ၁၅၄၊ တတိယထပ်၊ ၄၅ လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့နေ ဒေါ်ဇော်နုညို B.com, CPA., LCCL., A.B.S.A, (အစိုးရအသိအမှတ်ပြုလက်မှတ်ရစာရင်းကိုင်နှင့်စာရင်းစစ်) [၁၂/ဗဟထ (နိုင်) ၀၂၄၀၄၇] အား ခန့်ထားရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။ သို့ပါ၍ ကုမ္ပဏီထံ ပေးရန်နှင့်ရရန်ရှိသည်များကို (၁) လအတွင်း ဒေါ်ဇော်နုညိုထံ ဆက်သွယ် ဆောင်ရွက်ရန် ကြေညာလိုက်ပါသည်။

ဦးခင်မောင်အေး
အုပ်ချုပ်မှုဒါရိုက်တာ
EAST COMPANY LIMITED

ဒေါ်ဇော်နုညို
(B.com, CPA., LCCL., A.B.S.A)
စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ
ဖုန်း- 09-43201827, 09-5132325
ဖုန်း- 01-397008

မြန်မာနိုင်ငံ ကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၀၆ (၁) အရ ကြော်ငြာစာ
အက်(စ်)အက်ဒီ အရင်းအမြစ်များ ကုမ္ပဏီလီမိတက်
SMD RESOURCES CO., LTD

ဆန္ဒအလျောက် ဖျက်သိမ်းဆဲ

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ အက်(စ်)အက်ဒီ အရင်းအမြစ်များ ကုမ္ပဏီလီမိတက် (SMD RESOURCES CO., LTD) အား (၁၂. ၁. ၂၀၁၅) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးစိုးမြင့် (BA, RA, CPA) အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို (၁၂-၁-၂၀၁၅) ရက်နေ့တွင် နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းများနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြော်ငြာအပ်ပါသည်။

Kyaw Soe Hlaing

Managing Director

SMD RESOURCES Co.,Ltd.

ဦးစိုးမြင့်

(BA, RA, CPA)

စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိ

ဇေယျ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်

Zabu Shwe Trading Co.,Ltd.

အစုရှင်များ၏ ဆန္ဒအရ စာရင်းရှင်းလင်းဖျက်သိမ်းခြင်း

၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ကုမ္ပဏီရုံးခန်း၌ ကျင်းပပြုလုပ်သော အဖွဲ့ဝင်များ၏ အထူးအစည်းအဝေးဆုံးဖြတ်ချက်အရ ဇေယျ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် (Zabu Shwe Trading Co.,Ltd.) အား (၂၁. ၁၁. ၂၀၁၄) ရက်နေ့မှစ၍ စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပြီးဖြစ်ပါသည်။ ယင်းသို့ စာရင်းရှင်းလင်းဖျက်သိမ်းရာတွင် ဦးမြတ်လွင်မိုး [B.com (Q), CPA] အား စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိအဖြစ် ခန့်အပ်လိုက်ပါသည်။

ကုမ္ပဏီမှ ရရန်နှင့်ပေးရန်ရှိသည်များကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ကို နောက်ဆုံးထား၍ ဖော်ပြပါ စာရင်းရှင်းလင်းဖျက်သိမ်းရေးအရာရှိထံ တောင်းခံခြင်းနှင့် ပေးသွင်းခြင်းများ ပြုလုပ်နိုင်ကြောင်း ကြေညာအပ်ပါသည်။

U SOE THAN

MANAGING DIRECTOR

ZABU SHWE TRADING CO.,LTD.

MYAT LWIN MOE

[B.com (Q), C.P.A]

Certified Public Accountant

AUDITOR